



အမှတ် ၁၅၂၊ စေယျသူခလမ်း၊ က-ရပ်ကွက်၊ သုဝဏ္ဏ
သယ်နီးကြုနီးဖြူနယ်၊ ရန်ကုန်မြို့။

၀၉ ၄၅၀၆၂၃၇၃၊ ၀၉ ၄၅၀၆၂၃၇၄

sarpaymaha@gmail.com
www.facebook.com/Ma.Har201507

ထုတ်ဝေမြင်း	ပထမအကြမ်
	နိုင်ဘာလ၊ ၂၀၂၁ ခုနှစ်
စောင်ရေး	၅၀၀
မျက်နှာပုံးဒီဇိုင်း	ကိုလတ်
ထုတ်ဝေသူ	သိမ့်သူစီး (၀၁ ၂၈၅)
ပုံနှိပ်သူ	ဝင့်ပိုလ်ပိုလ်(နှစ်သင်ပုံနှိပ်တိုက်-၀၀၄၄၁၁) ၀၉၂၅၀၅၁၃၆၇၆
စာစင်	တင်ပြုင်
စာအုပ်ချုပ်	ကိုတင်အေး (Perfect Binding) ၀၉၅၁၈၀၄၈၁၁
ပြန့်သိမ်း	မဟနာတော်
	ပုန်း - ၀၉၄၅၀၆၂၃၈၃၁၊ ၀၉၄၄၅၆၂၃၈၄
တန်ဖိုး	၅၀၀၀ ကျပ်

ଲେଖକ

အမိဘရဲယားပျောက်စံကိန်း၊ ၉၆၆၈။
ရန်ကုန်၊ မဟာဗား၊ ၂၀၂၁။
၁၃၃၁ । ၂၀၅ × ၁၂၄ ခင်။
(၁) အမိဘရဲယားပျောက်မိန်း

အယ်ဘရဲ့လား လျှို့ဝှက်စီမံခန့်နှုန်း

ဇွဲောတ (မန်မာပြီ)

R E S I D E N T E V I L
THE UMBRELLA CONSPIRACY

S.D. Perry

Book - I

မ ဟာ စာ ပေ (စာ စဉ် - ၂၆)

နိဒါန်း

လက်သံဟမ်ဝီးခံလီးဇန်လ ၂ ရက်၊ ၁၉၉၈ ခုနှစ်
ရက်ကွန်းစီးတီးတွင် သဘာဝလွန် လူသတ်များ ဖြစ်ပွားခြင်း

အသက် ၄၂ နှစ်အချယ် အန်နာမိတာခါ၏ တစ်စစ်ပုံပျက်နေသည့်
အလောင်းအပိုင်းအစများကို ယမန်နေနောင်းပိုင်းက ရက်ကွန်းစီးတီး
အနောက်မြောက်ဘက်ရှိ သူမ၏နေအိမ်နှင့် မလှမ်းမကမ်းတွင် စွန်းပစ်ထား
သည်ကို ရှာဖွေတွေရှိခဲ့သည်။ သူမမှာ ဒြီးခဲ့သောလက ဗစ်တိရှိရေကန်ခရှိင်
အနီးတွင် တွေ့ရှိခဲ့သော ‘အသားစားလူသတ်ကောင်များ’၏ လေးဦးမြောက်
သားကောင် ဖြစ်သွားပုံရသည်ဟု ယူဆနိုင်စရာ အကြောင်းရင်းများ ရှိနေ
ခဲ့သည်။

မိတာခါ၏ အလောင်းမှာ တစ်ဝက်တစ်ပျက် အစားခံထားရခြင်း၊
လူသွားဖြင့် ကိုက်ဖြတ်ထားပုံပေါ်သော သွားရာများ တွေ့ရှိရခြင်း စသည့်
အထောက်အထားများမှာ မကြာသေးမီက ဖြစ်ပွားခဲ့သည့် လူသတ်မှုများမှ
အလောင်းများ၏ သေမှုသေခင်း အစီအရင်ခံစာများနှင့် ကိုက်ညီလျက်
ရှိနေသည်။ ယမန်နေ့၊ ညတိုးနာရီစာန်တွင် အပြေးလေ့ကျင့်ခန်း ပြုလုပ်စနစ်
နှစ်ဦးမှ မစွမ်းတာခါ၏ အလောင်းကို တွေ့ရှိခဲ့ပြီးသည့်နောက် မကြာခင်မှာပင်
ရဲချုပ်အိုင်းယွန်းစ်က ရက်ကွန်းရဲတပ်ဗွဲ့ (RPD) ၌ ဤ ဤကဲ့သို့ အလွန်စက်ဆုပ်

မျိုးရှဖယ် ရာဇေတ်မှုများကို ကျူးလွန်နေသော တရားခံအား ဖမ်းဆီးနိုင် အောင် ကြီးကြီးစားစား တာဝန်ထမ်းဆောင်ကြဖို့ အထူးတောင်းဆိုမှုတစ်ရပ် ကို အတိုဂျာပ် ထုတ်ပြန်ကြညာခဲ့သည်။ လက်ရှိတွင် ရဲချာပ်သည် ရက်ကွန်း မြို့နေ ပြည်သူများအတွက် ပိုမိုထိရောက်သည့် ကာကွယ်ရေးအစီအစဉ်များ ချမှတ်နိုင်ရန်အတွက် မြို့တော်အာဏာပိုင်များနှင့် ဆွေးနွေးတိုင်ပင်လျက်ရှိ သည်။

‘အသားစားလူသတ်ကောင်များ’ ၏ ကြောက်မက်ဖွယ်ရာ အလွန် အကြူးသတ်ဖြတ်မှ နှင့်ဆက်စပ်၍ လွန်ခဲ့သော ရက်သတ္တပတ် အချို့က လည်း အခြားလူသုံးဦးမှာ ရက်ကွန်းတော့အပ်ထဲတွင် သတ္တဝါတိုက်ခိုက်မှုဟု ယူဆရသော တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ရသည်။

ကပ်ဆိုက်သကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော သေဆုံးမှုများမှာ ခုနစ်ဦးထိ ဖြစ်လာ....

ရက်ကွန်းတိုင်းမ်း၊ စွန်လ ၂၂ ရက်၊ ၁၉၉၈ ခုနစ်
ရက်ကွန်းစီတီးမှ ထိတ်လန့်ဖွယ်အဖြစ်အပျက်
နောက်ထပ်သတ်ဖြတ်ခံရသူများ

လူငယ်စုတွေ၏ အလောင်းများအား တွေ့ရှိ ယခုနစ်၏ မေလလယ် ခန့် ကတည်းကပင် မြို့တော်အား ဦးခြောက်လာခဲ့သည့် အကြမ်းဖက်ဖြစ်ရပ် များ ကြီးစိုးနေမှုအတွင်း ရှစ်ယောက်မြောက်နှင့် ကိုးယောက်မြောက် သားကောင်များ ဖြစ်လာခဲ့သည့် ဒင်းနီရုချိန့် ခရစ္စတို့ဖာစမစ်တို့၏ ရုပ် အလောင်းများအား တန်းနေနေ့မနက် အဘောင်းက ဗစ်တို့ရိပန်းခြီးထဲတွင် တွေ့ရှိခဲ့သည်။ သတ်ဖြတ်ခံရသူ နှစ်ဦးစလုံးမှာ အသက် ၁၉ နှစ်အဆွယ် လူငယ်များဖြစ်ကြ ပြီး ငင်းတို့မှာ စနေနေ့နောင်းပိုင်းက စိုးရိမ်ပူပန်နေသော မိဘများ၏ လူပျောက်တိုင်ကြားခြင်း ခံထားရသူနှစ်ဦးလည်း ဖြစ်သည်။ အဆိုပါလူငယ် နှစ်ဦး၏ ရပ်အလောင်းများအား ရဲအရာရှိက ညာနှစ်နာရီနှင့် ပါးခန်းအချိန်၌ ဗစ်တို့ရိပောက်နေ့၏ အနောက်ဘက်ကမ်းပါးပေါ်တွင် ရှာဖွေတွေ့

အမ်ဘရဲလားလျှိုက်စီမံကိန်း

ရှိခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့မှ တရားဝင် ထုတ်ပြန်ကြညာခြင်း မရှိသော်လည်း ရှာဖွေ တွေ့ရှိမှ သက်သေအထောက်အထားများအရ ထိုလူငယ်နှစ်ဦးလုံးမှာ ယခင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများမှ သားကောင် များကဲသိပ်ပင် တူညီသော ဒဏ်ရာများ ခံစားခဲ့ရကြောင်း အတည်ပြုနိုင်ခဲ့သည်။ သို့ရာတွင် တိုက်ခိုက် သည့်အရာများမှာ လူလော့၊ တိရှိစွာနှစ်လော့ အတည်ပြု ကြညာနိုင်ခြင်း မရှိသေးပေ။

သေဆုံးသူလူငယ်နှစ်ဦး၏ သူငယ်ချင်းဖြစ်သူက သူတို့နှစ်ဦး ပျောက်ဆုံးမသွားမိက ‘တောခွေးများ’ ကို ခြေရာခံမိသည့် ကောလာဟာလ အကြောင်းကို ပြောဆိုနေခဲ့ကြသည်ဟု ဆိုသည်။

မကြောသေးမိကောလည်း လူအများ ထင်ကြေးပေး စွပ်ဖွဲ့ပြောဆိုနေကြ သလို ကောလာဟာလများ ထွက်ပေါ်နေသည့် ညာက်တွင် ကျက်စားသော သတ္တဝါတစ်ကောင်တလေအား တွေ့မြင်ရနိုင်နိုင် မြို့တော်တစ်ခွင် သတ် မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့်ကို ချိုးဖောက်ကာ ပန်းခြံ၏ သစ်တော်ထပ်သည့် ဧရိယာသို့ လာရောက်စောင့်ကြည့်သူများလည်း ရှိနေခဲ့သည်။

မြို့တော်ဝန်ဟားရှစ်မှာ ယနေ့နေ့လယ်ပိုင်းတွင် သတင်းဘရှင်း လင်းပွဲတစ်ရပ် ပြုလုပ်ရန် စီစဉ်ထားပြီး သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့်အား အလွန်တင်းကြပ်စွာ ထုတ်ပြန်လိုက်ရသည့် အခြေအနေအထိ ဆိုက်ရောက်လာစေသော လက်ရှိဖြစ်ပွားနေသည့် ကပ်ဆိုက်သလို ဘေးအန္တရာယ်ဆိုးအကြောင်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ကြညာ လိမ့်မည့်ဟု မျှော်လင့်ရသည်။

စီတီးဆိုက်ဒ်၊ ရူလိုင်လ ၂၁၄၈၊ ၁၉၉၈ ခန့်
ကယ်ဆယ်ရေးနှင့် ပျော်နှင့် ရေးတပ်ဖွဲ့ (S.T.A.R.S.) အား
ရက်ကွန်းစီတီးတွင် ထုတေသနတောင်ရန် စေလွှတ်

ယခါပတ်အစောင့်းက ရက်ကွန်းတော်အုပ်အတွင်း၌ ခြေလျင်
တောင်တက် ခရီးကြမ်းသွားသူသုံးဦး ပျော်ဆုံးနေမှုကြောင့် မြို့တော်
အာဏာပိုင်များမှာ နောက်ဆုံးတွင် အားလုံးတောင် ခြေသိ၍ သွားသည့်
ကျေးလက်တော့လမ်းအမှတ် (၆) ကို ပိတ်ပစ်လိုက်ရသည်။

ရချုပ်ဘရိုင်ယန်ဘိုင်းယွန်းစိုက်ပျော်ဆုံးနေသည့် ခြေလျင်တောင်
တက်ခရီးကြမ်းတွက်သူများကို ရှာဖွေရန်နှင့် မိမိတို့လူမှုအသိက်အဝန်းကို
ဖျက်ဆီးနေသည့် လူသတ်ကောင်များ၏ ထွေသောင်းကျွန်းနေမှုကို လုံးဝ
အဆုံးသတ် ပပျော်သွားစေရန်အတွက် S.T.A.R.S. တပ်ဖွဲ့ဝင်များမှာ
အချိန်ပြည့် တာဝန်ထမ်းဆောင်ကြမည်ဖြစ်၍ ရက်ကွန်းရဲတပ်ဖွဲ့ (RPD) နှင့်
လည်း အတူတကွ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း မနေ့က
ကြေညာခဲ့သည်။

S.T.A.R.S. တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးလည်း ဖြစ်သူ ရချုပ် အိုင်း
ယွန်းစိုက်အား စီတီးဆိုက်ဒ်၏ တယ်လီဖွန်းဖြင့် သီးသန်းအင်တာဗျားမှုတွင်
ဖြေကြားခဲ့သည်မှာ...

အများပြည့်သူလုံးခြေရေးတောင့်ရောက်မှုတာဝန်မှာ စိတ်ရောကိုယ်ပါ
မြှုပ်နှံထားကြတဲ့ ဒီအမျိုးသား အမျိုးသမီးတွေအတွက်တော့ အခုချိန်ဟာ
မြို့တော်လုံးခြေရေးအတွက် သူတို့ရဲ့စွမ်းဆောင်ရည်တွေကို အပြည့်အဝ ထုတ်
ဖော်ကြရမယ့် အချိန်ပါပဲ။

နှစ်လတောင်မပြည့်သေးတဲ့ အချိန်အတွင်းမှာ အင်မတန် ရက်စက်
ကြမ်းကြတ်တဲ့ လူသတ်မှုပေါင်းကိုးမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူငါးဦး
လောက် ပျော်ဆုံးနေပါတယ်။

မကြာခဏ ဖြစ်ပွားနေတဲ့ ဒီမှုခင်းတွေအားလုံးဟာ ရက်ကွန်း
တော်အုပ်ရဲ အနီးတစ်ပိုက်မှာပဲ ဖြစ်ပွားနေတာပါ။ ဒါကြောင့် ဒီရာဝေတ်မှု
တွေကို ကျူးလွှန်နေတဲ့သူတွေဟာ ဖော်တို့ရဲ့ရောက်ဒေသရဲ့ တစ်နေရာရှာမှာ
ခိုအောင်းနေကြတယ်လို့ ကျွန်းတော်တို့အတွက် ယုံကြည်နိုင်စရာ အထောက်
အထားတွေ ဖြစ်လာနေပါတယ်။

အမ်ဘရဲလားလျှို့၍ကိစိမိကိန်း

S.T.A.R.S. တပ်ဖွဲ့ဝင်တွေဟာ ဒီလိုမျိုး ရာဇ်ဝတ်ကောင်တွေကို ရှာဖွေဖိုးဆီးမှု အတွေအကြံတွေ ရှိနေပြီးသားပါ။

ဘာကြောင့် အရင်ကတည်းကပဲ S.T.A.R.S. တပ်ဖွဲ့ဝင်တွေကို ဒီမှုချင်းတွေကို ကိုင်တွယ်ဖို့ တာဝန်မပေးခဲ့တာလဲလို့ မေးမြန်းချိန်မှာတော့ ရဲချိပ်အိုင်းယဉ်းစိုက်ကဲ့

S.T.A.R.S. တပ်ဖွဲ့ဟာ ရက်ကွန်းရဲတပ်ဖွဲ့ (RPD) ကို ဒီလိုဖြစ်ရပ် တွေ မဖြစ်ပွားခင်ကတည်းက ကူညီနေခဲ့တာပါ အခုကတော့ သူတို့က ဒီရာဇ်ဝတ်မှုတွေကို အချိန်ပြည့် ကိုင်တွယ်ဖို့ အထူးတပ်ဖွဲ့ဘန်နဲ့ ပူးပေါင်း တာဝန်ထမ်းဆောင်ကြတဲ့ အနေအထားပေါ့များ...ဟု ပြန်လည်ဖြေကြားခဲ့သည်။

S.T.A.R.S. တပ်ဖွဲ့ကို ၁၉၆၇ ခုနှစ်တွင် နပူးယော့ခံဖြော်ပွဲ ပုဂ္ဂလိကရန်ပုံငွေများဖြင့် တည်ထောင်ခြားပြီး မူလက ဘာသာရေးအစွမ်းရောက် အကြမ်းဖက်မှုများ တိုက်ဖျက်ရေးအဖွဲ့အစည်းတစ်ခုအနေဖြင့် CIA နှင့် FBI နှစ်ခုလုံးမှ အငြိမ်းစားစစ်ဖက်ဆိုင်ရာ အရာရှိများ ငါးတို့၏ မူလနယ်ပယ် ဟောင်းတွင် ပြန်လည်လုပ်ကိုင်နိုင်ရန် ဖွဲ့စည်းခဲ့ခြင်းပြစ်သည်။

အမျိုးသားလုံခြုံရေးနှင့်ကာကွယ်ရေးအောဂ်စီ (NSDA) ဒါရိုက်တာ ဟောင်းဖြစ်သူ မာကိုပယ်လိုင်ယာရှိ၏ ကြီးကြပ်မှုအောက်တွင် အဖွဲ့မှာ လျင်မြန်စွာ ကျယ်ပြန်လာခဲ့ပြီး ဘားစာခံများအောင်ကို ညို့နိုင်းဆွေးနွေးခြင်းမှ အဓိကရှုက်းနှုံးနှင့်နှုံးနှင့် အရာရှိတိုင်းနီးပါးတွင် တာဝန်ထမ်းဆောင် လာကြရကာ နယ်မြေခံရဲတပ်ဖွဲ့များနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ကြသည်။

S.T.A.R.S. ၏ ရုံးခွဲတိုင်းကို ဌာနချုပ်ကဲ့သို့ပင် ကိုယ်တိုင် ပြီး ပြည့်စုံသော လုပ်ငန်းတာဝန်များ ဆောင်ရွက်နိုင်စေရန် အထူးဒီဇိုင်းဆွဲထားသည်။

S.T.A.R.S. ၏ ရက်ကွန်းစီတီးရှိ ရုံးခွဲကို ၁၉၇၂ ခုနှစ်တွင် ဒေသခံစီးပွားရေးလုပ်ငန်းအချို့၏ ရန်ပုံငွေ မတည်ပေးမှုဖြင့် တည်ထောင်ခဲ့ပြီး လက်ရှိတွင် ရာထူးတိုးဖြင့် ပြောင်းရွှေ့လာသည်မှာ ခြောက်လမပြည့်သေးသည့် ကပွတ်တို့အလုပ်ဘတ် ဝက်စိကာမှ ဦးဆောင်လျက်ရှိသည်။



အခန်း - ၁

ရျေးလုပ်တစ်ယောက် အရေးပေါ်အစည်းအဝေး တက်ဖို့အချိန် နောက်ကျနေလေပြီ။ အိမ်ရှုံးတံခါးမဆီသို့၊ ကမန်းကတန်း လျောက်လာရင်း သူမ၏သေးတွဲကို ကော်ဖီခွက်ထဲသို့ မည်သို့မည်ပုံ ထည့်လိုက်မိမှုန်း မသိ ချေ။ ခွက်ထဲသို့၊ သေ့တွဲကျသံ သဲသဲ ကြားလိုက်ရတော့မှ သူမမှာ အလျင် စလို ခြေလှမ်းများကို ရပ်လိုက်ရပြီး အငွေ့တထောင်းထောင်း ထွက်နေသော ကြွေမတ်ခွက်ကို မယုံနိုင်စွာ ငြေးကြည့်နေမိသည်။ သူမ၏ ချိုင်းကြားတွင် ည်ယူလာသော ထူထဲသည် ဖိုင်တွဲများမှာလည်း လျေားခဲ့ ကြမ်းပြင်ပေါ်သို့ လွတ်ကျသွားပြီး စက္ကာညွပ်ကလစ်များနှင့် ကပ်နေသော မှတ်စုစာရွက်များမှာ အညီရောင်ကြမ်းခင်း ကော်ဇာပေါ်တွင် ပြန်ကျသွား၏။

“အာ... ဒုက္ခဲပဲ...”

သူမမှာ နာရီကို တစ်ချက်ပြန် ကြည့်လိုက်မိရင်း ကော်ဖီခွက်ကို ကိုင်ကာ မီးဖို့ချောင်သို့ ပြန်လှည့်လာခဲ့ရပြန်သည်။ ကပ်တိန်ဝက်စ်ကာက အစည်းအဝေးခန်းမသို့ အရောက်လာဖို့ ၁၉၀၀ နာရီသာ အချိန်ပေးထား၏။ ဆိုလိုသည်မှာ သူမသည် ဆယ်မိန်မျှ ကားမောင်းရမည့်ခရီးကို ကိုးမိနစ်နှင့်

အရောက်လာပြီးနောက် ကားပါကင်နေရာရှာသည်မှ အစည်းအဝေးခန်းထိုင်ခံတွင် ထိုင်မိသည်အထိ အချိန်မဆိုစလောက်သာ ရတော့မည်ဖြစ်သည်။

ဒီအစည်းအဝေး... ငရဲကော်စိုး S.T.A.R.S. တပ်ဖွဲ့မှ တာဝန်ယူကိုင်တွယ်ရပြီးသည့်နောက် အမှုအကြောင်းအား ပထမဆုံးအကြိမ်အဖြစ် အသေးစိတ် ထုတ်ဖော်ဆွဲနေးမည့် အစည်းအဝေး၊ ရက်ကွန်စီးတီးပြာနွဲသို့ သူမ တာဝန်ကျေပြားရွှေလာပြီးသည့်နောက် ပထမဆုံးအကြိမ် တက်ရောက်ရမည့် တကယ့်ထိပ်သီး အစည်းအဝေးကြီး စတင်မည့်အချိန်ကျမှ သူမ နောက်ကျေပေတော့မည်။

တာဝန်ထမ်းဆောင်ခဲ့သည့် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် အစည်းအဝေးသို့ အချိန်မိမရောက်နိုင်ခြင်းအတွက် သူမမှာ တကယ့်ကို စိတ်မယူသည့်ပုံစံမျိုး ဖြစ်နေမလားတော့ မသိပေ။

စောစောစီးစီး အဆင်သုတေသနဖြစ်အောင် လုပ်မထားမိသည့်အတွက် သူမကိုယ်သူမ ဒေါသထွက်ခြင်းတို့ဖြင့် ဖိစီးနေလျက်ကပင် စိတ်ပျက်လက်ပျက် ညည်းညှုရင်း ပန်းကန်ဆေးကန်ဆိုသို့ အလျင်စလို ပြေးရပြန်သည်။

ဒီအမှုကြောင့်... ဒီသောက်အမှုကြောင့်...။

သူမမှာ မနက်စာစားပြီးသည်နှင့် တစ်ပြိုင်နက် မိမိအမှုတွဲဟု အမည်တပ်ထားသည့် မိဇ္ဈားစာရွက်များကို ကောက်ကိုင်ကာ အစီရင်ခံစာတစ်ခုလုံး၌ ရဲများ သတိမမှ ချွေတ်ချေခဲ့သည့် အချက်အလက် တစ်စုံတစ်ရာတွေလေမလားဟု ရှာဖွေရင်း အချိန်ကုန်နေခဲ့၏။ တစ်နေ့လုံးသာ ကုန်သွားသည်။ စိတ်ပျက်လက်ပျက် ခံစားချက်များ စိုးချုပ်တိုးလာသည့်မှာပ ထူးထူးခြားခြင်းမှာ အချက်အလက် တစ်ခုတေလေမှ ရှာမတွေ့ခဲ့ပေ။

ဂျေးလုံမှာ မတစွေကို ဆောင့်ချလိုက်ကာ ပူနေးစိစွာတ်နေသည့်သေ့့တဲ့ကို သူမ၏ ဂျင်းဘောင်းဘီတွင် ပွာတ်သုတ်ပစ်လိုက်ပြီး ကမန်းကတန်းပင် အိမ်ရှုံးတံ့ခါးမဆိုသို့ ပြန်ထွက်လာကာ ကြမ်းပြင်တွင် ပြန်ကျေနေသည့် ဖိုင်တွဲများကို ကုန်းကောက်လိုက်၏။ ဖိုင်တွဲများကို ပြန်စီးနေရင်းမှ တစ်ပိုင်းတစ်စုံတွက်နေသာ ရောင်စုံစာတ်ပုံကြောင့် လူပ်ရားမှုများ ရပ်တန်းကာ ငေးစိုက်ငုံးကြည့်နေမိသည်။

“အိုး... ကလေးရယ်”

သူမမှာ ဓာတ်ပုံအား လေးကန်စွာ ကောက်ယဉ်လိုက်မိ၏။ အချိန်မရှိ

တော့မှန်း သိလျက်နှင့်ပင် ဓာတ်ပုံထဲမှ သွေးအလိမ်းလိမ်း လူးနေသာ မျက်နှာလေးများကို အကြည့်လွှဲဖို့ မတတ်နိုင်ပေ။

သူမှမှာ စိတ်ပင်ပန်းမှုဖြင့် ခိုးလိုးခုလုဖြစ်နေပြီး ထိုခံစားချက်မှာ တစ်နေကုန်လာသည်နှင့်အမျှ တိုး၍ တိုး၍ ပြင်းထန်လာသည်။

မှုခင်းဓာတ်ပုံများကို ငေးကြည့်နေရင်း ရျေးလ် အသက် ခက်ခက် ခဲ့ ရှူလိုက်ရသည်။

‘ဘက်ကို’ နှင့် ‘ပရစ်ဆယ်လာမက်ဂါ’၊ အသက်ကိုးနှစ်နှင့် ခုနစ်နှစ် အချယ်ကလေးများ။

ငါအတွက် ပြန်သတိရချင်စရာ ဘာအကြောင်းမှ မရှိဘူးဟု ကိုယ့်ကိုယ်ကို သတိပေးနေရင်းကပင် အတွေးများက အစောပိုင်း အတိတ် ကာလဆီသို့၊ ပြန်ပြောင်းရောက်ရှုသွားပြန်သည်။

“နှင့် ကိုယ့်စိတ်ကိုကိုယ် ပြန်လှည့်စားချင်နေတာ မဟုတ်လား... ဘယ်လောက်ပဲပြင်းပြင်း အခုတော့ အရာအားလုံး ပြောင်းလဲသွားပြီခိုတာ လက်ခံရမှာပဲ... သူတို့သေတဲ့နေ့ရက်ကစြိုး အားလုံး ပြောင်းလဲသွား ခဲ့ပြီ...”

ရျေးလ် ပထမဆုံး ရက်ကွန်စိတ်သို့၊ ပြောင်းချွေတာဝန်ကျလာခဲ့ စဉ်က ပြောင်းချွေရခြင်းအပေါ် မသေချာမရောရသည့် ခံစားချက်များနှင့် စိတ်ဖို့မှ တစ်ပုံးတစ်ပင်အောက်တွင် S.T.A.R.S.တပ်ဖွဲ့၏ ဆက်လက်တာဝန် ထမ်းဆောင်ချင်စိတ် ရှိပါသေးရှုလားဟု စဉ်းစားမရအောင် ဖြစ်ခဲ့ရသည်။ သူမှမှာ ထူးချွန်သော ဝန်ထမ်းကောင်းတစ်ဦးဟု ဆိုနိုင်သည်။

သို့ရာတွင် သူမ ဤအလုပ်ထဲသို့ ရောက်လာရခြင်းမှာ ဒစ်ကြောင့် ဖြစ်သည်။ သူတရားခွဲခံရပြီးနောက်တွင် အစ်က သူမအား တွေားအသက် မွေးဝမ်းကြောင်းအလုပ် ပြောင်းလုပ်ဖို့ စတင်အားပေးလာခဲ့သည်။ အမှုက သို့ပိုမကြာလိုက်ဘဲ ပြီးပြတ်သွားခဲ့သော်လည်း ရျေးလုပ်၏ ဖောင်မှာ ဒွဲနပဲပြီးစွာ သမီးဖြစ်သူအား အလုပ်ပြောင်းဖို့ ထပ်ခါတလဲလဲ တိုက်တွန်း နေခဲ့သည်။ ဗယ်လင်တို့မီသားစုဝင်တစ်ယောက် အချုပ်ထဲရောက်နေတာ နဲ့တင် တော်လောက်ပြီ။ ရျေးလုပ်ကို သူမခြေရာနင်းအောင် လုပ်မိခဲ့သည်မှာ အမှာကြီးမှားသည်ဟုပင် ပြောလာ၏။

ရျေးလုပ်၏လေ့ကျင့်မှုနှင့် နောက်ကြောင်းရာဝင်အရ ရျေးချယ်စရာ အလုပ်သစ် များများစားစား မရှိသလောက်ဖြစ်သော်လည်း

အမ်ဘရဲလားလျှိုက်စီမံကိန်း

အနည်းဆုံးတော့ S.T.A.R.S. တပ်ဖွဲ့မှာ သူမ၏အရည်အချင်းကို အသိ အမှတ်ပြုပေးပြီး သူတို့ထဲသို့ သူမမည်သို့ရောက်လာခြင်းကို ဂရမဖိုက်ကြပေ။

ပေးဆပ်ရမှုက မျှတပါ၏။ ပြန်တွေးကြည့်သော် သူမဘဝ တစ်လျောက် ရင့်သန်လာခဲ့သည့် အန္တရာယ်ကြားတွင် မွေးလျော်တတ်သော မြိုက် ယခုပြောင်းလဲလိုက်သော အလုပ်အကိုင်တွင်လည်း အဲ့ည့်စရာကောင်း လောက်အောင် အထောက်အကူပြုနေ၏။

ထိုအခြင်းအရာကို မြင်ရသည်က ရျေးလို့ ဖောင်ကို ပျော်ဆွင်စေပြီး သူမ ရှေ့ဆက်ရှင်သနနေထိုင်သွားရမည့် ဘဝသစ်ကို အားပေးထောက်ခံ ခဲ့သည်။ အပြောင်းအလဲက ရျေးလို့ နားလည်ထားသည်ထက် ပိုခက်ခဲ နေဆဲပင်။ ဖောင်နှင့် လမ်းခွဲလိုက်ရပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် ရျေးလို့မှာ တကယ့်ကို အထိုးကျုန်ဆန်နေသလို ခံစားရ၏။ ဥပဒေသက် တော်သားတစ်ဦးအဖြစ် အလုပ်လုပ်နေရသည်မှာ ဟာသပြက်လုံးတစ်ခုနှင့် တူလာသလိုပင်။ ဒစ်မယ်လင်တိုင်းရဲ့ သမီးက အမှန်တရား၊ တရားမျှတဲ့ မှနဲ့၊ အမေရိကန်လမ်းစဉ်အတွက် အလုပ်လုပ်ပေးနေသတဲ့လား။

အယ်ယ်ဟတပ်ဖွဲ့ဆိုသို့ ရာထူးတိုးပြောင်းရွှေ့လာသောအခါ မြို့ဆင် ခြေဖုံးရှိ ကောင်းမွန်သော အိမ်ငယ်လေးတစ်လုံးတွင် နေရသည်။ သူမ အတွက်တော့ ရူးချင်စရာပင်။ ရျေးလို့မှာ အရာအားလုံးကို လက်လျှော့ စွန်လွှေတ်ကာ ဒီမြို့ကတွက်သွားပြီး တစ်ချိန်က ဘဝဟောင်းသို့ ပြန်သွားပစ် လိုက်ချင်သည့် မိက်ရူးရဲ့အတွေးများပင် တွေးမိလာ၏။ လမ်းတစ်ဖက် ခြမ်းတွင် နေထိုင်သော မိန်းကလေးငယ်နှစ်ဦး မျက်ရည်လည်းဖွံ့ဖြို့ သူမ၏ အိမ်တံ့ခါးဝယ့်။ ရောက်မလာခင်အထိပေါ့။

ထိုမိန်းကလေးငယ်နှစ်ဦးတော်သားက သူမဟာ တကယ့်ရဲ့အရာရှိ တစ်ယောက်လားဟု မေးပြီး သူတို့ရဲ့မိဘများမှာ အလုပ်သွားနေကြပြောင်းပြီးတော့ သူတို့ရဲ့ခွေးလေးပျောက်နေကြောင်း အကူအညီတော်းလာကြ၏။ ဘက်ကိုမှာ အစိမ်းရောင်ကျောင်းဝတ်စုံဝတ်ထားပြီး ပရစ်မှာ အပေါ်အကို ကို ဝတ်ဆင်ထားကာ ကလေးမလေးနှစ်ဦးစလုံးမှာ နှာခေါင်းလေးတရှုပ်ရှုပ်နှင့် တွန်ဆုတ်ဆုတ် ဖြစ်နေကြသည်။

သိပ်ကြောကြောမရှာဖွေလိုက်ရဘဲ ဘလောက်အနည်းငယ်မှုသာ လုမ်း သည့် ဥယျာဉ်ထဲတွင် လျောက်သွားနေသော ခွေးကလေးကို ပြန်လည် ရှာတွေ့ပြီး နောက်ပိုင်းတွင် သူမမှာလည်း မိတ်ဆွေသစ်နှစ်ဦး ရလာခဲ့၏။

ထိုညီအစ်မနှစ်ယောက်မှာ ချက်ချင်းပင် ရျေးလံအတွက် မွေးစား
သမီးလေးများသဖွယ် ဖြစ်လာကြပြီး သူမတို့ ကျောင်းဆင်းချိန်တိုင်း မသေ
မသပ် စည်းနောင်ထားသည့် ပန်းစည်းများကို ရျေးလံအတွက် ယူလာပေး
လေ့ရှိ၏။ ကျောင်းပိတ်ရက်များ၌ သူမ၏ ခြိဝင်းတဲ့တွင် ဆော့ကစားကြရင်း
သူတို့ကြည့်ဖူးသည့် ရုပ်ရှင်နှင့်ကာတွန်းများထံမှ ရလာသော သီချင်းများကို
မမောနိုင်မပန်းနိုင် အော်ဟစ်သီဆိုကြသည်။

ထိုမိန်းကလေးများကြောင့် ရျေးလံ၏စိတ်ဓာတ်မှာ အုံသဖွယ်ရာ
ပြောင်းလဲလာခဲ့သည်။ အထိုးကျိုန်ဆန်မှုများ လျော့ပါးသွားရသည်ဟု မဆိုနိုင်
လျင်တောင် စုနှစ်ခွာသွားလိုက်ချင်သော အတွေးများကို လတ်တလော
မတွေးမိအောင် ဆွဲဆောင်ထားနိုင်သည်ဟု ဆိုရပေမည်။ ရျေးလံ အသက်
နှစ်ဆယ့်သုံးနှစ်အရွယ်တွင် ပထမဆုံးအကြိမ်အဖြစ် ကိုယ့်ကိုယ်ကိုယ်
သက်ဝင်ရှင်သန်နေသော လူအဖွဲ့အစည်း၏ အစိတ်အပိုင်းတစ်ခုအဖြစ်
စတင်ခံစားမိလာခဲ့သည်။ ဤအပြောင်းအလဲက အလွန်သိမ်မွေ့လှသော
ကြောင့် ရျေးလံ တဖြည့်းဖြည့်းသာ သတိပြုမိလာခဲ့ခြင်းဖြစ်၏။

လွှာခဲ့သော ရက်သတ္တပတ် ခြောက်ပတ်အကြာက...

ဘက်ကိုနှင့် ပရစ်စို့မှာ ဗစ်တိုရိပန်းခြိထဲသို့ ပျော်ပွဲစားထွက်ကြ
စဉ် မိဘများ၏ အဝေးတွင် လှည့်လည်သွားလာနေကြချိန် စိတ္တဇူလျှေသတ်
ကောင်များ၏ ပထမဆုံး သားကောင်နှစ်ဦး ဖြစ်သွားခဲ့ရရှာသည်။

ထိုအချိန်မှစ၍ မြို့တော်မှာ အကြမ်းဖက်ခြိမ်းခြောက်မှုတဲ့သို့
ကျရောက်ခဲ့သည်။

ဓာတ်ပုံးကိုင်ထားသော လက်မှာ အနည်းငယ် တုန်ယင်နေသည်။
သူမမှာ ဆုံးရှုံးစရာမကျိုန်တော့သလို ခံစားနေရသည်။

ဘက်ကိုမှာ ပက်လက်ကလေးလဲနေပြီး မဖြင့်နိုင်တော့သော
မျက်လုံးအစုံက ကောင်းကောင်ကို ငေးကြည့်နေသယောင်ပင်။ သူမ၏ဝစ်ခိုက်
မှာ ဟောင်းလောင်းပေါက်နေသည်။ ပရစ်စို့မှာ ဘက်ကို၏ အနီးတွင်
လက်များကို ဆန်းတန်းလျက် ကိုရှုံးကားရားလဲနေပြီး သေးသေးသွယ်သွယ်
ခြေလက်လေးများပေါ်တွင် ရက်ရက်စက်စက် ဆုတ်ဖြံခံထားရသည့် ဒဏ်ရာ
များမှ အသားအတုံးအတစ်များ ထွက်နေသည်။

ကလေးနှစ်ယောက်စလုံးမှာ ကိုယ်တွင်းကလီစာများ ထုတ်ယူ
ခံထားရကာ သွေးထွက်မလွန်ခင်မှာပင် သေနိုင်လောက်သော အလွန်

အမ်ဘရဲးလားလျှိုက်စီမံကိန်း

များပြားသည့် ဒဏ်ရာများ ရထားသည်။ သူတို့အောင်ဟစ်အကူအညီတောင်းခဲ့
ကြလျှင်လည်း မည်သူမှ အသံမကြားခဲ့ကြပေ။

“တော်ပြီ ဆက်မတွေးနဲ့တော့... သူတို့တွေ သေသွားပြီ...နှင်း
နောက်ဆုံးမှာ ဒီအမှုအတွက် တစ်ခုခုတော့ လုပ်နိုင်မှာပါ”

ဂျေးလ် စာချုပ်များကို ဟိုစမ်းခြေစီမံနှင့်ကောက်ယူ၍ ဖိုင်တဲ့တဲ့သို့
ပြန်ထည့်လိုက်ပြီး အိမ်အပြင်ဘက် အစောပိုင်းညာနေခင်းနေရောင်အောက်သို့
ထွက်ကာ အသက်ပြင်းပြင်း ရှာရှိက်လိုက်သည်။

နေရှိနောက် ပူနော်းလျှိုက်ရှိသည့် လေထုထဲတွင် လောလော
လတ်လတ် ရိတ်ဖြတ်ထားသော မြေကိုခင်းရန့်များ ပြည့်လျှုံနေသည်။ လမ်း၏
တစ်နေရာရာ၏ အုည်ံဗာ အောင်ဟစ်နေကြသည့် ကလေးများကြားတွင်
ချေးတစ်ကောင်က ပျော်မြှိုးစွာ ဟောင်နေသံကိုလည်း ကြားရ၏။ ဂျေးလ်
အိမ်ရှေ့လှုသွားလမ်းပေါ်တွင် ထိုးရပ်ထားသော အပွန်းအစင်းရာများနှင့်
မီးဦးရောင်ကားလေးဆီးသို့ ကပ္ပါယာယာ ပြီးသွားသည်။ ကားစက်နှီးနေစဉ်
တွင် သူမှာ တိတ်ဆိတ်ပြိုမြင်သက်နေသော မက်ဂိုအိမ်ဘက်ကို မကြည့်မိစေ
ရန် စိတ်တင်းထားရင်း ကားကို ပလက်ဖောင်းပေါ်မှုဆုတ်ကာ ထွက်ခွာ
လာခဲ့၏။

ကျယ်ဝန်းလှသော ဆင်ခြေဖိုးလမ်းများကို ဖြတ်သန်းမောင်းနှင့်
လာရင်း ဂျေးလ် ကားမှန်ကိုချုလိုက်သည်။ ကားကို သတ်မှတ်အမြန်နှင့်သို့
အရှိန်တင်လိုက်သော်လည်း လမ်းပေါ်တွင် ကလေးကယ်များနှင့် တိရှိနှုန်း
များ ရှိ၊ မရှိကိုလည်း ရရှိတိုက်ကြည့်လာသည်။ လူသတ်မှုများ စတင်
ဖြစ်ပွားလာကတည်းက တစ်စထက်တစ်စ လူအများစုံမှာ ကလေးများနှင့်
အိမ်မွေးတိရှိနှုန်းများကို နောက်အချိန်တွင်တောင် အိမ်ပြင်သို့ မထွက်စေ
တော့ပေါ်။

ဂျေးလ်ကားလေးမှာ အမှတ် ၂၀၂ အမြန်လမ်းမကြီးပေါ်သို့ အရှိန်
မြင့်၍ တက်လိုက်စဉ် တုန်ခါသွားသည်။ ခြောက်သွေ့နေးထွေးသော
လေထုက သူမမျက်နှာကို ဖြတ်သန်းလျက် ရှည်လျားနှက်မောင်သော
ဆံပင်များကို ထိုးရွှေ့တိုက်ခတ်နေသည်။ အိပ်မက်ခိုးမှ နှီးထလာရသလိုမျိုး
ခံစားချက်က ကောင်းမွန်လှသည်။

ညာနေခင်းနေပြောက်လေးများနှင့် သစ်ပင်များ၏ ရှည်လျားသော
အရှိပ်များ ကျေနေသော လမ်းပေါ်တွင် ကားကို အရှိန်တင်လျက်မောင်းနှင့်

လိုက်၏။

ကံအကြောင်းတရားကြောင့်ဖြစ်စေ၊ တိုက်ဆိုင်မှုကြောင့်ပင်ဖြစ်စေ ရက်ကွန်စီးတီးတွင် ဖြစ်ပျားနေသောအမှုများက သူမ၏ဘဝကိုလည်း လွှမ်းမိုးလာခဲ့သည်။ ဂျေးလ်မှာ အဖေဖြစ်သူ စိတ်ချမ်းသာဖို့ ဘဝဟောင်းမှ ရုန်တွက် ရန် ကြိုးစားနေသော၊ အဖမ်းမခံရရန့် ကြိုးစားနေသော ဘဝဟောင်းကို စိတ်ကုန်နေသည့် သူခါးတစ်ယောက်အဖြစ် ဆက်လက်ဟန်ဆောင် မနေတော့ပေ။ ထို့ကြောင့်ပင် S.A.R.S. တပ်ဖွဲ့နှင့် ရှုံးဆက်အလုပ်လုပ်စရာ ရှိသေးသည်ဆိုပါက ဤကိစ္စသာကြောင့်သာ ဖြစ်ပေလိမ့်မည်။ ကလေးတွေ သေရသည်။ ဤော့ လူသတ်ကောင်ဟာ လွတ်မြောက်နေဆဲဖြစ်ပြီး ထပ်မံသတ်ဖြတ်နိုင် သေးသည်ဆိုသောကိစ္စပင်။

သူမ ဘေးတွင်ချထားသောဖိုင်များ၏ အပေါ်ဆုံးဖိုင်တွဲကို လေတိုးသောကြောင့် သေဆုံးမှုအမှုတွဲဖိုင်များမှာ တဗျာတ်ဖျတ် လူပ်ခါနေသည်။ မြိုမ်းချမ်းနိုင်သေးသော ဝိညာဉ်ကိုးခဲက အသိပေးနေသည့်အလားပင်။ သူတို့တွင် ဘက်ကိန့်င့် ပရစ်ဆယ်လာမက်ကိုတို့နှစ်ယောက်လည်း ပါကောင်းပါနေနိုင်သည်။ သူမက ညာလက်ကို ဖရိဖရဲဖြစ်နေသည့် စာရွက်ပုံပေါ်သို့ ညွင်သာစွာ တင်လိုက်ပြီး ဘာတွေပဲဖြစ်ဖြစ် တရားခံကို မတွေ့တွေ့အောင် ရှာမည်ဟု ကိုယ့်ကိုယ်ကိုယ် ကတိသွာပြုလိုက်သည်။ အတိတ်တုန်းက ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ အနာဂတ်မှာလည်း ဘာတွေပဲဖြစ်လာဖြစ်လာ သူမကတော့ ပြောင်းလဲသွားပြီ။ ဒီလူသတ်ကောင်တွေ သူတို့ရဲ့အဖြစ်ကို ရုံးသားစွာ ဝန်မခံမချင်း သူမ အနားမယူနိုင်တော့ပေ။

“ယို... ခရစ်”

ခရစ်စ် ဆိုဒါစက်နားက လွှည့်တွက်လိုက်စဉ် ဖောရက်စပီးယားမှာ လူသူကောင်မဲ့နေသော ခန်းမထဲက ထွက်လာပြီး သူ့ထံသို့ ခြေလှမ်းကဲကဲဖြင့် လျှောက်လာသည်ကို မြင်လိုက်ရသည်။ နေလောင်ထားသော ပျီမျှစ်သည် မျက်နှာက အားရပါးရ ပြီးပြလာသည်။ ဖောရက်စ်မှာ တကယ်တော့

အမ်ဘရဲ့လားလျှို့၍ကိစိမိကိန်း

ခရစ်စံထက် နှစ်အနည်းငယ် ပိုအသက်ကြီးသော်လည်း ဆံပင်ရှည်ရှည် သတ္တာဆွဲနဲ့များ တပ်ထားသော ဂျင်းရှာကင်နှင့် လက်ပဲပုံးပေါ်တွင် စီးကရက် သောက်နေသည့် အရှုံးခေါင်းစုံတူ တက်တူးတို့ကြောင့် ဆိုဆုံးမရခက်သော ဆယ်ကျော်သက်အရွယ်ပုံးမျိုးဖြစ်နေသည်။ ဖောရက်စ်ဟာ အတော်ဆုံး မက္ကာင်းနှစ်တစ်ဦးလည်း ဖြစ်သလို ခရစ်စံ အက်ရှင်ဓာတ်လမ်းများထဲတွင်သာ မြင်ပူးသော အကောင်းဆုံး သေနတ်ပစ်ချက်မျိုးကို ပစ်ခတ်နိုင်သည့် သေနတ် သမားလည်း ဖြစ်၏။

“ဟေး... ဖောရက်စ်... ဘာအကြောင်းထူးလဲ”

ခရစ်စံ စက်ထဲမှ ကလပ်ဆိုဒါတစ်ဘူးကို ထုတ်ယူလိုက်ရင်း သူ့ လက်ပတ်နာရီကို တစ်ချက် ငဲ့ကြော်လိုက်သည်။ အစည်းအဝေးမစခင် နှစ်မိနစ်လောက်တော့ အချိန်ရသေးသည်။ ဖောရက်စ်တစ်ယောက် တောာက်ပသော အပြားရောင်မျက်လုံးများနှင့် သူ့ရှေ့မှာ လာရပ်သောအခါ ပင်ပန်းနွမ်းနှစ်စွာ ပြီးပြလိုက်သည်။ ဖောရက်စ်မှာ လက်ထဲတွင် အီကွစ်မင့် ကိုယ်ကျပ်အကျိုး ဘက်စုံသုံးခါးပတ် ပခုံးသိုင်းအီတ်တို့ တစ်ပွဲတစ်ပိုက်ကြီး သယ်လာ၏။

“ဝက်စ်ကာက မာရီနှိပ်ကို ရှာဖွေရေးစခွင့် ပေးလိုက်ပြီ... ဗရာစိုအဖွဲ့ ဝင်ကြတော့မယ်”

စိတ်အားထက်သန့်စွာ အားပါးတရ ပြောနေသော်လည်း ဖောရက်စ် ၏ အယ်လ်ဘားမားလေသံ နာသံပဲတဲ့က သူ၏စကားလုံးများကို နေးကွေးစေ ကာ လေးလေးတွဲတွဲ ပြောနေသလို ဖြစ်နေ၏။ သူက အားရပါးရ ပြီးရင်းနှင့် သူ့ပစ္စည်းတွေကို စည်းစောင့်ထိုင်ခံတစ်ခုပေါ်သို့ ပစ်ချလိုက်သည်။

ခရစ်က မျက်မောင်ကြုံတွဲရင်း...

“ဘယ်အချိန်တဲ့လဲ”

“အခုချက်ချင်းပဲ... ငါ ရဟတ်ယာဉ်ကို စက်နှီးပြီးတာနဲ့ ထွက် တော့မှာ...”

ဖောရက်စ်က ပြောရင်းဆိုရင်းနှင့်ပင် ကျည်ကာအကျိုးကို သူ့တိရှပ် ပေါ်မှ ထပ်ဝတ်လိုက်၏။

“မင်းတို့ အယ်လ်အဖွဲ့ဝင်တွေ ခုံပေါ်မှာ ထိုင်ပြီး မှတ်စုလိုက် ရေးနေရတုန်းမှာ ငါတို့ကတော့ ဟိုအသားစားကောင်တွေရဲ့ ဖင်ကို ပိတ်ကန် ဖို့ သွားတော့မှာကွာ...”

“တို့ S.T.A.R.S. တပ်ဖွဲ့ဝင်တွေအတွက် ကိုယ့်ကိုယ်ကိုယ်မှ ယံကြည့် မှုမရှိရင် ဘာမှမရှိတာနဲ့ အတူတူပဲမဟုတ်လား”

“အေး အေး... မင်းတင်ပါးကိုသာ သေချာကရှိစိုက်စမ်းပါ... ဟုတ်ပြီလား... ဒီမှာ ဖြစ်ခဲ့တာတွေထက် နှစ်ဆလောက်ပိုများတဲ့ အရှုံးတွေ သစ်တောထဲမှာ သွားရည်တများများနဲ့ အဆင်သင့် စောင့်နေကြလိမ့်မယ်လို့ ပါ ထင်နေတယ်”

“မင်း သိတယ်ပေါ့...”

ဖောရက်စ်က ဆံပင်ကို နောက်သို့ သပ်ချလိုက်ပြီး သူ၏ ဘက်စုံ သုံးခါးပတ်ကို ဆွဲယူလိုက်သည်။ မစ်ရှင်အပေါ်၌ အပြည့်အဝ အာရုံစိုက်ထား ကြောင်း သိသာထင်ရှားလှ၏။

ခရစ်က စကားထပ်ပြောရမလား တွေးနေမိသည်။ ဒါပေမဲ့ ဖောရက်စ် လေကြီးမိုးကြီးကျေတာ မခံချင်တော့လို့၊ ဆက်မပြောတော့လို့၊ ဆုံးဖြတ်လိုက်၏။ ဖောရက်စ်ဟာ ကျွမ်းကျင်တပ်ဖွဲ့ဝင်တစ်ဦးပင်။ သူ့ကို သတိဝိရှိယတော့လို့၊ အထူးတလည် မှာနေစရာ မလိုအပ်ပေ။

“ဒါနဲ့ မင်းသေချာရဲ့လား ခရစ်... မင်း ဘီလီနှုတ်ပိတ်ခံလိုက်ရ တယ်လို့。ထင်နေတယ်မဟုတ်လား...”

သက်ပြင်းတစ်ချက် ကျိုတ်ချုရင်း ခရစ်က ဖောရက်စ်၏ ပုံခုံးကို အသာလုမ်းကာ မိမိအော်ပရရေးရှင်းခံသို့သွားရန် အပေါ်ထပ် ဧည့်စောင့်ခန်း တံံးခါးယောက် ဖြတ်သန်း၍ ခန်းမဆိုသို့၊ ဆင်းလာခဲ့သည်။ ဝက်စ်ကာက တပ်ဖွဲ့ဝင်တွေကို သီးခြားစီစဉ်၍ စောွှေတိခြင်းအား သူ အုံအားသင့်နေမိသည်။

ဤကဲ့သို့၊ စစ်ဆင်ရေးမျိုးမှာ အတွေ့အကြံနည်းသေးသော S.T.A.R.S. တပ်ဖွဲ့ဝင်များအတွက် အစပိုင်းတွင် ပြုလုပ်ကြရသည့် ပုံမှန်စစ်ဆင်ရေးမျိုး ဖြစ်သော်လည်း ယခုအခြေအနေမှာ အသေအချာကို ပုံမှန်အနေ အထားမျိုး မဟုတ်တော့ပေ။ သူတို့ကိုင်တွယ်နေရသည့် သေမှုသေခင်း အရေအတွက်ကို ကြည့်ရှုနှင့် ပိုမိုရန်လိုသော တိုက်ခိုက်မှုများအဖြစ် သတ်မှတ်လို့ ရနေပြီ။

အမှန်အားဖြင့် ယခုကဲ့သို့၊ အပ်စွဲ၍ လူသတ်မှုများ ကျျှေးလွန်နေသည့် လက္ခဏာများ ထင်ရှားနေသည်ကို A1 (အမြင့်ဆုံးအဆင့်) အဖြစ် သတ်မှတ်ပြီး ကိုင်တွယ်ဆောင်ရွက်သင့်နေဖေပြီ။ သို့ရာတွင် ဝက်စ်ကာမှာ သာမန်လေ့ကျင့်ရေးတစ်ခုကဲ့သို့ပင် ပြုမှုဆောင်ရွက်နေသည်။

ဘယ်သူမှ အဲဒါကို မသိကြဘူး၊
သူတို့ ဘီလိုအကြောင်းကို မသိကြဘူး

လွန်ခဲ့သော အပတ်က သူ၏ငယ်သူငယ်ချင်းတစ်ယောက် ညာကြီး
အချိန်မတော် ဖုန်းဆက်လာခြင်းကို ခရစ် ထပ်တွေးမိပြန်၏။ သူ ဘီလိုနဲ့
ခေတ္တ ခကာ အဆက်အသွယ် ပြတ်နေခဲ့သော်လည်း ဘီလိုဟာ အမ်ဘရဲား
ကုမ္ပဏီ၏ သုတေသနဖွားနတွင် အလုပ်လုပ်နေကြောင်းကိုတော့ သိနေခဲ့
သည်။ အမ်ဘရဲားမှာ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီဖြစ်ကာ ရက်ကွန်းမြှုံး၏
စီးပွားရေး ကို အကြီးဆုံး ထောက်ပံ့ပေးနေသည့် တစ်ခုတည်းသော
ကုမ္ပဏီကြီးလည်း ဖြစ်၏။

ဘီလိုဟာ ကိုယ့်အရိပ်ကို ကိုယ်ပြန်လန့်နေတတ်သော သူရဲ့
ဘေးကြောင်သည့် လူစားမျိုး လုံးဝမဟုတ်ပေ။ သူ၏စကားသံမှ ကြောက်
လန်းတကြား ကြံ့ရာမရဖြစ်နေသော လေသံက ခရစ်ကို လုံးဝ နိုးသွားအောင်
လုပ်နိုးလိုက်သလိုပင်။ သူ၏ရှင်ထဲတွင်လည်း စိုးရိမ်ပူပန်စိတ်များနှင့် ပြည့်နှက်
သွားစေ၏။

ဘီလိုက ဗလုံးဗတ္တး လေသံဖြင့် သူ၏မှာ အသက်အန္တရာယ်ရှိနေပြီ
ဖြစ်ကြောင်း သူတို့အားလုံး အန္တရာယ်ရှိနေပြီဖြစ်ကြောင်းနှင့် ခရစ်ကို သူ၏အား
မြှုံ့စွန်းမြှုံ့ လာတွေပါရန် တောင်းပန်ခဲ့သည်။ သို့သော် သူရောက်မလာခဲ့ပေ။
ထိုအချိန်မှာစဉ်၍ မည်သူမှာ ဘီလိုအကြောင်းကို မကြားကြရတော့ပေ။

ဘီလိုပျောက်ဆုံးသွားချိန်မှာစဉ်၍ ခရစ်မှာ အိပ်မပျော်သော ညာပေါင်း
များစွာအတွင်း အထပ်ထပ်အခါခါ စဉ်းစားခန်းဝင်နေခဲ့သည်။ ဘီလို ပျောက်
ဆုံးမှုမှာ ရက်ကွန်းစီတီးက တိုက်ခိုက်မှုများနှင့် ပတ်သက်ဆက်နွယ်နေခြင်း
မရှိလောက်ဘူးလို့ သူ၏ကိုယ်သူ ယုံကြည်လက်ခံစိုး။ ကြီးစားခဲ့သော်လည်း
ထိုအတွေးမှာ သူ၏ ကြီးထွားလာသော သံသယကို ချေဖျက်နိုင်လောက်
အောင် ခိုင်မှာမရှိလှပေ။

ဒီဖြစ်ရပ်တွေဟာ မျက်စီနဲ့မြင်ရတာထက် ပိုဆိုးနေနိုင်သေးတယ်ဆို
ဘာနဲ့ ဘီလိုဟာ အဖြစ်မှန်ကို သိသွားသောကြောင့် ဖြစ်နိုင်သည်။

ရဲများက ဘီလို၏ တိုက်ခန်းအတွင်းသို့ ဝင်ရောက်ရာဖွစ်စေးခဲ့
သော်လည်း အကြမ်းဖက်မှု တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ကြောင်း ညွှန်ပြန်စိုင်စရာ

မည်သည့်သက်သေအထောက်အထားမျိုးကိုမှ ရှာမတွေ့ခဲ့ပေ။

သို့ရာတွင် ခရစ်၏ မသိစိတ်မှ မိမိသူငယ်ချင်းမှာ သေဆုံးသွားခဲ့ပြီ
ဖြစ်ကြောင်းနှင့် သူ့ပါးစပ်မှ ဘာမှထုတ်မပြောနိုင်စေရန် နှုတ်ပိတ်လိုသော
တစ်စုံတစ်ယောက်မှ သတ်ပစ်လိုက်ခြင်းဖြစ်ကြောင်းကို သတိပေးနေသည်။

ပြီးတော့ ဒါဟာ ငါတစ်ယောက်တည်းပဲ ဖြစ်နေတာနဲ့တူတယ်

အိုင်းချွန်းစံကလည်း လုံးဝကရှမစိုက်ဘူး

တပ်ဖွဲ့ဝင်တွေကလည်း ငါဟာ ငါသူငယ်ချင်းကို ဆုံးရုံးရလို့

ကြော့နေတာလို့ပဲ ထင်နေကြတယ်

သူက အတွေးများကို မောင်းထုတ်ပစ်ရင်း စကြော်ထောင့်ချိုးကို
ချိုးကော့လိုက်သည်။ သူဖိနပ်ခွာသံ ပုပ်အုပ်အုပ်မှာ ဒုတိယထပ်စကြော်၏
ပေါင်းမိုးများကို ရိုက်ခတ်၍ ပုံတင်သံများ ထွက်နေ၏။

ဘီလီပျောက်ဆုံးမျှအကြောင်းရင်းကို ရှာဖွေနိုင်ဖို့ သူအာရုံစိုက်
ရမည်... သို့ရာတွင် ဘီလီ သူထံသို့ ဖုန်းဆက်ချိန်မှစ၍ ဖိစီးလာသော
အဆက်မပြတ် စိုးရိမ်ပုံပန်မှုကြောင့် အပိုမပျော်သည့်ရက်တွေများကာ သူ
ပင်ပန်းနေပြီ။ မကြာသေးမို့က ဖြစ်ပျက်ခဲ့တာတွေကြောင့် သူဟာ လက်တွေ
ဘဝနဲ့ ကင်းလွှတ်နေခြင်းလည်း ဖြစ်နိုင်သည်။ S.T.A.R.S တပ်ဖွဲ့ရုံးခန်းသို့
နီးကပ်လာသည်နှင့်အမျှ ဘာကိုမှ ထပ်မတွေးမိအောင် သူကိုယ်သူ တားဆီး
လိုက်သည်။ အစည်းအဝေးကို ခေါင်းကြည့်ကြည့်လင်လင်နဲ့ တက်မယ်လို့
ဆုံးဖြတ်ချက်ချလိုက်၏။

ကျဉ်းမြောင်းသော စကြော်လမ်းထဲတွင် ထိန်ထိန်ညီးနေသည့် မျက်နှာ
ကြော်မီးများမှာ ညာနေခြင်းအလင်းရောင်အောက်တွင်ပင် မျက်စိစ္စူးလောက်
အောင် အလွန်တောက်ပနေသည်။ ရက်ကွန်းရဲဌာနချုပ်အဆောက်အအုံမှာ
ဂန္ဓိဝင်မြောက်လှ၏။ မြင်ရှိုးမြင်စဉ်မဟုတ်သော ဗိသုကာအနဲ့လက်ရာများ၊
မြောက်မြားလွှာသော ကြော်ပြားများ၊ သစ်မာသားများနှင့် ဆင်ယင်ထား
ပြီး နေအလင်းရောင် ကောင်းစွာဝင်နိုင်စေရန် ပြတင်းပေါက်အများကြီးနှင့်
ဒီမိုင်းလုပ်ထား၏။ သူကလေးဘဝတုန်းက ကြုံအဆောက်အအုံမှာ ရက်ကွန်း
မြှုံးတော်ခန်းမဖြစ်ခဲ့သည်။ ဆယ်စုနှစ်တစ်ခုစာ တိုးများလာခဲ့သည့် လူဌီးရေ
နှင့်အတူ အဆောက်အအုံမှာလည်း စကြည့်တိုက်အဖြစ် အသစ်ပြုပြင်

အမ်ဘရဲလားလျှို့၍ကိုစီမံကိန်း

ဆောက်လုပ်ခဲ့ပြီးနောက် နောင်လေးနှစ်ကြာသောအခါ၌ ရဲဗြာနအဖြစ်
ပြောင်းလဲအသုံးပြုခဲ့ပြန်သည်။ ထိုကြောင့် အဆောက်အအုံ၏ အမြတ်း
ဆောက်လုပ်ရေး လုပ်ငန်းစဉ် တစ်ခုချုပ်နေ့ပုံ ပေါ်နေသည်။

S.T.A.R.S တပ်ဖွဲ့၏ ရုံးခန်းတံ့ခါးမှာ ဖွင့်ဟနေပြီး လေသံပြတ်ပြတ်
နှင့်ပြောနေသာ ယောက်ဗျားသံ ပို့ဆောင်ရွက်မှုများက ခန်းမဆီးသို့၊ လျှို့ထွက်
ကျလာသည်။ စကားသံများကြားမှ ရဲချုပ်ဖို့များ၏ အသံကို ကြားလိုက်
ရသောကြောင့် ခရစ်မှာ ခဏမျှ တွန်းဆုတ်ဆုတ်ဖြစ်သွားသည်။

“ငဲ့ကို ဘရိုင်ယန်လို့ ခေါ်စမ်းပါ...”

အိုင်းရွန်းစ်မှာ ရဲအရေခွဲခြားထားသော တစ်ကိုယ်ကောင်းဆန်ကာ
ကိုယ်ကျိုးကြည့်သည့် နိုင်းရေးသမားဖြစ်သည်။ သူ့လက်အောက်တွင်
ဒေသခံ တရားမဝင်လုပ်ငန်းအများစု ရှိနေသည်မှာ လျှို့ဝှက်ချက် မဟုတ်
တော့ပေါ်။

၁၉၉၄ ခုနှစ်က စီဒါခရိုင် မြေရှိက်စားလုပ်မှုတွင်လည်း သူ ပါဝင်
ငြစ်နှင့်လုန်းပါး ဖြစ်ခဲ့သေးသည်။ ရုံးတော်တွင် သက်သေပြနိုင်ခြင်း မရှိ
သော်လည်း သူ့အကြောင်း အတွင်းကျကျ သိထားသည့် မည်သူမဆို
သူ ပါဝင်သည်ကို သံသယမရှိကြပေါ်။

အိုင်းရွန်းစ်၏ မသတ္တစရာ ဟန်ဆောင်ပန်ဆောင် အသံကို
နားထောင်ရင်း ခရစ်မှာ ခေါင်းခါလိုက်မိသည်။ ဒီလိုလူစားမျိုးဟာ တစ်ခို့နှင့်က
S.T.A.R.S. တပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်ခဲ့ဖူးသည် ဆိုသောအဖြစ်ကို ယုံကြည့်
လက်ခံဖို့ ခက်ခဲနေ၏။ ဒီလူဟာ ရုံးစာရေးလုပ်ဖို့တောင် ထိုက်တန်သူ
မဟုတ်ပေါ်။ အိုင်းယွန်းစ်ဟာ တစ်နေ့နေ့မှာ မြှို့တော်ဝန်အဖြစ် တာဝန်ယူရ
ကောင်းယူရနိုင်သည်ဆိုသော စကားသံများက ပိုလိုတောင် ယုံဖို့ ခက်သေး
သည်။

“အေးလေ... သူ မင်းရဲသတ္တိကို မူန်းတယ်ဆိုတဲ့အချက်က သိပ်
အထောက်အကူဖြစ်မှာ မဟုတ်ဘူး... ဟုတ်တယ် မဟုတ်လား ရက်ဖီးလို့”

ဟုတ်ပြီ ကောင်းပြီ ခရစ်စား ခေယယ လုပ်ရခြင်းမျိုးကို မနှစ်
သက်သော်လည်း အိုင်းယွန်းစ်မှာလည်း တွေားဆက်ဆံရေးအမျိုးအစားများ
ကို နားလည်သူမဟုတ်ချေ။ အနည်းဆုံးတော့ အိုင်းယွန်းစ်ဟာ လုံးဝအရည်
အချင်းမရှိသော လူတစ်ယောက်တော့ မဟုတ်ပေါ်။ သူ့ဟာ စစ်ဘက်လေ့ကျင့်
ရေး အတွေ့အကြံတရာ့တော့ ရှိသည်။ ခရစ်စား မျက်နှာကို တည်တည်ကြည့်

ကြည် ထားလိုက်ရင်း S.T.A.R.S တပ်ဖွဲ့၏ ဖိုင်တွဲပါရီအဖြစ်ရင်း စစ်ဆင်ရေး အခြေစိုက်စန်းအဖြစ်ရင်း အသုံးချမှန်သော ရှုပ်ပွဲနေသည့် ရုံးခန်းလေးထဲသို့ လျှောက်ဝင်သွားလိုက်သည်။

ဘယ်ရိုနှင့်ရှုံးဆက်တို့မှာ လူသစ်၏စားပွဲပေါ်တွင် ထိုင်ကာ စာရွက်ပုံးတစ်ခုကို ရှာဖွေနေကြရင်း တီးတိုးစကားပြောနေကြသည်။

အယ်လ်ဟတပ်ဖွဲ့၏ ပိုင်းလေ့ဘရက်ဖစ်ပိုင်ကာမှာ ကော်ဖီသောက်ရင်း ပေအနည်းငယ်အကွာမှ ပင်မကွန်ပျူးတာကို ငေးကြည့်နေသည်။ သူ၏သိမ်းမွေ့သော မျက်နှာပေါ်တွင် စိတ်ကျွန်းနေသည့်အမှုအရာက ထင်ဟပ်နေသည်။ အခန်း၏တစ်ဖက်တွင် ကုပ္ပါန်ဝိုင်းတစ်ကာမှာ သူ့ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။ လက်များကို ခေါင်းနောက်မှာ နှီထားရင်း ရဲချုပ်အိုင်းယွန်းစ်က သူ့အား တစ်စုံတစ်ခု ပြောနေသည်ကို အသက်မပါသည့် အပြီးဖြင့် နားထောင်နေသည်။

အိုင်းယွန်းစ်မှာ သူ့ကိုယ်လုံးကြီးကို ကုပ္ပါန်ဝိုင်းတစ်ကာ၏ စားပွဲအား မှီထားပြီး စကားပြောနေရင်း ဝဝတုတ်တုတ် လက်ကြီးတစ်ဖက်က ဂရတစိုက် သထားသော နှုတ်ခမ်းများကို ပွုတ်သပ်နေသည်။

“ဒီတော့ ငါကပြောလိုက်တာ... ခင်ဗျား ကျူပ် ဖော်ပြခိုင်းတာကိုပဲ ဖော်ပြစ်စ်းပါ ဘာတို့လပ်ကို... ခင်ဗျား သဘောကျလာမှာပါလို့... ဒီလို့မှ မဟုတ်ရင် ဒီရုံးခန်းထဲမှာ ခင်ဗျား နောက်ထပ်ကိုးကားစရာ ဘာတစ်ခုမှ ရတော့မှာ မဟုတ်ဘူးလို့... ဒီတော့ သူက ပြန်ပြောတာ...”

“ခရစ်စ်”

ဝက်စ်ကာက ရဲချုပ်၏ စကားကိုဖြတ်၍ ခေါ်လိုက်သည်။

“ကောင်းတယ်... မင်းရောက်လာပြီ... ငါတို့ အချိန်ဖြုန်းနေတာကို ရပ်နိုင်တော့မယ့်ပုံပဲ”

အိုင်းယွန်းစ်၏ မျက်နှာရှုစ်ခေါက်ချိုးနှင့်အကြည့်က သူ့ဘက်သို့ လှည့်လာသည်။ ခရစ်စ်မှာ မျက်နှာကို မှင်သေသေ လုပ်ထားလိုက်သည်။ ဝက်စ်ကာမှာ အိုင်းယွန်းစ်ကို သိပ်ကရမရိုက်သလို ယဉ်ကျေးမှုအရ လောကဝတ်ပြုရခြင်းထက် ပိုပြီး စိတ်ရှုပ်မခံတတ်ပေ။ အရောင် တလက်လက်တောက်ပနေသည့် သူမျက်လုံးထဲတွင် ဘယ်သူပဲ သတိထား မိထားမိရာမစိုက်သည့် အရိုင်အယောင်က သိသိသာသာ ပေါ်လွင်နေသည်။

ခရစ်စ်မှာ ရုံးခန်းအတွင်းသို့ လျှောက်ဝင်သွားပြီး စားပွဲခုံဘေးတွင်

အမ်ဘရဲ့လားလျှို့၍ကိစိမိကိန်း

ပုဂ္ဂလိုက်သည်။ သူ၏စားပွဲမှာ ဗရာဗိုတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကင်ဆူလီဗန် နှင့်အတူ မျှဝေသုံးစွဲနေရသောလည်း အဖွဲ့ဝင်များမှာ မတူညီသော တာဝန် များ ဖြင့် လူပုပ်ရှားနေရကတည်းက သူတို့အခန်းကို သုံးစရာပင် သိပ်မလို တော့ပေ။ သူက မဖွင့်ရသေးသည့် ဆိုဒါသံဘူးကို ဟောင်းနှမ်းစုတ်ချာနေ သော စားပွဲမျှက်နှာပြင်ပေါ်၌ ချထားလိုက်ပြီး ဝက်စကာကို ကြည့်လိုက်သည်။

“ဆရာက ဗရာဗိုတပ်ဖွဲ့ကို ရှာဖွေရေးဝင်ဖွဲ့ လွှတ်လိုက်တာလား”

ကွဲပွဲတိန်က လက်များကို ရင်ဘတ်ပေါ်တွင် ပိုက်ထားရင်း သူ့ကို မထုတက်သေး အမူအရာဖွင့် စိုက်ကြည့်နေ၏။

“ဒါက ပုံမှန် လုပ်ရှိုးလုပ်စဉ်လေးပါ ခရစ်စ်...”

ခရစ်က မျက်မောင်ကြုတ်ရင်း ထိုင်လိုက်သည်။

“ဟုတ်ပါတယ်... ဒါပေမဲ့ ပြီးခဲ့တဲ့အပတ်တူန်းက ကျွန်တော်တို့ ပြောထားခဲ့ကြတာလေ... ကျွန်တော် ထင်တာ...”

အိုင်းရွှေ့န်းစ်က စကားဖြစ် ဝင်ပြောလိုက်သည်။

“ငါ အမိန့်ပေးလိုက်တာ ရက်စီးလို့... ဒီနေရာမှာ သည်းထိတ် ရင်ဖွဲ့ စုထောက်အတ်လမ်းထဲကလိမ္းး ဖြစ်နေတယ်လို့ မင်း ထင်နေတာ ပါ သိတယ်... ဒါပေမဲ့ ပါ့အတွက်တော့ မူဝါဒကို ပြောင်းလဲရ လောက်တဲ့ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မတွေ့သေးဘူး၊

သိုးရေခြားထဲ့ ဝံပူလွှေကောင်ကြေး...”

ခရစ်စ်က အိုင်းယွန်းစ်ဒေါသထွက်စေရန် တမင်ဟန်လုပ် ပြီးပြ လိုက်သည်။

“ဟုတ်တာပေါ့ ဆရာ... ကျွန်တော့ကိုယ်စား ဆရာကိုယ်တိုင် ရှင်းပြနေစရာမလိုပါဘူး...”

အိုင်းရွှေ့န်းစ်က သူ့ကို အောမျှ စိန်းစိန်းဝါးဝါး စိုက်ကြည့်နေ၏။ သူ၏ ဝက်မျှက်လုံးနှင့် တူ့သော မျက်လုံးလေးနှစ်လုံးမှာ မျက်တောင် တဆတ်ဆတ် ခတ်နေသည်။ ထို့နောက်တွင် သူ့ပုံးကို ကြည့်ရတာ စိတ်လျှော့ ဖို့ ဆုံးဖြတ်လိုက်ဟန်တူမျှ။ သူက ဝက်စကားဘက်သုံး ပြန်လှည့်သွားသည်။

“ဗရာဗိုတပ်ဖွဲ့ ပြန်ရောက်တဲ့အချိန်မှာ ကျွေပ်ဆီကို သတင်းပို့ဖို့ မျှော်လင့်တယ်... အခု ခင်ဗျားခွင့်ပြုမယ်ဆိုရင်... ကွဲပွဲတိန်...”

ဝက်စကာက ခေါင်းသို့တဲ့ပြုလိုက်သည်။

“ဟုတ်ကဲ့ ရဲချာပ်...”

အိုင်းရွန်းစ်က ခရစ်စ်၏ အနားမှဖြတ်၍ စိတ်ဆိုးမာန်ဆိုးဖြင့် အခိုင်းပိုင်ကို ထွက်သွား၏။ သူ ထွက်သွားတာ တစ်မိန့်ပင် မပြည့်သေးမီ ဘယ်ရှိ ဝင်လာသည်။

“ရဲချုပ်တော့ ဒီနေ့ ဖုသွားပြီတင်တယ် ဟုတ်လား၊ ငါတို့အားလုံး ခရစ်စမတ်ပွဲအတွက် ငွေကြိုးထည့်သင့်ရင်ထည့်ရမယ်... သူ့ကို ဝင်းနှုတ် ဆေး တိုက်လို့ရအောင်...”

ဂျိုးဆက်နှင့် ဘရက်ဒို့ ရယ်မောလိုက်ကြသော်လည်း ခရစ်စ်မှာ လိုက်မရယ်မိပေါ့။ အိုင်းယွန်းစ်ဟာ ရယ်စရာလူဖြစ်သော်လည်း ယခု စုစုမဲ့စစ်ဆေးရေးလုပ်ငန်းစဉ်ကို တလွှာတရော် စီမံခန့်ခွဲနေခြင်းကတော့ လုံးဝ ရယ်စရာမဟုတ်ပေါ့။ S.T.A.R.S. တပ်ဖွဲ့မှာ ရက်ကွန်းရဲတပ်ဖွဲ့၏ အရုံးအဖြစ် မနောဘဲ ဦးဆောင်ကိုင်တွယ်ရှုပြုသင့်သော အချိန်ရောက်နေဖြီး။

သူက ဝက်စ်ကာဘာက်သို့ ပြန်လှည့်ကြည့်လိုက်သည်။ ဒီပုဂ္ဂိုလ်ဟာ အမြဲတမ်း အေးဆေးတည်ပြုမိသော အမူအရာနှင့် ခန့်မှုန်းရခက်လှ၏။ ဝက်စ်ကာဟာ လွန်ခဲ့သော လအနည်းငယ်ခန့်ကမှ နယူးယော့ခဲ့ဌာနချုပ်မှ ရက်ကွန်း S.T.A.R.S. တပ်ဖွဲ့ဆီသို့ ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်သည်။ ခရစ်စ်မှာ သူ့ရဲ့ တကယ့်အတွင်းစရိက်ကို မခန့်မှုန်းနိုင်သေးပေါ့။ သူတို့၏ ကပ္ပတိန် အသစ်မှာ အများက ပြောကြသည့်အတိုင်းပင် ပြေပြစ်သော ပညာရှင်ပို့သ သော၊ သွေးအေးသော ပုံပေါ်၏။ သူ့အပေါ် နားလည်ရခက်သည့်အချက်မှာ ဤပုဂ္ဂိုလ်သည် ဖြစ်ပျက်နေသော အခြေအနေကို လက်တွေ့ကျကျ ချဉ်းကပ်ခြင်း မပြောဘဲ မကြောခကာ လမ်းလွှဲပစ်နေသည်ဟု ခံစားရခြင်းကိုပင်။

ဝက်စ်ကာက သက်ပြင်းရှုရင်း ထရပ်လိုက်သည်။

“ဆောရီးပဲ ခရစ်စ်... မင်း အခုလုပ်နေကြတဲ့ ပုံစံနဲ့ ကွဲပြားတာမျိုးကို လုပ်ချင်မှုန်း ငါသိပါတယ်... ဒါပေမဲ့ အိုင်းရွန်းစ်က မင်းရဲ့ ထင်မြောက်သွားအပေါ်မှာ အလေးထားပြီး အင်တိုက်အားတိုက် မလုပ်ချင်ဘူးလေ...”

ခရစ်က ခေါင်းသိတ်လိုက်သည်။ ဝက်စ်ကာမှာ အကြံပြုထောက်ခံရုံလောက်သာ တတ်နိုင်ပေသည်။ ရဲချုပ်အိုင်းရွန်းစ်သာလျှင် သည်စစ်ဆင်ရေးကို အဆင့်တိုးမြှင့်ပေးနိုင်သောသူဖြစ်၏။

“ဆရာရဲ့၊ အမှားမဟုတ်ပါဘူး...”

ဘယ်ရှိမှာ သူ၏ နိုက်ငြောင် မှတ်ဆိတ်မွေးတို့တို့လေးကို ကြီးမား

အမ်ဘရဲလားလျှို့၍ကိစိမ်ကိန်း

တုတိခိုင်လျသော လက်သီးဆပ်ကြီးဖြင့် မွတ်သပ်ရင်း သူတို့ဆီသို့ လျောက် လာသည်။ ဘယ်ရိုဘာရွန်ဟာ အရှင်ခြောက်ပေများသာ ရှိသော်လည်း သူ့ ကိုယ်လုံးကိုယ်ထည်ကြီးက ထရ်ကားတစ်စီးအလားပင်။ သူ့မိသားစုပြီး လျင် အမြားစွဲလမ်းမက်မောသော ဝါသနာများ အလေးမပစ္စည်းကိရိယာများ စုဆောင်းခြင်းနှင့် ထိပါစွဲည်းများအားထုတ်ကြားရခြင်းတို့ ဖြစ်၏။

“အပင်ပန်းခံမနေစမ်းပါနဲ့ ခရစ်စ်... အန္တရာယ်ရှိနိုင်တယ်ဆိုရင် မာရိနိုက စက္ကန့်ပိုင်းအတွင်း ငါတို့ကို ဆက်သွယ်မှာပေါ့... အိုင်းယွန်းစိုက မင်းယူဆချက်ကို မှားဒေချင်နေတာ”

ခရစ်စ် ထပ်မံခေါင်းညီတိပြုလိုက်သော်လည်း ဘဝင်မကျို့နိုင်ပေ။ ဗရာဗိုတပ်ဖွဲ့တွေင် ဝါရင်စစ်သားဟူ၍ အင်ရိရိမှာရိနိုင့် ဖောရက်စစ်ပိုးယား တို့နှစ်ဦးသာရှိသည်။ ကင်ဆူလီဗန်မှာ တူးခွဲနှင့်ထက်မြေက်သော ဓာတုဗေဒ ပညာရှင်ဖြစ်သလို ကင်းတောက်သည့်နေရာတွင် တော်သော်လည်း S.T.A.R.S. တပ်ဖွဲ့နှင့် လေ့ကျင့်ချိန့် ကားဂိုဒေါ်စစ်ပေါ်ခြင်းလောက် အကွာအဝေးကို ပင် ထိမှန်အောင် ပစ်ခတ်နိုင်သူ မဟုတ်ချေ။ ရစ်ချက်အီကင် ဆိုသူမှာ ထိပ်တန်းဆက်သွယ်ရေး ကျမ်းကျင့်သွားဖြစ်သော်လည်း တကယ်တမ်း ကွင်း ဆင်းအတွေ့အကြံ့ မရှိသေးပေ။ ဗရာဗိုအဖွဲ့၏ နောက်ဆုံးအဖွဲ့ဝင်မှာ D.T.A.R.S. တပ်ဖွဲ့သို့ ရောက်လာတာ သုံးပတ်ခန်းသာရှိသေးသော ရီဘာက်ကာ ချိန်သာ ဖြစ်သည်။ သူမဟာ ဆေးဘက်ဆိုင်ရာ ပါရမီရှင်တစ်ဦးအဖြစ် ဝင်ရောက်လာခြင်း ဖြစ်သည်။ ခရစ်စ် သူ့ကို နှစ်ကြိုမ်းလောက်သာ မြင်ဖူး သော်လည်း သူမဟာ အမှန်တကယ်ပင် ထက်မြေက်သူတစ်ဦးဖြစ်ကြောင်း ခန်မှန်းမိသည်။ သို့သော သူမသည်လည်း ကလေးသာသာအရွယ်ပဲ ရှိသေး သည်။

မလုံးလောက်ဘူး...ငါတို့အားလုံးဆိုရင်တောင် လုံးလောက်ချင်မှ လုံးလောက်မှာ...။

သူ ဆိုဒါဘူးကို ဖွင့်လိုက်သော်လည်း မသောက်မိပေ။ S.T.A.R.S. တပ်ဖွဲ့ရင်ဆိုင်ရမည့်အရာကို သိချင်နေမိသည်။ ဘီလီ၏ ကြောက်လန့် တက္ကား တောင်းပန်နေသည့် စကားသံများက သူ့အတွေးထဲသို့ ပဲတင် ရိုက်ခတ်လာပြန်သည်။

“သူတို့ ငဲ့ကို သတ်တော့မယ် ခရစ်စ်... သိထားတဲ့လူအားလုံးကို သတ်တော့မှာ...အခု ငဲ့ကို အမဲမ့်ခံစီမှာ လာတွေပါ...ငါ မင်းကို အားလုံး

ပြောပြမယ်”

ခြေကုန်လက်ပန်းကျသလို ခံစားလိုက်ရအော်။ ရက်စက်ကြမ်းကြုတ်သော လူသတ်ကောင်များဆိုသည်မှာ ရေခဲတော်ကြီး၏ ရေပေါ်တွင်ပေါ်နေသည့် ထိုးဖျားပိုင်းလောက်သာ ဖြစ်နေနိုင်သည်ဟူသော အသိနှင့် ခရစ်အော် မျက်လုံးများက ဦးတည်ရာမဲ့ ငေးကြည့်နေစိသည်။

ဘယ်ရီမှာ ဘာပြောရရင် ကောင်းမလဲဟု စဉ်းစားနေရင်း ခရစ်အေားပွဲတေားဪ တစ်မိန့်ခန့် ရပ်နေ၏။ သို့ရာတွင် ခရစ်မှာ စကားစမြည်ပြောဆိုချင်စိတ် ရှိနေပုံမပေါ်ပေါ်။ ဘယ်ရီက မသိမသာ ပစ္စားတွန့်လိုက်ပြီး သူ့အကြည့်ကို ဖိုင်တဲ့ပုံများကြားမှ ရှိုးဆက်ထဲသို့ ပြောင်းလိုက်သည်။ ခရစ်ဟာ လူတော်လူကောင်းတစ်ယောက်ဖြစ်သော်လည်း တစ်ခါတေလေမှုတော့ အတွေးခေါင်လွန်းတဲ့သူ ဖြစ်သည်။ အေးလေ ဒီကိစ္စတွေ ဖြေရှင်းလို့ ပြီးသွားတာနဲ့ ချက်ချင်းပဲ သူ စိတ်သက်သာရာ ရာသွားပါလိမ့်မယ်ဟု သူ တွေးလိုက်၏။

“ရာသီဥတုပူတယ်နော... ကိုယ့်လူ...”

သူကျောပေါ်မှ အဆက်မပြတ် စီးနေသော ချွေးစက်များမှာ မြင်သာလှသည်။ သူ၏ တိရှပ်မှာ ကျောပြင်ကျယ်ပေါ်တွင် ချွေးများဖြင့် ကပ်နေ၏။ လေအေးပေးစနစ် ပုံမှန်အလုပ်မလုပ်တာကတော့ အမြတ်မ်းလိုလိုပင်။ တံ့ခါးဖွင့်ထားသော်လည်း S.T.A.R.S. တပ်ဖွဲ့၏ သေးငယ်လှသော ရုံးခန်းလေးမှာ သက်သောင့်သက်သာမရှိအောင် ပူန္တေးနေဆဲဖြစ်သည်။

“တစ်ခုတေလေတောင် ရှာမတွေ့ဘူးလား”

ရှိုးဆက်မှာ သူ၏ပိုနှံချုံးသော မျက်နှာကို မချို့ပြုး ပြီးလျက်စဣ္ဗာဗုံကြားမှ မေ့ကြည့်လိုက်သည်။

“မင်း နောက်နေတာလား ဒါဟာ တစ်ယောက်ယောက်က တမင်တကာဂုဏ်ထားတဲ့ အစိုးဗာယ်မရှိတာတွေကို ရှာနေရသလိုပဲဘူ...”

ဘယ်ရီမှာ ပင့်သက်ချရင်း ဖိုင်များကို လက်တစ်ဆုပ်စာ ကောက်ယူလိုက်သည်။

“ကျေးလ် ရှာတွေရင်လည်း တွေ့မှာပဲ... မနေ့သာက ငါ အိမ်ပြန်တဲ့ အချိန်ထိ သူ ရုံးခန်းမှာ ကျို့နေခဲ့တုန်းပဲ... သက်သေခံ အစိုးရင်ခံစာတွေကို အပြန်အလှန်ရှာနေတာ အကြိမ်တစ်ရာမကဘူး...”

“ဒါနဲ့ ခင်ဗျားတို့နှစ်ယောက်က ဘာကိုရှာနေကြတာလဲ”

အမ်ဘရဲလားလျှိုက်စီမံကိန်း

ဘရက်ဒ်က မေးလိုက်သည်။

ဘယ်ရိန်း ဂျီးဆက်တို့နှစ်ယောက်စင့်း ဘရက်အား လှည့်ကြည့်လိုက်ကြ၏။ ဘရက်မှာ နားကြပ်တပ်ထားပြီး ကွန်ပျူးတာခုံတွင် ထိုင်နေခဲ့ဖြစ်၏။ သူသည် ဗရာပို့တပ်ဖွဲ့၏ ရဟတ်ယာဉ် သစ်တော်ရှိယာဆီသို့ ချဉ်းက်ပုံသန်းနေသည်၌ စောင့်ကြည့်နေရင်းမှ အလွန်ပြီးငွေ့လာပုံရသည်။

ဂျီးဆက်က သူ့အား ပြန်ဖြေလိုက်သည်။

“အာ... ဘယ်ရိုက စပန်ဆာအိမ်ရာဟောင်းရဲ့ အဆောက်အအုံ အခန်းဖွဲ့စည်းပုံတွေ ဒီမှာ ရှိတယ်ဆိုပြီး ရှာပေးခိုင်းနေလို့လေ... အဆောက်အအုံ ဆောက်ပြီးတော့ ထွက်လာတဲ့ မိသုကာအချက်အလက်တွေပေါ့ကဲ့...”

သူက စကားကို ရပ်လိုက်ပြီး ဘရက်ဒ်ကို သွားကျေကျွဲဖြင့် ရယ်ပြလိုက်သည်။

“ဘယ်ရိုကြီး သူငယ်ပြန်ပြီး ငါတို့ကို ခိုင်းနေတာလို့ ထင်နေတာက လဲ့ရင်ပေါ့လေ... မှတ်ဉာဏ်ဆိုတာ ပထမဆုံး ပျောက်ကွယ်သွားမယ့်အရာလို့ သူတို့က ပြောကြတာပဲ”

ဘယ်ရိုက သဘောကောင်းစွာပင် မျက်နှာရှစ်ခေါက်ချိုးပုံစံ လုပ်ပြလိုက်သည်။

“အဲဒီ ဘယ်ရိုကြီးက နောက်တစ်ပတ်ဆို အသာလေး ပိတ်ကန်နှင့် တော့မှာ လူသေးလေးရ”

ဂျီးဆက်က သူ့အား အလွန်သရော်ဟန်ဖြင့် ကြည့်လိုက်၏။

“ဟုတ်လား... ဒါပေမဲ့ ခင်ဗျား အဲဒါကို နောက်မှ သတိရလို့ ရမလား”

ဘယ်ရိုမှာ ခေါင်းကို ယမ်းခါနအောင် တစ်ခါန ရယ်လိုက်သည်။ ဒီလူတွေထဲတွင် သူတစ်ယောက်တည်းသာ အသက်သုံးဆယ့်ရှစ်နှစ်၏ ရှိပြုဖြစ်၏။ သို့သော် ရက်ကွန်း S.T.A.R.S.တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သည်မှာ ဆယ့်ငါးနှစ်တိုင်ခဲ့ပြီ ဖြစ်သောကြောင့် စီနိယာတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့သည်။ သူ့အသက်အရွယ်နှင့်ပတ်သက်၍ ဟာသလုပ် နောက်ပြောင်ခြင်းကို သူ့ခမာ အတော်ကြိုးတိမိုတ် သည်းခံခဲ့ရ၏။ အများအားဖြင့်တော့ ဂျီးဆက်က နောက်တာ ဖြစ်သည်။

ဘရက်ဒ်က မျက်ခုံးကို ပင့်လိုက်သည်။

“စပန်ဆာအီမဲရာဟုတ်လား? အဲဒါက ဘာဖြစ်လို့ မဂ္ဂဇင်းထဲမှာ ပါလာရတာလဲ?”

“မင်း လေ့လာမှုအားနည်းသေးတယ် ကလေး...သမိုင်းကို ပြန် သင်မှ ဖြစ်တော့မယ်...”

ဘယ်ရိက ပြောလိုက်သည်။

“အဲဒါဟာ ရျွေ့ထရီဗာ ပျောက်မသွားခင်တုန်းက သူတစ်ယောက် တည်း ဆွဲခဲ့တဲ့ဒီမိုင်းကွဲ... သူက အင်မတန်ရေပန်းစားတဲ့ စိသုကာပညာရှင် တစ်ယောက်ပဲ... ဒီစိက ဆန်းဆန်းပြားပြား မိုးမျှော်တိုက်တွေ အားလုံးကို သူ ဆောက်ခဲ့တာပေါ့...”

တကယ်ပဲ ထရီဗာ ပျောက်သွားတာက

“စပန်ဆာအီမဲရာ စီမံကိန်းရပ်ဆိုင်းလိုက်ရတဲ့ အကြောင်းရင်း ဖြစ်နိုင် တယ်... ကောလာဟာလတွေ ထွက်တာတော့ထရီဗာဟာ ဆောက်လုပ်ရေး လုပ်နေတုန်း ရုံသွားပြီး လုပ်ငန်းပြီးစီးတဲ့အခါန်မှာပဲ ပျောက်သွားတာတဲ့... ပြောကြတာတော့ သူဟာ အစာင်ပြတ်ပြီး သေတဲ့အထိ ခန်းမတွေထဲမှာ လှည့်ပတ်သွားလာနေခဲ့တယ်တဲ့”

ဘရက်ဒ်က ဘယ်ရိပြောတာကို သရော်သည့်အမှုအရာ လုပ်ပြ လိုက်သည်။ သို့သော ချက်ချင်းပင် စိတ်မသက်သာ ဖြစ်နေသည့် ပုံပေါ် လာ၏။

“ဒါက ပေါက်ကရစကားတွေပဲ... ငါ ဒါမျိုး တစ်ခါမှ မကြားဖူးပါ ဘူး...”

ရှိုးဆက်က ဘယ်ရိအား မျက်စိတစ်ဖက် မိုတ်ပြလိုက်သည်။

“မဟုတ်ဘူး... အဲဒါ အမှန်တွေပဲကွဲ... ထရီဗာရဲ့ နှိပ်စက်ခံနေရ တဲ့ ပိဉာဏ်ဟာ အခုထိ အိမ်ရာထဲမှာ ညတိုင်း လှည့်လည်သွားနေတုန်း ပဲတဲ့... ပြီးတော့ ငါ ကြားဖူးတာ ပြောပြရရင် မင်း တစ်ခါတလေဆို သူ ခေါ်နေတဲ့အသံကို ကြားရလိမ့်မယ်... ဘရက်ဒ်ပစ်ကာ... ဘရက်ဒ် ဗစ်ကာ ကို ငါဆီ ခေါ်လာခဲ့ဆိုပြီး...”

ဘရက်ဒ်မှာ အနည်းငယ် ရှုက်ကိုးရှုက်ကန်း ဖြစ်သွား၏။

“ပြော်... ဟုတ်လား... ဟဟ... မင်းဟာ ရှုပ်တည်ကြီးနဲ့ နောက်တတ်တဲ့ ကောင်ပဲ ဖရော့စ်”

ဘယ်ရိမှာ ပြုးနေရင်း ခေါင်းခါလိုက်မိသည်။ ဘရက်ဒ်တစ်ယောက်

အမ်ဘရဲလားလျှို့ခြက်စီမံကိန်း

အယ်လ်ဟာအဖွဲ့ထဲကို ဘယ်လိုလုပ်ပြီး ရောက်လာခဲ့မှန်း သူ မတွေးတတ်ချေ။ သို့သော် ဘရက်၏ မှာ S.T.A.R.S. တပ်ဖွဲ့အတွက် တာဝန်ထမ်းဆောင်နေသည် အတော်ဆုံး ဟက်ကာတစ်ဦး ဆိုတာကတော့ အသေအချာပင်။ ပြီးတော့ ဘရက်၏မှာ ကျမ်းကျင်ပိုင်းလေ့လည်း ဖြစ်၏။ သို့ရာတွင် ဘရက်၏မှာ ပြင်းထန်သော ဒိအားများကို ခံနိုင်ရည်မရှိပေါ့၊ ဂျီးဆက်ကတော့ ဘရက်၏ သူတို့အနီးတစ်ဗိုက်မှာ မရှိသည်အချိန်ဆိုလျှင် ကြက်အသည်းမာစ်ကာဟု နာမည်ပြောင် ခေါ်လေ့ရှု၏။ များသောအားဖြင့် S.T.A.R.S. တပ်ဖွဲ့ဝင်များမှာ အချင်းချင်း တစ်ဦးအပေါ်တစ်ဦး လေးစားဂုဏ်ယဉ်တတ်ကြသော်လည်း ဂျီးဆက်၏ နာမည်ပြောင်ပေးခြင်းကိုတော့ သဘောမတူသည့်လူမရှိကြပေါ့။

“ဆိုတော့... အဲဒါကြောင့်ပဲ စပင်ဆာ ဆောက်လုပ်ရေးစီမံကိန်းကို ရပ်လိုက်ရတယ်ပေါ့”

ဘရက်၏က မေးခွန်းကို ဘယ်ရှိခိုးသို့ ဦးတည်၍ မေးလိုက်၏။ သူပါးပြင်နှစ်ဖက်မှာ နိုင်ရေးဆောင်ရွက်ပေါ်။

ဘယ်ရှိက ပခုံးတွေနှင့်ပြလိုက်သည်။

“င့်အထင်ကို ပြောတာပါ... ဒီစီမံကိန်းက အမ်ဘရဲလားရဲ့ ထိပ်တန်းအမှုဆောင်ပုဂ္ဂိုလ်တွေအတွက် တည်းဆိုအိမ်သဘောမျိုး ဆောက်တာပဲ... ဆောက်ပြီး ချက်ချင်းပဲ ထရီဗာ ပျောက်သွားတာ... ဘာပဲဖြစ်ဖြစ် စပန်ဆာက လူထူးပဲကွဲ... သူက အမ်ဘရဲလားဌာနချုပ်ကို ဥရောပကို ပြောင်းဖို့ ဆုံးဖြတ်လိုက်တယ်ဆိုလားပဲ... ဘယ်နေရာလဲဆိုတာတော့ ငါ မေ့နေပြီ...”

ဒီလိုနဲ့ပဲ စံအိမ်ကြီးကို ပျော်ချုပ်တွေ ကပ်ရှိက်ပြီး ပိတ်ထားလိုက်ရောဆိုပါတော့... ဒေါ်လာနှစ်သန်းလောက် ပလုံသွားတာပေါ့လေ”

ဂျီးဆက်က လောင်ပြီး ပြီးလိုက်သည်။

“အင်းနော်... အမ်ဘရဲလားတော့ တော်တော်ခံစားရရှာမှာပဲ”

တကယ့်ကို ပြည့်စုံသွားပေပြီ။ စပန်ဆာဟာ ရူးနေတာလည်း ဖြစ်နိုင်သည်။ သို့သော် သူ့တွင် လူတော်လူချွန်များကို ဤားရမ်းသုံးစွဲဖို့ ငွေကြေးအင်အားပြည့်စုံသလို စီးပွားရေးအကြောနပ်သူတစ်ယောက်လည်း ဖြစ်သည်မဟုတ်ပါလား။ အမ်ဘရဲလားမှာ ကမ္ဘာပေါ်တွင် အကြီးဆုံးသော ဆေးသုတေသနနှင့် ဆေးပါးထုတ်လုပ်ရေး ကုမ္ပဏီကြီးဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ခန့်က ဒေါ်လာသန်းအနည်းငယ်လောက် ဆုံးရှုံးသွားသည်

ကိုပင် ပြောပလောက်အောင် ထိခိုက်ခြင်းမရှိခဲ့ပေ။

“ဘာပဲဖြစ်ဖြစ်”

ဂျီးဆက်က ဆက်ပြောသည်။

“အမဲဘရဲလားကလူတွေ အိုင်းယွန်းစိုက် ပြောတာတော့ သူတို့ လူလွှတ်ပြီး အဲဒီနေရာကို စစ်ဆေးခိုင်းပြီးပြီတဲ့... လုံလုံခြုံပါပဲ... ဟောက ထွင်းခံထားရတာမျိုး မရှိပါဘူးတဲ့”

“ဒါဖြင့် ဘာကြောင့် ပုံကြမ်းတွေကို ရှာနေရတာလ”

ဘရက်က မေးလိုက်သည်။

အဖြေဝါယောက်ပေးလိုက်သူက ခရစ်စိုး ဘယ်ရှိ လန့်ဖျပ်သွား၏။ သူက ပြန်လည့်ပြီး သူတို့ထံသို့ လျှောက်လာသည်။ ခရစ်စိုး ငယ်ချယ်နှင့်သော မျက်နှာပေါ်တွင် ရုတ်တရက် အလွန်လေးနက်သော အမူအရာပေါ် နေသည်မှာ သည်းသည်းလှပ်လွန်းသော ပုံစံပေါက်လွန်းပါးပင်။

“ဘာကြောင့်လဲဆိုတော့ အဲဒီနေရာဟာ သစ်တောထဲမှာ ရဲတွေ မစစ်ဆေးရသေးတဲ့ တစ်ခုတည်းသော နေရာဖြစ်နေလို့ပဲ...နောက်ပြီး အဲဒီနေရာဟာ ပြစ်မှုဖြစ်ပွားတဲ့နေရာတွေရဲ့ အလယ်တည်တည်လောက်မှာ ရှိနေတာ...ပြီးတော့ လူတွေပြောသမျှကို ယုံကြည်နေလို့ မဖြစ်တဲ့အတွက် ကြောင့်ပဲ”

ဘရက်က သဘောမတူသော အမူအရာလှပ်လိုက်သည်။

“ဒါပေမဲ့ အမဲဘရဲလားက တစ်ယောက်ယောက်ကို စစ်ဆေးခိုင်းလိုက်ပြီးပြီဆိုရင်...”

ခရစ်စိုး ပြန်ပြောမည့်စကားမှာ မည့်သည့်အရာပဲဖြစ်ဖြစ် အခန်းရှေ့မှ ထွက်ပေါ်လာသော ဝက်စ်ကာ၏ နှုံးညွှေ့သောအသံက စကားစကို ဖြတ်ချလိုက်သည်။

“ဟုတ်ပါပြီ... ကိုယ့်လူတို့... မစွဲပိုလင်တိုင်းတစ်ယောက် ရောက်လာမယ့် အခြေအနေကို မမြင်ရသေးရင် တို့တွေ ဘာကြောင့် အစည်းအဝေး မစဘဲ နေရမှာလ”

ဘယ်ရှိ သူ့စားပွဲဆီသို့ ပြန်လျှောက်သွားသည်။

ဒီအဖြစ်အပျက်တွေ ဖြစ်ပွားပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် သူ ခရစ်စိုးအတွက် စိုးရိမ်လာမိသည်။ လွန်ခဲ့သော နှစ်အနည်းငယ်ခန်းက ဒေသခံသေနတ်အရောင်းဆိုင်တစ်ဆိုင်တွင် သူ တွေ့ရှိခဲ့သည့် ငယ်ချယ်သော

အမ်ဘရဲလားလျှို့ခြက်စီမံကိန်း

အမျိုးသားလေးကို S.T.A.R.S. တပ်ဖွဲ့အတွက် အဖွဲ့ဝင်အသစ်အဖြစ် ခေါ်ယူဖို့ အခွင့်အရေးရဲခြင်းကြောင့် ကံတရားကို ကျေးဇူးတင်မိသည်။ ခရစ်စ်ဟာ အဖွဲ့အတွက် အဖိုးတန် အရည်အချင်းနှင့် ပြည့်စုံသူဖြစ်ကြောင်း သက်သေပြ ခဲ့သည်။ ထက်မြေကိုမှ အတွေးအခေါ်ကောင်းမှုတို့အပြင် အရည်အသွေး အမြင့်ဆုံး သေနတ်သမားလည်းဖြစ်သလို ပိုင်းလေ့အဖြစ်လည်း စွမ်းဆောင် နိုင်သူဖြစ်သည်။

ဒါပေမဲ့ အခုကတော့...

ဘယ်ရဲ သူ့စားပွဲပေါ်မှ ကေသိနှင့်မိန်းကလေးများ၏ပုံကို မြတ်နိုး စွာ ငေးစိက်ကြည့်နေမိသည်။ ရက်ကွန်းစီးတီးတွင် ဖြစ်ပွားခဲ့သော လူသတ်မှု များနှင့် ပတ်သက်၍ ခရစ်စ်၏ အဖွဲ့အလမ်းကြီးနေခြင်းကို သူ နားမလည်နိုင် တော့ပေ။ အထူးသဖြင့် သူ့သူငယ်ချင်းဖြစ်သူ ပျောက်ဆုံးသွားကတည်းက စလိုပေါ့။ ဒီမြို့ထဲက ဘယ်သူမှ လူတစ်ယောက်သေရတာကို မမြင်ချင်ကြ ပေ။ ဘယ်ရဲမှာလည်း မိသားစုရှိသည်။ အဖွဲ့ထဲက တြေားသူတွေလိုပ်င သူကိုယ်တိုင်လည်း လူသတ်ကောင်ကို နှစ်နှင့်ပို့ အခိုင်အမာ ဆုံးဖြတ်ထား သည် မဟုတ်ပါလား။ သို့ရာတွင် ခရစ်စ်၏ အတောမသတ်နိုင်သော သံသယများက နည်းနည်းတော့ လွန်ကဲလာသလိုပ်ငါး။ သူ ပြောတဲ့စကားရဲ့ အခိုပ္ပာယ်က...

“လူတွေပြောသများကို အမြှတမ်း ယဉ်ကြည့်နေလို့ မဖြစ်ဘူးတဲ့လား”

ဒီစကားက အမ်ဘရဲလားက လိမ့်ပြောနေတာ မဟုတ်ရင် ရဲချုပ် အိုင်းပွဲန်းစ်က လိမ့်နေတယ်လို့ ဆိုလိုတာလား။ ပေါက်ကရတွေပဲ။ မြို့စွန် တွင်ရှိသော အမ်ဘရဲလား၏ ဓာတုပေွဒစက်ရုံခွဲနှင့် စီမံအုပ်ချုပ်ရေး အဆောက်အအုံများက ရက်ကွန်းစီးတီးမှ အလုပ်အကိုင်အခွင့်အလမ်းများ၏ လေးပုံးပုံးပုံးလောက်ကို အထောက်အပံ့ ပေးနေခြင်းဖြစ်သည်။ လိမ့်ညာသည် ဆိုပါက သူတို့အတွက် ကောင်းကျိုးရှိလိုမည်မဟုတ်ပေ။ ထို့အပြင် အမ် ဘရဲလား၏ ဂုဏ်သိက္ခာမှာလည်း အနည်းဆုံးတော့ တြေားမည်သည့် စီးပွား လုပ်ငန်းစုကော်ပိုရေးရှင်းကြီးများနှင့်မဆို ယျဉ်လို့ ရသည်။ စက်မှုလုပ်ငန်း သူလျှို့လုပ်တာတရှိတော့ ရှိနိုင်သော်လည်း ဆေးဝါးလျှို့ခြက်အလဲအလှယ် လုပ်ကြတာမျိုးနှင့်လူသတ်မှုက တြေားစီဖြစ်သည်။ ပြီးတော့ ရဲချုပ်အိုင်း ယွန်းစ်... ဝြို့ပြီး ဖုံးလို့မျက်နှာနှင့် လေလုံးတွားသော်လည်း တရားမဝင် မဆွယ်စည်းရုံးရေးရန်ပုံငွေများ လက်ခံခြင်းထက်ပိုသော အမည်းစက် ထင်

မည့် အလုပ်များကို လုပ်မည့်သူမဟုတ်ပေ။ ခရစ်စ်၏ အဖြောအရဆိုလျင် ဒီငနဲ့ကြီးက မြို့တော်ဝန်လုပ်ချင်နေတာတဲ့။

ဘယ်ရှိ သူ့မိသားစုပုံကို ကြာကြာလေး ငေးကြည့်နေပြီးမှ သူ ထိုင်ခုံကို ဝက်စ်ကာ၏စားပွဲဘက်သို့ လှည့်လိုက်သည်။ တစ်ချိန်တည်းမှာ ပင် သူဟာ ခရစ်စ်၏ ထင်မြင်ယူဆချက်များ မှားယဉ်းစေချင်နေမိကြောင်း ရှုတ်တရက် သဘောပေါက်လိုက်သည်။ ရက်ကွန်းစီးတီးထဲမှာ ဘာတွေပဲဖြစ် နေနေ ယခုကဲ့သို့ ရက်စက်ကြမ်းကြုတ် လူမဆန်သော မှုခင်းများမှာ အကွက်ချစ်စဉ်ထားခြင်းမျိုး မဖြစ်နိုင်ပေ။ ထိုအဓိပ္ပာယ်များ...

ဘယ်ရှိ မစဉ်းစားတတ်တော့ဗုံး။ သူ သက်ပြင်းချလိုက်ပြီး အစဉ်း အဝေး စတင်မည့်အချိန်ကိုသာ စောင့်နေလိုက်တော့ဗုံးသည်။



အခန်း - J

S.T.A.R.S. တပ်ဖွဲ့၏ ပွင့်လျက်သားရှိနေသော ရုံးခန်းတံဌးဆီသို့၊ ကျေးလ် အပြေးလာနေစဉ် ဝက်စိကာ၏ အသံကို ကြားလိုက်ရသောကြောင့် အလွန်အမင်း စိတ်သက်သာရာရာဘွားသည်။ သူမ ရောက်လာချိန်တွင် တပ်ဖွဲ့၏ ဟယ်လီကော်ပတာတစ်စီး ပုံသဏ္ဌာန်စွာဘွားသည်ကို မြင်လိုက်ရသောကြောင့် အဖွဲ့သားများမှာ သူမ မပါဘဲ ဘွားကြပြီဟု ထင်လိုက်မိသည်။

S.T.A.R.S. တပ်ဖွဲ့မှာ အပြန်အလှန် လေးစားမှုကို အခြေတည်ထား ပြီး အတော်လေးကို လွှတ်လပ်သည့် တပ်ဖွဲ့ပြုစေသော်လည်း ရင်ပေါင်တန်း အမိ မလိုက်နိုင်သူများအတွက် လုံးဝ နေရာမရှိပေ။ သူမမှုလည်း ဤအမှုကို ကိုင်တွယ်ရှု၍ အစအဆုံး ပါဝင်ခွင့်ရချင်နေသည် မဟုတ်ပါလား။

“ရက်ကွန်းရဲတပ်ဖွဲ့က နယ်မြတ်ခဲလုံးကို ရှာဖွေလို့ ပြီးသွားပြီ... အမှတ်တစ်... အမှတ်လေး... အမှတ်ခုနှစ်နဲ့ အမှတ်ကိုးနယ်မြေ တွေကို ရွှေမြို့ထားနိုင်ပြီ... ငါတို့ စိတ်ပူဇော်ကြတဲ့ အလယ်ရှုန်ကိုတော့... ဗရာဗိုအဖွဲ့က ဒီနေရာမှာ ဆင်းလိမ့်မယ်”

အနည်းဆုံးတော့ သူမ သိပ်နောက်မကျသေးပေ။ ဝက်စိကာမှာ

အမြိတ်မဲးပင် အစည်းအဝေးအား လက်ရှိအခြေအနေများကို ပြောကြားခြင်း၊ သီးအိုရိအသစ်ထုတ်ခြင်း၊ ထိုနောက် အမေးအဖြေလုပ်ခြင်း စသဖြင့် တူညီ သောပုစ်ဖြင့်သာ ပြုလုပ်လေ့ရှိသည်။ ဂျေးလ် အသက်ပြင်းပြင်း ရှူဗုဏ်ရင်း ရုံးခန်းတဲ့သို့ ဝင်သွားလိုက်သည်။ ဝက်စ်ကာမှာ အခန်းရှုံးတွင် ကပ်ထား သော မြေပုံတစ်ခုကို ညွှန်ပြနေနေ၏။ မြေပုံပေါ်၌ အလောင်းများ တွေ့ရှိခဲ့သည့် နေရာများကို ရောင်စုစုတွေ့များဖြင့် အမှတ်အသားပြုထားသည်။ ဂျေးလ် သူမစားဖွံ့ဖြိုး သုတေသုတ်လေး လျှောက်သွားချိန်တွင် ဝက်စ်ကာ၏ စကား သံက အနည်းငယ် တုံ့ဆိုင်းသွားသည်။ ဂျေးလ်မှာ အခြေခံလေ့ကျင့် ရေးဆင်း နေတုန်းက အတန်းချိန်နောက်ကျမှ ရောက်သွားသည့် ခံစား ချက်မျိုး ရတ်တရက် ပြန်စံးလိုက်ရ၏။

သူမ ဝင်ထိုင်လိုက်ချိန်တွင် ခရစ်စက်ဖီးက မပွင့်တာပွင့် လှမ်းပြီးပြ သည်။ ဂျေးလ်က သူ့ကို ခေါင်းတစ်ချက် ပြန်ညိုတ်ပြလိုက်ပြီး ဝက်စ်ကာထံ အာရုံစိုက်လိုက်၏။ သူမမှာ ရက်ကွန်းတပ်ဖွဲ့တွင် မည်သူနှင့်မျှ ကောင်း ကောင်းမရင်းနှီးသေးပေါ့။ သို့ရာတွင် ခရစ်စက်တော့ သူမ ရောက်လာချိန် ကတည်းကပင် ကြိုဆိုသည့် ခံစားချက်မျိုးရစေရန် အမှန်တကယ် အားထုတ် ခဲ့သည်။

“အဓိကကျတဲ့ တြေားနယ်မြေတွေပေါ်ကို တစ်ကြိမ် ပုံသန်ကြည့် ပြီးတာနဲ့ သူတို့ သတင်းပို့ပေးလိမ့်မယ်... ဒါဆို ငါတို့ ဘယ်နေရာကို အဓိကထားပြီး စစ်ဆေးသင့်လဲဆိတာ သိလာရမှာပေါ့”

“ဒါပေမဲ့... စပန်ဆာခြေကြိုးကိုရော့”

ခရစ်စက် မေးလိုက်သည်။

“အဲဒီနေရာက အဆင်းဖြစ်ပွားတဲ့နေရာတွေရဲ့ အလယ်နားလောက် မှာ ရှိနေတာ... ကျွန်ုတ်တို့သာ အဲဒီနေရာကတြေး စစ်ဆေးမယ်ဆိုရင် ရှာဖွေရေးကို ပို့ပြီးပြည့်စုံအောင် စီမံခန့်ခွဲနိုင်မှာပဲ”

“မင်း စိတ်ချုပြီးသာနေပါ... ဗရာဗုံးတပ်ဖွဲ့က ပို့မယ့်သတင်းမှာ မင်း ပြောပြောနေတဲ့နေရာကို ညွှန်ပြနေတဲ့ အချက်အလက်ပါလာခဲ့ရင် ငါတို့ အဲဒီနေရာကို စစ်ဆေးမှာပါ... အခုလောလောဆယ်တော့ အဲဒီဟာ ဦးစားပေး ရှာဖွေသင့်တဲ့နေရာလို့ စဉ်းစားနိုင်လောက်တဲ့ ဘာအကြော်းပြ ချက်မှ မမြင်သေးဘူး”

ခရစ်စက် မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

အမ်ဘရဲလားလို့ဝက်စီမံကိန်း

“ဒါပေမဲ့ ကျွန်တော်တို့မှာ အဲဒီနေရာ အမှန်တကယ် စိတ်ချရ ကြောင်း သိရတာဆိုလို့ အမ်ဘရဲ့လားကုမ္ပဏီရဲ့ အပြောတစ်ခုပဲရှိတာနေ့”

ဝက်စိတ္တ က သူ၏ သံမာပြီး ခံစားချက်မဲ့သော မျက်နှာကြီးဖြင့်
စားပွဲပေါ်သို့၊ ကိုင်းရှိ ကြည့်လိုက်သည်။

“ခရစ်... ငါတို့အားလုံးက ဒီပြုသနာရဲ့ အရင်းအမြစ်ကို ရှာချင်နေကြတာပဲ... ဒါပေမဲ့ ငါတို့ဟာ အဖွဲ့တစ်ခုအနေနဲ့ အလုပ်လုပ်မှုရမယ်... ပြီးတော့ ငါတို့စလို့ အပြီးသတ် ကောက်ချက်မဆွဲခင်မှာ အကောင်းဆုံး ကိုင်တွယ်ဖြေရင်းဖို့က ပျောက်ဆုံးနေတဲ့ ခြေလျင်တောင်တက်သမားတွေကို တွေ့တဲ့အထိ လိုက်ရှာဖို့ပဲ... ပုံရှိအဖွဲ့က စစ်ဆေးလိမ့်မယ်... ငါတို့က တော့ စာအုပ်၏အိုးအတိုင်းပဲ စီမံခန့်ခွဲမယ်”

ခရစိစ ဘဝ်မကျသော်လည်း ဘာမှထပ်မပြောတော့ပေ။ ဂျေးလိ
မှာ ဝက်စကာ၏ မိန့်ခွင့်းလေးကို အာရုံစိုက်နိုင်ရန် သူမမျက်လုံးကို အတင်း
ပြေးပြီဖွင့်ထားရသည်။

ဝက်စ်ကာဟာ လုပ်ထုံးလုပ်နည်းအတိုင်း တစ်သေမတိမ်း လုပ်နေခြင်းဖြစ်သော်လည်း အိုင်းယဉ်းစဲ ဖြစ်စေချင်သော နိုင်ငံရေးအရ လိမ္မာပါးနှင့် စွာ ကိုင်တွယ်ရန် ဆိုသည့်အပိုင်းကို ချိန်လှပပစ်ခဲ့သည်။ အိုင်းယဉ်းစဲက သူဟာ ဤကဲ့ကဲ့သို့၊ အရူးအမှုးသတ်ဖြတ်မှုများကို စုစုမ်းစစ်ဆေးရေးတွင် တာဝန်ရှိသူဖြစ်သလို ကိုင်တွယ်ဖြေရှင်းသည့်နေရာတွင်လည်း သူညွှန်တွေးချက်အတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောထားပြီး သားပင်။ ရွေးလှမှု ဝက်စ်ကာ၏ လုပ်ပုံကိုင်ပုံကို သိပ်စိတ်အနောင့်အယှက် မဖြစ်မီပေါ့။ ဝက်စ်ကာဟာ သူ့ကိုယ်သူ နိုင်ငံရေးနှင့် ရောရောထွေးထွေး မလုပ်တတ်သော လွတ်လပ်သည့် အတွေးအခေါ်သမားတစ်ယောက် ပုံဖော်မှု နေခြင်းကလွှဲလို့ပေါ့။ သူမမှားလည်း သောက်ရေးမပါသည့် ကြိုးနှစ်နှစ်များ၊ ကြိုးစီးခြေယ်လှယ်လျက်ရှိသော ဥပဒေအဖွဲ့အစည်းများကို စိတ်ကုန်၍ S.T.A.R.S. တပ်ဖွဲ့သို့၊ ဝင်ရောက်ဖြစ်ခဲ့ခြင်း မဟုတ်ပါလား။ ဝက်စ်ကာမှာ ရဲချေပြတ်ယောက် မခံချိမခံသာဖြစ်စေရန် တမင် အချိန်ဆွဲနေခြင်းဖြစ်ကြောင်း သိသာနေ၏။

အင်းလေ... နှင်သာ အသက်မွေးဝမ်းကျောင်း အလုပ်ကို
မပြောင်းလဲခဲ့ဘူးဆိုရင် ထောင်ထဲကို တန်းနေမှာပဲ ဆိုတာလည်း မေမသွားနဲ့
ပေါ့...

“ကျေးလု... နင် အခန်းထဲကို အသာလေး ဝင်လာတာ ငါ မြင် လိုက်တယ်... နင့်ရဲ့ ထက်မြေက်တဲ့ ထိုးတွင်းသိမြင်နိုင်စွမ်းနဲ့ ငါတို့ကို ရှင်းပြစ်မီးပါ၏း... နင် ဘာတွေ သိလာခဲ့ပြီလ”

ကျေးလုမှာ ဝက်စ်ကာ၏ ရူးရေသာအကြည့်ထဲတွင် တည်၌မြောက်သည့် ပုံပေါ်အောင် တတ်နိုင်သလောက် ကြိုးစားထိန်းချုပ်ထားရသည့် အရိုင် အယောင်ကို တွေ့မြင်လိုက်ရသည်။

“အသစ်ထပ်တွေ့တာ မရှိပါဘူးလို့ ပြောရမှာ ကျွန်မ စိုးရိမ်မိ တယ်... သိသာထင်ရှားတဲ့ တစ်ခုတည်းသော နမူနာကတော့ တည်နေရာ ပါပဲ”

ကျေးလုမှာ အကိုးအကားအတွက် ရျှေ့ဖိုင်တဲ့ပုံမှ မှတ်စုများကို ကပျာကယာ င့်ကြည့်လိုက်သည်။

“အာ...ဘက်ကိုနဲ့ မက်ဂါတိနှစ်ယောက်ရယ်... ပြီးတော့ ခရစ် စမစ်ရဲ့ လက်သည်းခွံအောက်ကရတဲ့ တစ်ရှူးနမူနာတွေဟာ အတိအကျ ကိုက်ညီမှုရှိနေတယ်...ဒီအချက်အလက်ကို ကျွန်မတို့ မနေ့က ရခဲ့တာ... ပြီးတော့ တတ်ယောက်သားကောင်ဖြစ်ခဲ့တဲ့ တွေ့နညာလစ်ပိတ်နောက်တောင်ခြေတောင်ပူစာတွေဆီ ခြေလျင်ခရီးတွက်ခဲ့တာ အသေအချာပဲ... အဲဒီနေရာဟာ နယ်မြေ 7-B ပဲ”

သူမကို စကားကို အရှိန်မြှင့်သည့်အနေဖြင့် ဝက်စ်ကာကို ပြန်ကြည့် လိုက်သည်။

“ကျွန်မ တွေးမိတဲ့ သို့အိုရီအရဆိုရင်တော့ ဘာသာရေးယုံကြည်မှ အစွဲအလမ်းနဲ့ဆိုင်တဲ့ အခမ်းအနားနေရာတစ်ခုဟာ တောင်တန်းပေါ်မှာ လျှို့ဝှက်တည်ရှိနေတာမျိုး ဖြစ်နိုင်တယ်... အမာခံအဖွဲ့ဝင် လေးယောက် ကနေ ဆယ့်တစ်ယောက်လောက်ရှိပြီးတော့ တို့ကိုခိုက်ဖို့ လေ့ကျင့်ထားတဲ့ အစောင့်ခွေးတွေနဲ့ သူတို့ရဲ့နယ်မြေကို ကျူးကျောင်ရောက်လာတဲ့သူတွေကို သတ်ဖြတ်နေတာ ဖြစ်နိုင်တယ်”

“ဒါက မင်းရထားသမျှ အချက်အလက်တွေကို အခြေခံပြီး ကောက်ချက်ချုပ်လိုက်တာပေါ့”

ဝက်စ်ကာက လက်ပိုက်ရင်း စောင့်နေသော်လည်း အနည်းဆုံး တော့ ဘယ်သူမှ မရယ်ကြပေါ့။ ကျေးလုက ရျှေးသို့တစ်ဆင့် တက်၍ အရေးကြီးသော အပိုင်းကို စိတ်ပါလက်ပါ ပြောလိုက်သည်။

အမ်ဘရုတေသန

“လူသားစားတာနဲ့ ကိုယ်ခန္ဓာကို ဆုတ်ဖြေသတ်ဖြတ်တာတွေဟာ ဘာသာရေးယုံကြည်မှုတစ်ခုနဲ့ဆိုင်တဲ့ အပြုအမူမျိုးဖြစ်နေတယ်... တချို့သားကောင်တွေဆီမှာ ကျွန်းနေခဲ့တဲ့ ပုပ်သိုးဆွေးမြည့်နေတဲ့ အသားစတွေကို တွေ့ရတာဟာ လူသတ်ကောင်တွေက သူတို့ အရင်က သတ်ဖြတ်ခဲ့တဲ့ အမည်မသိ သားကောင်တွေရဲ့ ခန္ဓာအစိတ်အပိုင်းတွေကို ယူလာတာကြောင့် ဖြစ်မယ်... ကိုယ်ထိလက်ရောက် ရန်ပြတ်ကိုခိုက်ခဲ့ရတဲ့ သီးခြားလူလေး ယောက်ဆီကနဲ့ တံတွေးနဲ့ တစ်သွေးနဲ့နမူနာတွေကို ကျွန်းမတို့ ရထားတယ်... မျက်မြင်သက်သော အစီရင်ခံစာတွေကိုလည်း လူဆယ်ယောက် ဆယ့်တစ်ယောက်လောက်ဆီက ကောက်ယူတားတယ်... တိရှိဘွားကိုက် သတ်ခံရတဲ့ လူတွေအားလုံး ဒါမှမဟုတ် တိုက်ခိုက်ခံရတဲ့ နေရာအားလုံးဟာ တူညီတဲ့ပတ်ဝန်းကျင်မှာ ဖြစ်ပွားတာပဲ... ဒါကြောင့် တိုက်ခိုက်တဲ့အရာတွေ ဟာ သတ်မှတ်ထားတဲ့နေရာလိုမျိုး အပိုင်းအဝန်းတစ်ခုမှာ လူညွှန်လည်သွား လာနေကြတာဖြစ်မယ်လို့ ယူဆနိုင်ပါတယ်... တံတွေးသလွန်စတွေ အရ ဆိုရင် တိုက်ခိုက်တဲ့အရာဟာ ခွေးလိုမျိုးအစွယ်ရှိပုံရတယ်... သဘောမတူကြတာ တချို့လည်း ရှိနေသေးပေမယပေါ့...”

သူမက အသံကို တဖြည်းဖြည်း တိုးလိုက်ရင်း စကားကို အပြီး သတ်လိုက်သည်။ ဝက်စကာ၏ မျက်နှာမှာ မည်သည့်ခံစားချက်ကိုမျှ မဖော်ပြပေ။ သို့သော် သူက ဖြည်းညွှန်းစွာ ခေါင်းညီတ်ပြလိုက်သည်။

“မဆိုးပါဘူး... ကောက်ချက်ချတာ မဆိုးပါဘူး... မှားနေတာပဲ မဟုတ်လား”

ရေးလိုက်သတ်မှတ်ပြုသည်။ သူမ၏ ကိုယ်ပိုင်သီတို့ ပစ်ပယ်ခံ ရခြင်းကို မူန်းတီးသော်လည်း ရှိသားစွာ ပြောရလျှင် ဒါဟာလည်း အလုပ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ သူမတို့အလုပ်တွင် အားပေးတိုက်တွန်း မှုအခံရခုံးမှာ ရှင်းလင်းတိကျြိုး ယုဇ္ဇာရှိစွာ စဉ်းစားတွေးခေါ်ရန် ဆိုသည့် အပိုင်းပင်။ S.T.A.R.S. တပ်ဖွဲ့မှာ သူတပ်ဖွဲ့ဝင်များကို တစ်ယူသန် အစွဲအလမ်း မကြီးစေရန် လေ့ကျင့်ပေးထားသည်။

သူမက မှတ်စုံများကို တစ်ချက် ပြန်ငံ့ကြည့်လိုက်သည်။

“ဒါဟာ လုံးဝယုံကြည်နိုင်စရာမရှိပေမဲ့ ဒီအပ်စု လူပုံရှားနေတဲ့နေရာ က အများကြီး ပိုကျယ်ပြန့်လာတယ်... လူသတ်မှုတွေ စတင်ဖြစ်လာပြီး သိပ်မကြာလိုက်ခင်မှာပဲ နယ်မြေအနီးကို ကပ်လာတယ်... ရက်ကွန်းရတပ်ဖွဲ့

ဟာ အချိန်မတိုင်ခင်ကတည်းက ဒီလက္ခဏာတွေကို တွေ့ထားခဲ့တာ... ဒီလိမ့်ဗျိုးအပြုအမှတ်ချို့ မြင့်တက်လာနေသလို... အလောင်းကို ခွဲစိတ်စစ်ဆေးချက်တွေအရလည်း ရက်စက်ကြမ်းကြော်မှုအဆင့်က စည်းလွတ်ဝါးလွတ် ပြစ်မှုကျူးလွန်သူတွေကို ညွှန်ပြနေတယ်... ပြီးတော့ သူတို့က တစ်ကိုယ်တော် ကျူးလွန်ကြလဲရှိတယ်”

အယ်လ်အာဖွဲ့၏ ယာဉ်ပိုင်းဆိုင်ရာ ကျမ်းကျင်သူဖြစ်သည့် ဂျိုးဆက်ဖရော့စ်က အခန်းနောက်ဘက်ကနေ ရုတ်တရက် ဝင်ပြောလိုက်သည်။

“သတင်းတွေကလည်း တိရှိနှာန်တွေရဲ့ တိုက်ခိုက်မှုလို့ ယူဆနေကြတာပဲ... သူတို့ပိုင်နက်ကို ကာကွယ်ဖို့ တိုက်ခိုက်တယ်ဆိုတဲ့အချက်ကို... ထပ်ဖြည့်ရမှာပေါ့...”

ဝက်စ်ကာက ဘောပင်ကို ကောက်ယူလိုက်ကာ သူ့စားပွဲသေးရှိပြောက်သွေ့အောင် ပုတ်သုတ်ထားသော သင်ပုန်းဆီသို့ လျှောက်သွားရင်းပြောလိုက်သည်။

“ငါ သဘောတူတယ်”

သူက သင်ပုန်းပေါ်တွင် ‘ပိုင်နက်ကာကွယ်ခြင်း’ ဟု ရေးလိုက်ပြီး ရေးလိုက်သို့ ပြန်လှည့်ကြည့်လိုက်သည်။

“နောက်ထပ် ပြောစရာရှိသေးလား”

ရေးလိုက ခေါ်းခါပြုလိုက်သည်။ သူမလည်း တစ်စုံတစ်ရာပါဝင် အကြံပြုလိုက်ရသောကြောင့် ကျေနှစ်မှုကို ခံစားလိုက်ရသည်။ သူမမှာ အကြမ်းဖက်အဖွဲ့၏ သဘောသဘာဝကို ချုပ်းကပ်နိုင်ခဲ့ကြောင်း သိနေသည်။ ဒါဟာလည်း သူမစဉ်းစားနိုင်သမျှ အကုန်ပင်။ ရဲများမှာလည်း သူမထက်ပိုကောင်းသောကောက်ချက်ပျိုး မစဉ်းစားနိုင်ကြတော့တာ အသေအချာပင်။

ဝက်စ်ကာ၏အာရုံက ဤတိုက်ခိုက်မှုများမှာ အကြမ်းဖက်ဝါဒ၏ စရိက်အသစ်ဖြစ်နိုင်ပြီး မကြေခင်မှာ သူတို့၏ တောင်းဆိုချက်များကို ထုတ်ပြန်လာနိုင်ကြောင်း တင်ပြသော ဘရက်ဒ်ဗုံးကာထံသို့ ရောက်သွားသည်။ ဝက်စ်ကာက သင်ပုန်းပေါ်တွင် ‘အကြမ်းဖက်ဝါဒ’ ဟု ချေရေးလိုက်သော်လည်း ဤစိတ်ကူးကို သိပ်စိတ်ဝင်စားပံ့မရပေ။ အခြားသူများမှာ အသံတိတ်နေသည်။ ဘရက်ဒ်မှာ သူနားကြပ်ဆီသို့ အမြန်ပြန်သွားပြီး ဗရာဖိအဖွဲ့၏ အခြေအနေကို စစ်ဆေးနေသည်။

အမ်ဘရဲလားလျှို့ချက်စီမံကိန်း

ဂျိုးဆက်နှင့် ဘယ်ရိုတို့နှစ်ဦးမှာလည်း ထင်မြင်ချက် မပေးကြတော့ပေ။ သတ်ဖြတ်မှုများအပေါ် ခရစ်စ်၏ ထင်မြင်ယူဆချက်က ရေပန်းစားနေလေပြီ။

တပ်အပ်မှုချ မပြောနိုင်သော်လည်း တိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် အဖွဲ့အစည်းတစ်ခုရှိနေပြောင်းနှင့် ပြည်ပမှ ထိန်းချုပ်မှုလည်း တစ်နည်းနည်းနှင့် ပါဝင်ပတ်သက်နေပုံရပြောင်း သူ ယုံကြည်နေမိသည်။

ဝက်စိကာက တဗြားတင်ပြစရာ အချက်အလက်အသစ်ရှိသေးလား (ရျေးလ် ကြားမိလိုက်တာ အလေးထားလောက်စရာ အချက်အလက်ဆိုပဲ) ဟု မေးသည်ကို ခရစ်စ် ခေါင်းခါပြုလိုက်သည်။ ခရစ်စ်မှာ စိတ်ဓာတ်ကျနေသော ပုံပေါက်နေသည်။

ဝက်စိကာက ဘောပင်အနက်ကို အဖွဲ့ပြန်ဖုံးလိုက်ပြီး သူ့စားပွဲခုံ အစွမ်းတွင် ထိုင်ကာ သင်ပုန်းပေါ်မှ ကျယ်ပြန်စွာ ကျန်ရှိနေသော ကွက်လပ်ကို လေးလေးနက်နက် စူးစိုက်ကြည့်လိုက်သည်။

“ဒါဟာ အစပဲ”

သူက ပြောသည်။

“မင်းတို့အားလုံးဟာ ရဲနဲ့ သေမှုသေခင်းစုစုမဲ့ရေး အရာရှိတွေရဲ့ အစီရင်ခံစာတွေကို ဖတ်ပြီးကြပြီခိုတာ ငါသိတယ်...ပြီးတော့ မျက်မြင်သက်သေတွေ ပြောတာကိုလည်း နားထောင်ပြီးကြပြီ”

“ဗစ်ကာ ရှိပါတယ်... ဒါပဲ”

အခန်းနောက်ဘက်မှ ဘရက်ဒ်၏ စကားပြောခွက်သို့ တိုးညွှန်းစွာ ပြောသံက ဝက်စိကာစာတွေကို ကြားဖြတ်လိုက်သည်။ ကပ္ပတိန်က သူ့လေသံကို နှစ်လိုက်ပြီး ဆက်ပြောသည်။

“အခု အနေအထားက... ငါတို့ ဘာတွေနဲ့ ရင်ဆိုင်နေရတယ် ဆိုတာ မသိသေးသူ့ဖြစ်နေတယ်... ရက်ကွန်းရဲတပ်ဖွဲ့အနေနဲ့ ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ အားလုံးက စိုးရိမ်နေကြမှန်းလည်း ငါ သဘောပါက်တယ်... ဒါပေမဲ့ အခုချိန်မှာ ငါတို့တွေ တက်တက်ကြွေ့နဲ့ အမှုကို တရားဝင် တာဝန်ယူကြရတော့မယ်... ငါ...”

“ဘာလဲ”

ဘရက်ဒ်အသံက ကျယ်လာသည်။ အခြားသူများလိုပင် ရျေးလည်း အခန်းနောက်ဘက်သို့ လှည့်ကြည့်လိုက်မိသည်။ ဘရက်ဒ်ဟာ

စိတ်လှပ်ရှားစွာဖြင့် မတ်တတ်ရပ်နေဖြီး လက်တစ်ဖက်က သူ့နားကြပ်၏
နားချက်ကို ဖိတ္ထားသည်။

“ဗရာဗိုအဖွဲ့... သတင်းပို့ပါ... ထပ်ပြောမယ်... ဗရာဗိုအဖွဲ့...
သတင်းပို့ပါ...”

ဝက်စ်ကာ ထာပ်လိုက်သည်။

“ဗစ်ကာ...စကားပြောစက်ကို ဖွင့်လိုက်”

ဘရက်ဒ်က သူ့စကားပြောစက်ခလုတ်ကို ထူပြီး ဖွင့်လိုက်သည်။
စက်မှာ မီးလုံးလာပြီး ချို့ချိုးဆွဲတွေ့ လေလှိုင်း အနောင့်အယျက်သံများက
အခန်းကို ဖုံးလွှာမ်းသွားသည်။ ဂျေးလ်မှာ ရှုပ်တွေးနေသည့် လေလှိုင်းသံများ
ကြားမှ လူသံကို ကြားနိုင်ရန် အားဖိုက်နားထောင်နေမိသည်။ သို့သော်
စိတ်မောစရာ စက္ကန်တော်တော်ကြာသည်အထိ ဘာမှမကြားရပေ။

ထိုနောက်တွင်...

“....ခင်ဗျား ကြားရရဲ့လား၊ စက်ချွဲတ်ယွင်းသွားတယ်...
ကျွန်ုတော်တို့ လုပ်ဖို့သွား...”

အသံမှာ ကျယ်လောင်စွာ ထွက်ပေါ်လာသော လှိုင်းအနောင့်
အယျက်သံများကြားတွင် ပျောက်ကွယ်သွားသည်။ ထိုအသံမှာ ဗရာဗိုအဖွဲ့
ခေါင်းဆောင် အင်ရိုကိုမာရီနို၏ အသံနှင့်တူလှသည်။ ဂျေးလ်မှာ အောက်
နှုတ်ခမ်းကိုကိုယ်လျက် ခရစ်နှင့် စိုးရိမ်ပုပန်သော အကြည့်ချင်း ဖလှယ်လိုက်
သည်။

အင်ရိုကိုမှာ ဗျာများနေသောပုံပေါ်သည်။ သူတို့အားလုံးမှာ နောက်
ထပ်ခဏလောက် နားစွဲနှင့်ထောင်နေကြသေးသော်လည်း လေလှိုင်းသံ တရှုံ့
မှ အပ် ဘာမှမကြားကြုရတော့ပေ။

“တည်နေရာကာကာ”

ဝက်စ်ကာက အသံပြေတ်ပြတ်နှင့် မေးလိုက်သည်။

ဘရက်ဒ်၏ မျက်နှာက သွေးဆုတ်ဖြူဖျော့နေသည်။

“သူတို့ အဲဒီမှာ... အာ... နယ်မြေနှင့်ဆယ့်နှင့်... နယ်မြေ(ဟု)
ရဲ့ အစွန်နားမှာ... ကျွန်ုတော် လိုင်းဖမ်းလို့ မရတာ... အသံလွှင့်စက်လိုင်း
ပိတ်သွားတယ်...”

ဂျေးလ်မှာ ကြောက်သေသေသွားသည်။ အခြားသူများမှာလည်း
ထိုသို့ ခံစားနေရသည်ကို သူတို့၏မျက်နှာပေါ်တွင် ရောင်ပြန်ဟပ်သလို

အမ်ဘရဲ့လားလျှို့ခြက်စီမံကိန်း

မြင်နေရသည်။ ရဟတ်ယာဉ်၏ အသံလွှင့်စက်မှာ မည်သို့သော ကိစ္စမျိုးပင်ဖြစ်စေ အလုပ်လုပ်နိုင်ရန် ဒီဇိုင်းဆွဲထားခြင်းဖြစ်သည်။ စက်ကို ပိတ်ကျသွားအောင်လုပ်ဖို့ တစ်ခုတည်းသောနည်းလမ်းမှာ စနစ်တစ်ခုလုံး ပိတ်ဆိုခဲ့ခြင်း သို့မဟုတ် အပြင်းအထန် ထိခိုက်ပျက်စီမှုဖြစ်ခြင်း စသော ကြီးကြီးမားမား တစ်စုံတစ်ရာ ဖြစ်ပျက်မှုသာ ပိတ်သွားနိုင်သည်။

ပျက်ကျခြင်းကူးသို့ တစ်ခုခုဖြစ်မှုပေါ့။

ခရစ်စုံမှာ မြေပုံပုံညွှန်းများကို သိရှိလိုက်ခြင်းနှင့်အတူ သူ့အစာအိမ်ဆုပ်နယ်ခံလိုက်ရသလို ခံစားလိုက်ရ၏။

စပန်ဆာခြီးကြီး...။

မာရီနိုဟာ စက်ချွတ်ပွင့်းမှုအကြောင်း တစ်စုံတစ်ခု ပြောသွားခဲ့သည်။ ဒါဟာ တိုက်ဆိုင်မှုတစ်ခု ဖြစ်နိုင်သော်လည်း ခံစားချက်သိပ်မကောင်းလှပေါ့။ ဗရာဗိုအဖွဲ့မှာ သေးအန္တရာယ်ရှိနေပေပြီ။ တည်နေရာက အမ်ဘရဲ့လား စံအိမ်တော်ဟောင်းကြီး၏ ထိပ်တည့်တည့်နီးပါးလောက်တွင် ရှိနေသည်။

ဤအတွေးများမှာ စက်နိုင်းလောက်အချိန်လေးတွင် သူ့ခေါင်းထဲ၌ ပလုံစီနေခြင်းဖြစ်သည်။ ထို့နောက်တွင် သူဟာ ထရပ်လိုက်ပြီး ထွက်ခွာရန် အသင့်ဖြစ်သွားသည်။ ဘာတွေပဲဖြစ်နေဖြစ်နေ S.T.A.R.S. တပ်ဖွဲ့ဟာ ကိုယ့်တပ်ဖွဲ့ဝင်တွေကို ဂရုစိုက်ရမည်။

ဝက်စ်ကာမှာ လှပ်ရှားပြီးနှင့်နေပေပြီ။ သူ့သော့တဲ့ဆီသို့ လက်လှမ်းကာ သေနတ်ထားသည့်အခန်းဆီသို့ ဦးတည်သွားရင်း အဖွဲ့ကိုလည်း အမိန့်ပေးနေသည်။

“ရှိုးဆက်... ဘုတ်အဖွဲ့ဆီကို သွားပြီး သူတို့သဘောတူအောင် ကြီးစားလိုက်... ဗစ်ကာ... ရဟတ်ယာဉ်ကို စက်နှီးပြီး ထွက်ခွာခွင့်တောင်းထား... ငါတို့အားလုံး ငါးမိန်အတွင်း ထွက်ခွာဖို့ အသင့်ဖြစ်နေတာ မြင်ချင်တယ်...”

ကွဲတိန်က မီးခံတံ့ခါးကို ဖွင့်လိုက်ချိန်တွင် ဘရက်ဒ်က နားကြပ်ကို ရှိုးဆက်ထံသို့ ကမ်းပေးလိုက်ပြီး အခန်းအပြင်သို့ အမြန်ထွက်သွား၏။ အားဖြည့်သွွှေ့တံ့ခါးက လွှာယမ်းကာ ပွဲ့ဗွဲ့သွားပြီး ခဲယမ်းမီးကျောက်သောွှေ့များ၊ အပေါ်ဘက်တွင် ရှိုင်ဖယ်သေနတ်များ၊ လက်ကိုင်သေနတ်များ တင်ထားသောစင်နှင့်လက်နက်တိုက် ထွက်ပေါ်လာသည်။ ဝက်စ်ကာက ကျွန်

သောလူများဘက်သို့၊ လှည့်ကြည့်လိုက်သည်။

“ဘယ်ရိန္ဒာခရစ် မင်းတို့နှစ်ယောက်က လက်နက်တွေကို ရဟတ်ယာဉ်ပေါ်ကို လုပြီးစိတ်ချေရအောင် သေသေချာချာတင်ကြ... ရျေးလ်နှင်ကတော့ ကျဉ်ကာအကျိန်၊ ကျောပိုးအိတ်တွေကို ယူခဲ့ပြီးတော့ ငါတို့ကို ခေါင်မိုးပေါ်မှာ လာတွေ...”

သူက သေ့တွေထဲမှ သေ့တစ်ချောင်းကို ဖြတ်ယူပြီး သူမထံသို့ ပစ်ပေးသည်။

“ငါ အိုင်းယွန်းစ်ဆိုကို ဖုန်းခေါ်ပြီး ငါတို့အတွက် အရုံအစီအစဉ်နဲ့ အရေးပေါ် ဆေးဘက်ကျွမ်းကျင်သူတွေကို လမ်းပိတ်ထားတဲ့ နေရာနားမှာ အသင့်ချထားပေးဖို့ ပြောရည်းမယ်”

ဝက်စ်ကာမှာ ပြောလို့ အပြီးတွင် သိသိသာသာ သက်ပြင်းမှတ်ထဲတ်လိုက်သည်။

“ငါးမိန္ဒာ ဒါမှုမဟုတ် ငါးမိန္ဒာထက် လျော့ရင် လျော့ပါစေ... ကိုယ့်လူတို့... သွားကြဖို့”

ရျေးလ် လော်ကာခန်းဆိုသို့ ထွက်သွားစဉ် ဘယ်ရှိက ခရစ်ကို ခေါင်းညီတ်ပြပြီး သေနတ်ပိုရှိအောက်ဘက်က ပခုံးထမ်းအိတ်အလွတ်တစ်လုံးကို ခွဲယူလိုက်သည်။

ခရစ်စ်လည်း ဒုတိယအိတ်တလုံးကို အမြန်ဆွဲယူကာ လက်နက်ကြီး ကျဉ်ခန်းသေတွားများ၊ ယမ်းတောင့်များ၊ ကျဉ်ကပ်များကို စတင်ထည့်သွင်းလိုက်သည်။ ဘယ်ရှိမှာ လက်နက်များကို သတိကြီးစွာဖြင့် ကိုင်တွယ်ရင်း တစ်ခုချင်းစိတ် စစ်ဆေးနေသည်။ သူတို့၏ နောက်ဘက်တွင် ဂျိုးဆက်မှာ ဗရာပိုအဖွဲ့ထဲသို့ ထပ်မံ၍ ကြိုးစားဆက်သွယ်ကြည့်နေသော လည်း အကြောင်းမထူးပေ။

ခရစ်စ်မှာ ဗရာပိုတပ်ဖွဲ့ထဲမှ နောက်ဆုံးသတ်းပိုခဲ့သည့် တည်နေရာမှာ စပန်ဆာခြီးကြီး၏ အနီးမှ ဖြစ်နေခြင်းကို ထပ်တွေးမိပြန်သည်။ ဆက်စပ်မှရှိနေသလား... ရှိနေတယ်ဆိုရင် ဘယ်လိုဖြစ်ပြီးတော့လဲ။

ဘီလီဟာ အမ်ဘရဲအတွက် အလုပ်လုပ်ခဲ့သည်။ အမ်ဘရဲလားဟာ ဒီခြီးကြီးကို ပိုင်ဆိုင်သည်။

“ရဲချုပ်လား... ကျွန်တော် ဝက်စ်ကာပါ ကျွန်တော်တို့ ဗရာပိုအဖွဲ့နဲ့ အဆက်အသွယ်ပြတ်သွားပြီ... ကျွန်တော် ကျွန်တော်အဖွဲ့နဲ့ ဝင်ကြတော့

အမ်ဘရဲလားလျှို့ခြက်စီမံကိန်း

မလို့”

ခရစ်စုံမှာ ရုတ်တရှက် အယ်ဒရီနယ်လင်းများ ထုတွေလာသလို ခံစားလိုက်ရပြီး ပို၍ သွက်သွက်လက်လက် လုပ်လိုက်သည်။ စတ္တန်တိုင်းမှာ သူ့သူငယ်ချင်းများ သူ့အဖွဲ့သားများ၏ သေရေးရှင်ရေး ဖြစ်နေကြောင်း သဘောပေါက်နေသည်။

ရဟတ်ယာဉ် ပြင်းထန်စွာ ပျက်ကျမှုဆိတာ ဖြစ်နိုင်ခြေမရှိလှပေ။ ဗရာဗုံအဖွဲ့မှာ အနိမ့်ပုံသန်းသွားခြင်းဖြစ်သလို ဖောရက်စ်ဟာလည်း ပိုင်းလေ့ကောင်းတစ်ဦး ဖြစ်သည်။ ဒါပေမဲ့ သူတို့ရဟတ်ယာဉ်ပျက်ကျပြီးနောက် မည်သို့ဖြစ်ပျက်လေသနည်း။

ဝက်စကာမှာ ဖုန်းဖွဲ့ အိုင်းယွန်းဆီသို့၊ အကြောင်းစုံကို မြန်မြန် ဆန်ဆန် သတင်းပို့ပြီးနောက် ဖုန်းချလိုက်ကာ သူတို့ဆီသို့ ပြန်လျှောက်လာသည်။

“ငါတို့ရဲ့ ရဟတ်ယာဉ် အသင့်ဖြစ်၊ မဖြစ် သေချာအောင် သွားစစ်လိုက်ဦးမယ်... ဂျီးဆက်... နောက်ထပ်တစ်မိန့်လောက် ထပ်စောင့်ကြည့်ပြီးရင် စကားပြောစက်ကို ရှေ့ဘက်ကောင်တာက ကောင်လေးတွေဆီလွှဲပေးလိုက်... ပြီးရင် မင်း ဒီနှစ်ယောက် ပစ္စည်းတွေ သယ်တဲ့နေရာမှာ ဝင်ကျည်းပေးလိုက်ပေါ့... ငါတို့ ခေါင်မိုးပေါ်မှာ တွေကြမယ်”

ဝက်စကာက သူတို့ကို ခေါင်းတစ်ချက် ညိတ်ပြီး အမြန်ပြန်ထွက်သွားသည်။ သူ့ခြေသံက ခန်းမထဲတွင် ကျယ်လောင်စွာ ရှိက်ခတ်နေသည်။

“သူက တော်သားပဲ”

ဘယ်ရိုက တိုးတိုးလေးပြောလိုက်သည်။ ခရစ်စုံလည်း သဘောတူမိ၏။ သူတို့၏ ကုပ္ပါဏ်အသစ်မှာ အလွယ်တကူ စိတ်မလှပ်ရှားတတ်မှန်းကို ပြင်လိုက်ရသည့်အတွက် စိတ်လည်းအေးသွားမိသည်။ ခရစ်စုံမှာ ပုဂ္ဂိုလ်ရေးအရ ဤအမျိုးသားအပေါ် မည်သို့ခံစားရသည်ကို မသေချာသေးပေ။

သို့သော် ဝက်စကာမှာ မိနစ်ပိုင်းအတွင်း သူ၏စွမ်းဆောင်ရည်ကို ထင်ထင်ရှားရှား ပြသသွားခြင်းကို သူ လေးစားရပေမည်။

“လုပ်စမ်းပါ... ဗရာဗုံ... မင်းတို့ ကြားရရဲ့လား... ထပ်ပြောမယ်...”

ဂျီးဆက်မှာ စိတ်ရည်လက်ရည်ပင် အဆက်အသွယ်ရဖို့ ကြိုးစားနေ၏။ သူ့အသံမှာ ပူပင်သောကဖွင့် ပြည့်နေသည်။ သူ၏ စကားသံက

အခန်းထဲတွင် ဆူညံနေသာ လိုင်းအန္တာရှင်အယျက်သံများထဲတွင် ပျောက် ကွယ်သွားသည်။

ဝက်စ်ကာမှာ လူသူကင်းမဲ့နေသာ ခန်းမထဲတွင် ခြေလျမ်းကျကျ ဖြင့် လျောက်လာပြီး ဒုတိယထပ်မှ ဟောင်းနှမ်းစုတ်ပြတ်နေသည့် အောင် ခန်းနှစ်ခန်းကို ပြတ်ကျက်စဉ် ဆိုဒါစက်အနီးတွင် ရုပ်လျက်စကား ပြောနေကြသော ယူနိုင်ခေါင်းဝတ်လူနှစ်ဦးထံသို့ ဆတ်ခနဲ့ ခေါင်းညိတ်ပြ လိုက်သည်။

အပြင်ဘက်သို့ ထွက်သည့်တံ့ခါးမှာ ပွင့်နေပြီး အေးမြေသာ လေညှင်းနဲ့လေးက အဆောက်အအုံအတွင်းဘက်ရှိ ပူဗျိုက်စိတ်းနေသည့် လေထဲသို့ ဖြတ်သန်းတိုက်ခတ်လာသည်။ အပြင်ဘက်တွင် နေအလင်း ရောင် ရှိနေသေးသော်လည်း မကြာခင်မှာပဲ နေဝါယာတော့မည်။

ဝက်စ်ကာမှာ ဖြစ်နိုင်ခြေကို ကြိုတင်တွက်ဆမ်ပြီးဖြစ်သော်လည်း ကိစ္စများ ရှုပ်ထွေးမသွားဖို့ မျှော်လင့်မိသည်။

သူ လက်ဝဲဘက်သို့ကျွေပြီး ရဟတ်ယာဉ်ကွင်းဆီသို့ ရောက်သည့် ကျွေကောက်သော စကြံးလမ်းအတိုင်း လျောက်သွားလိုက်သည်။ စိတ်ထဲ ကလည်း တရင်းချလာသဖြင့် သူ့ပုံစံက ငေးတိငေးမောဖြစ်နေ၏။

...လုပ်ငန်းစဉ်စတင်တာ... လက်နက်တွေ... ပစ္စည်းကိရိယာ တ်နဲ့ဆာပလာတွေ... သတင်းပို့တာ...

အရာအားလုံးမှာ အမိန့်အတိုင်းဖြစ်ကြောင်း သူ သိနှင့်ပြီးလေပြီ။ သို့ပေမဲ့ ဘာပဲဖြစ်ဖြစ် ထပ်သွားရှုံးမည်။ တရဲ့တရော် ဖြစ်ခွင့်မပေးနိုင်တော့ ပေ။ တာဝန်ယူမှုမှာ သူလျောက်ရမည့်လမ်းအတွက် ပထမဆုံး ခြေလျမ်းဖြစ် သည်။ သူဟာ သူ့ကိုယ်သူ အနုစိတ်တိကျသော ဖြစ်နိုင်ခြေဟူသွေးကို တွက်ဆျုံ အကြောင်းရှင်းများကို စွဲစွဲစပ်စပ် ချင့်ချိန်ပြီးမှ အကောင်းဆုံး နည်းလမ်းကို ရွေးချယ်တတ်သော လူတစ်ယောက်အဖြစ် တွေးရခြင်းကို နှစ်သက်သည်။ ထိန်းချုပ်နိုင်စွမ်းမှာ ထူးချွန်သော ခေါင်းဆောင်တစ်ဦးဖြစ်ရန် လိုအပ်သည့်အရည်အချင်းပင် မဟုတ်ပါလား။

ဒါပေမဲ့ ဒီအမူဗုံပိုပိုတ်ဖို့က...။

သူဟာ ဒီထက်ပိုပြီး ရည်ရှည်ဝေးဝေး လျောက်မစဉ်းစားမိခင် အတွေးကို ရပ်ပစ်လိုက်သည်။ ဘယ်လိုအဆုံးသတ်ရမယ်ဆိုတာ သူသိနေပြီး သား။ ပြီးတော့ အချိန်လည်း အလုံအလောက် ရှိနေဆဲပင်။ ယခု သူ

အမ်ဘရဲလားလျှို့၍ကိစိမိကိန်း

အာရုံစိုက်ရမည့်အရာမှာ ဗရာဗိုအဖွဲ့ကို ပြန်ရှာတွေ့နိုင်ဖို့ဖြစ်သည်။ ဝက်စိကာမှာ ခန်းမအဆုံးရှိ တံခါးကိုဖွင့်လိုက်ပြီး တောက်ပသာ ဉာနေခင်းနေရောင်ခြည်ကျရောက်နေသည့် အပြင်ဘက်သို့ လုမ်းထွက်လိုက်သည်။

ရဟတ်ယာဉ်၏ ကျယ်လောင်သောက်သံနှင့် စက်ဆီဒုံးတို့က သူအာရုံထဲသို့ ဝင်ရောက်လာသည်။ ခေါင်မိုးပေါ်ရှိ သေးငယ်သော ရဟတ်ယာဉ်ဆင်းသက်ကွင်းလေးမှာ အဆောက်အအုံအတွင်းပိုင်းထက် ပိုမိုအေးမြှုပ် နေသည်။ ဟောင်းနှစ်းလှပြီဖြစ်သော ရေစင်ကြီး၏အရိပ်က ရဟတ်ယာဉ်ကွင်းလေးပေါ်ကို တစ်စိတ်တစ်ပိုင်း လွမ်းနိုးထားသည်။ ကွင်းပေါ်တွင် အယ်လ်အဖွဲ့၏ သေနှစ်ဆေးသားမီးနှီးရောင် ရဟတ်ယာဉ်ကြီးသာ ရှိနေသည်။

ဝက်စိကာမှာ ပထမဆုံးအကြိမ်အဖြစ် ဗရာဗိုအဖွဲ့မှာ မည့်သည့်ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့လေသနည်း ဆိုသည်ကို သိချင်လာမိသည်။

သူ မနေ့ကပဲ ဂျီးဆက်နှင့် လူသစ်တို့ကို ငြက်(ရဟတ်ယာဉ်)နှစ်ကောင်စလုံးအား စစ်ဆေးခိုင်းခဲ့ရာတွင် အားလုံးကောင်းမွန်ပြီး စနစ်အားလုံးအလုပ်လုပ်နေသည်။

ဝက်စိကာမှာ ရဟတ်ယာဉ်ဆီသို့ လျှောက်လာရင်း ခေါင်းထဲတွင် ခုတ်မောင်းနေသော အတွေးများကို ဖယ်ထုတ်ပစ်လိုက်သည်။

သူအရိပ်မှာ ကွန်ကရစ်ကြမ်းပြင်ပေါ်တွင် ရှည်လျားစွာကျေနေ၏။

ဘာကြောင့်ဖြစ်တာလဲဆိုတာ အရေးမပါတော့။ နောက်ထပ်ဘယ်လိုကိစ္စတွေ ထပ်ဖြစ်လားမလဲဆိုတာပဲ အရေးကြီးသည်။ မျှော်လင့်ထားတဲ့အတိုင်းပဲဖြစ်ဖြစ်၊ မမျှော်လင့်ထားတာတွေပဲဖြစ်ဖြစ် အရာရာတိုင်းအတွက် ကြိုတင်ပြင်ဆင်ထားရမည်ဆိုသည်မှာ S.T.A.R.S. တပ်ဖွဲ့၏ အခြေဆောင်ပုဒ်ပင်တည်း။

ဘာကိုမှ မျှော်လင့်မထားဘူး။ ဒါကတော့ အဲလ်ဘတ်ဝက်စိကာ၏ ကိုယ်ပိုင်ဆောင်ပုဒ်ဖြစ်သည်။ နားဝင်ချိုစရာ သိပ်မကောင်းလှသော်လည်း အလွန်အလွန်ဆိုသည်ထက်ကို ပို၍အသုံးဝင်လှသည်။ ဤခံယူချက်ကြောင့်ဘယ်အရာကမှ သူကို အုံအားသင့်အောင် မလုပ်နိုင်တော့သလောက်ပင်။

ဝက်စိကာက ဖွင့်ထားသော ပိုင်းလော့တံခါးဆီသို့ လုမ်းတက်လိုက်သောအခါ အသေအချာကို အစိမ်းရောင်သန်းနေသော မျက်နှာနှင့် ဗိုလ်ကာက တုန်တုန်ယင်ယင်ဖြင့် လက်မထောင်ပြသည်ကို မြင်လိုက်ရသည်။

ဝက်စကာမှာ ချက်ချင်းပင် သူ့ကို နောက်ခန်းသို့ ပို့ရန် ဆုံးဖြတ်လိုက်သည်။ ခရစ်စုံမှာလည်း ပုံသဏ္ဌာန်လိုင်စင်ရှိတာပဲ။ ၌းတော့ ဗစ်ကာမှာ အလွန်သူရဲ ဘောကြားသူအဖြစ် နာမည်ကျော်နေသည်။ နောက်ဆုံးတစ်ချက်က သူ ဟာ ဘေးအစွမ်းရာယ်နှင့် ကြံရခြင်းဆိုလျှင် အဖွဲ့ဖော်များက ပြန်စောင့်ရှောက်ပေး နေရမည့် လူစားမျိုးဖြစ်နေခြင်းပင်။

ထို့နောက်တွင် ပျောက်ဆုံးနေသော ဗရာဗိုအဖွဲ့အကြောင်း တွေ့မိ သောအခါ သူ၊ ဆုံးဖြတ်ချက်ကို ပြန်ပြင်လိုက်၏။ ဒါဟာ ကယ်ဆယ်ရေး မစ်ရှုင်ဖြစ်သည်။ ဗစ်ကာတစ်ယောက် အဆိုးဆုံးဖြစ်နိုင်တာဆိုလို့ ရဟတ်ယာဉ် ဆိုးဆိုးဝါးဝါး ပျက်ကျော့လျှင် သူ့ကိုယ်သူ လွင်စဉ်သွားအောင် လုပ်မိမှာကိုပဲ ဖြစ်သည်။ အဲဒါမျိုးကိုတော့ ဝက်စကာ လက်ခံပေးနိုင်ပါသည်။

သူက ရဟတ်ယာဉ်ဘေးတံ့တိုးကို ဆွဲဖွင့်ကာ င့်ဝင်၌ီး နံရုံများ အနီးတွင် စီတန်းချထားသည့် ပစ္စည်းကိုရယာတန်ဆာပလာများကို အမြန် စစ်ဆေးလိုက်သည်။ အရေးပေါ် အချက်ပြီးကျည်းများ... ရိက္ခာဘူးများ... ထို့နောက် ခုံတန်းလျားနောက်ဘက်မှ ပစ္စည်းထည့်သော အချိုင့်ခွက်ရာ ပလွှာနှင့် သေတ္တာကြီး၏ အဖွဲ့ကို ဖောက်ခနဲ့ မြည်အောင် ဆွဲဖွင့်လိုက်၌ီး အတွင်းမှ ဆေးဝါးအထောက်အကူပစ္စည်းများအား လုန်လှောကြည့်လိုက်ရင်း ခေါင်းညီတို့ဖောက်ဆွဲ၌ီး ပြင်ဆင်သည့်မှာ အားလုံးအဆင် သင့်ဖြစ်နေပေ၌ီး။

အိုင်းယွန်းစိတစ်ယောက် ယခုချိန် ဖြစ်ပျက်နေမည့်ပုံစံကို တွေ့မိ သောအခါ ဝက်စကာမှာ ရုတ်တရက် ပြီးဖြီးဖြီးဖြစ်သွားသည်။

နောက်ကြီး အချလောက်ဆိုးကြောက်ချေးပန်းနေလောက်၌ီး။ ပြေးကြည့် စရာမလိုပေ။ သူက နေ့ပျော်ကြောင် ပျော့စိစိဖြစ်နေသော နိုင်လွန်က္ခာရာ ခင်းပေါ်သို့။ နောက်ပြန်ဆုတ်ထွက်လိုက်ရင်း တစ်ခါးခါး ရယ်လိုက်သည်။ စိတ်ထဲတွင်လည်း အိုင်းယွန်းစိ၏ ရှင်းလင်းပြတ်သားလှသော ရုပ်သွင်က ရုတ်တရက်ပေါ်လာသည်။ သူ၏ ပါးစုန်းမို့မြှို့ကြီးနှစ်ဖက်က ဒေါသအရှိန် ကြောင့် နိုဘတ်လျှက် ကြောက်ချေးပန်းနေသော အိုင်းယွန်းစိ၏ပုံစံက သူ့စိတ်ထဲတွင် ရှင်းလင်းပြတ်သားစွာ ပေါ်လာသည်။

အိုင်းယွန်းစိမှာ သူ့အောက်ကလူများနှင့် အရာအားလုံးကို ထိန်းချုပ်နိုင်စွမ်းရှိသည်ဟု သူ့ကိုယ်သူ ယုံကြည့်ထားသူဖြစ်သည်။ ထိန်းချုပ်နိုင်စွမ်းမရှိဘဲ ငတုံးကြီးသမ္မတဖြစ်ရခြင်းက သူ့အတွက် သည်း

အမ်ဘရဲလားလျှိုက်စီမံကိန်း

မခံနိုင်ဆုံးသောအရာပင်။

သူတို့အားလုံး ကံဆိုးသည်မှာ အိုင်းယွန်းစ်ဟာ အာဏာအနည်းငယ်ရှိသော ငတ္ထုးကြီးဖြစ်နေခြင်းပင်။ ဝက်စကာမှာ ရက်ကွန်းစီးတို့ ပြောင်းရွှေတာဝန်မယူခင်ကတည်းက အိုင်းယွန်းစ်ကို သတိကြီးစွာဖြင့် စောင့်ကြည့်ခဲ့သည်။ ထို့နောက်တွင် ရဲချုပ်၏ လူသိမဓနိုင်သော အကြောင်းအရာ အနည်းငယ်မျှ သိလာခဲ့သော်လည်း သူဟာ ဒီအချက်အလက်တွေကို အသုံးချဖို့ ရည်ရွယ်ချက်မရှိပေ။ သို့သော် အိုင်းယွန်းစ်ကသာ နောက်ထပ် တလွှဲတချော် လုပ်ဖို့ ကြီးဗားလာလျှင်တော့ ဝက်စကာမှာ နောင့်နေးခြင်းမရှိဘဲ ဖွင့်ချုပ်လိမ့်မည်။

ဒါမှမဟုတ် အနည်းဆုံးတော့ ငါမှာ လုပ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ အကြောင်းကို သူ့ကို ပြောပြလိုက်တာနဲ့ လမ်းကြောင်းရှင်းသွားမှာ အသေ အချောပဲ။

ဘယ်ရှိမှာ လက်နက်ခဲ့ယမ်းအိတ်အများအပြားကို သယ်လျက် ကွန်ကရစ်ကြမ်းပြင်ပေါ်တွင် လျှောက်လာသည်။ သယ်ဆောင်လာသော လေးလုံလုသည့် က်းဗီတ်အိတ်ကြီးကို ရဟတ်ယောဉ်ပေါ်သို့၊ မတင်သည့် အချိန်တွင် သူ၏အလွန်ကြီးမားလှသော လက်မောင်းကြောက်သားကြီးများကို အတိုင်းသားမြင်နေရသည်။ ခရစ်စုနှင့် ရျှိုးဆက်က နောက်မှလိုက်လာသည်။ ခရစ်စုမှာ လက်ကိုင်သေနတ်များကို သယ်လာပြီး ရျှိုးဆက်မှာ ဗုံးသီးပစ် လောင်ချာလေးကို ပခုံးတစ်ဖက်တွင် လွယ်လျက် အာပီရှိအိတ်များကို တရှုတ်တိုက် ဆွဲယူလာသည်။

ဝက်စကာမှာ ဘယ်ရှိ၏ အင်အားကြီးမားမှုကို ရင်သပ်ရှုမောဖြစ်နေ မိသည်။ အယ်လ်ဟတပ်ဖွဲ့ဝင်ကြီးမှာ ရဟတ်ယောဉ်ပေါ် တွယ်တက်လာပြီး အိတ်များကို ပေါ့ပျော်ပါးပါး နေရာချေနေပုံက ပေါင်တစ်ရာကျော်အလေးချိန်ရှိ သည့် အိတ်များ မဟုတ်သည့်အတိုင်းပင်။ ဘယ်ရှိဟာ ထက်မြေက်သွားတိုးဖြစ်သည်။ S.T.A.R.S. တပ်ဖွဲ့တွင် ကြောက်သားဆိုသည်မှာ သေချာပေါက်ကို ပိုင်ဆိုင်ကြသည့် အရာဖြစ်သည်။ သူ့အဖွဲ့မှ တာခြားအဖွဲ့သားများမှာလည်း လုပသော ကိုယ်ခန္ဓာအချိုးအစားရှိကြသည်သာပင်။ သို့သော် ဘယ်ရှိနှင့် နိုင်းယွှေ့မည်ဆိုပါက သူတို့အားလုံးမှာ ဆင်နှင့်ဆိုတလို ဖြစ်သွားကြသည်။

သူတို့သုံးယောက် ပစ္စည်းတွေကို နေရာချေနေကြစဉ် ဝက်စကာမှာ ရေးလ လာနေပြီလား ကြည့်ရန် တံ့ခါးဆီသို့၊ အာရုံရောက်သွားသည်။

သူက လက်ပတ်နာရီကို ကြည့်ရင်း မျက်မှာ်ငြောင်ကြတ်လိုက်၏။ သူတို့မှာ ပရာဗိုတပ်ဖွဲ့နှင့် နောက်ဆုံးအကြိမ် အဆက်အသွယ်ရခဲ့ချိန်မှစ၍ ငါးမိနစ် မပြည့်သော အချိန်လေးတွင် အကောင်းဆုံး စီမံပြင်ဆင်ခဲ့ကြသည်။

“ဒါဖြင့် ဗယ်လင်တိုင်းက ဘယ်ချောင်ကို သဝေထိုးနေတာလဲ”

ဝက်စကာမှာ ရျေးလို ရှက်ကွန်းမြှေ့သို့ ရောက်လာကတည်းက အပြန်အလှန် ပြောဆိုဆက်ဆံမှုမျိုး သိပ်မရှိခဲ့ပေ။ သို့သော သူမမှာ မှတ်တမ်း ထဲတွင် အလွန်အမင်း ချိုးမွမ်းခန်းဖွင့်ခံထားရသည်။ ရျေးလိုမှာ သူမနှင့်အတူ အလုပ်လုပ်ကိုင်ဖူးသူအားလုံးထံမှ အမြင့်ဆုံးထောက်ခံမှ မှတ်ချက်ပေးမှုများ ရရှိထားခဲ့သည်။

ရေးလုပ်၏နောက်ဆုံးကပ္ပတီနှင့်ကလည်း သူမမှာ အလွန်ညွှန်ချင် ဥက္ကားသွေးမြှင့်မားပြီး သေရေးရှင်ရေးအချိန်များ၌ပင် ‘ထူးထူးခြားခြား’ တည်၍မြတ်သူအဖြစ် ချိုးကျူးထားသည်။ သူမ၏ နောက်ကြောင်းရာအင်ကို ကြည့်ပါက အံ့ဩစရာမဟုတ်ပေ။ သူမအဖေ အစ်ဗယ်လင်တိုင်းမှာ လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုအချိန်လောက်က စီးပွားရေးလောကာတွင် အကျိုးကြားဆုံး သူမီးကြီးတစ်ဦးဖြစ်သည်။ သူက ရျေးလိုကို သူမခြေရာနင်းနိုင်အောင် လေ့ကျင့်ပေးခဲ့သည်။ ဖခင်ဖြစ်သူ ထောင်ကျသည့်အချိန်အထိ သူမမှာ အတော်လေး လူပုဂ္ဂားခဲ့ကြောင်း သတင်းထွက်ခဲ့သည်။

အချုပ်နှင့်မလိုက်အောင် ထူးချွန်သော ပါရမီရှင်လေးတစ်ဦး ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူမအနေနှင့် နာရီကောင်းကောင်းတစ်လုံး လောက် ဝယ်ဖို့တော့ တတ်နိုင်လောက်ပါသည်။

ဝက်စကာမှာ ရျေးလိုတစ်ယောက် ဖင်လေးမနော် ပစ္စည်းတွေ သယ်ပြီးလာပါစော့ ကျိုတ်ဆဲတောင်းလိုက်ရင်း ဗစ်ကာထံသို့ ရဟတ်ယဉ်ပန်ကာ စတင်လည်ပတ်ရန် အချက်ပြလိုက်သည်။ ထိုနေရာတွင် ဘယ်လိုဆိုးဝါးတာတွေ ဖြစ်ပျက်နေသလဲဆိုတာ ရှာဖွေရမည့်အချိန်ပင်။



အခန်း - ၃

ကျေးလုံမှာ တိတ်ဆိတ်ပြုမဲ့သက်ပြီး မိန့်ဖျော့ပျော့အလင်းရောင်
လေးမျှသာ ရှိနေသော S.T.A.R.S. တပ်ဖွဲ့၏ လေ့ကာခန်းတံ့ခါးဆိုသို့ လှည့်
လိုက်သည်။ သူမ၏ လက်နှစ်ဖက်မှာ ဖောင်းကားနေသော သားရော်ကိုခွဲ
အိတ်ပြီးနှစ်လုံးနှင့် ပြည့်နေသည်။ ကျေးလုံက အိတ်များကို အောက်သို့
ချလိုက်ပြီး ဆံပင်ကို နောက်သို့အာမြန်စုသိမ်းလိုက်ကာ ဘယ်ရို ကက်ပြီးထပ်
ဟောင်းလေးလှု ဆောင်းလိုက်သည်။ အလွန်ပုံပုံလော်လည်း ဒီဇီးထပ်က
သူ့အတွက် ကံကောင်းစေသော ဦးထပ်လေးဖြစ်သည်။ ကြီးမားလေးလံ
လှသော အိတ်ပြီးများကို ပြန်မသယ်ခင် လက်ပတ်နာရီကို တစ်ချက်ငါးကြည့်
လိုက်သည်။ သူမ ပစ္စည်းထပ်ပိုးသော ကြာချိန်မှာ သုံးမိနစ်မျှသာရှိကြောင်း
ကို ကျော်စွာ သတိပြုလိုက်မိ၏။

သုမမှာ အယ်လ်ဖာတပဲဖွံ့ဝင်အားလုံး၏ လေ့ကားရိုများကို ဖြတ်သန်းသွားရင်း ဘက်စုံသုံးခါးပတ်များ၊ တစ်ပိုင်းလက်အိတ်များ၊ ကိုယ်လာ အကိုယ်များ၊ ပုံစံသိုင်းသောနတ်အိတ်များကို ဆွဲပုံလာခဲ့သည်။ လေ့ကားရိုများမှာ သူတို့ကိုအသုံးပြုနေသွား၏ အကျင့်စရိတ်ကို ရောင်ပြန်ဟပ်ပြသနေ

ကြသည်ကို သတိပြုမိ၏။

ဘယ်ရို၏လေ့ကာမှာ သူမိသားစုဝင်များ၏ လျှပ်တစ်ပြောကာတ်ပုံ
များ၊ သေနတ်မဂ္ဂင်းမှုပုံများနှင့် ဖုံးလွှမ်းထားသည်။ အနီးရောင်ကတ္တိပါသား
ပေါ်မှ ရှားဝါးသော ဖို့င့် ငွေ လူဂါသေနတ်မှာ ပြောင်လက်တောက်ပနေ
သည်။

ခရစ်စ်၏ လေ့ကာမှာတော့ လေတပ်မှ သူ၊အဖွဲ့ဝင်အပေါင်း
အဖော်များ၏ ပုံများနှင့် စင်ပေါ်တွင် ဉာဏ်ပတ်တွန့်ကြေနေသည့် ဆယ်ကျို့
သက်ဝတ် တိရှုပ်တစ်လုံး၊ စာရွက်အလွတ်များနှင့် ကြိုးပြတ်နေသော
အမှာင်ထဲတွင် လင်းသည့် ယိုယိုတစ်ခုပင် ရှိနေသေးသည်။

ဘရဂ်ဒ်မစ်ကာ၏ လေ့ကာတွင် ကိုယ်တိုင်လုပ်နည်းလမ်းညွှန်
စာအုပ်များ၊ အပုံလိုက်ရှိနေပြီး ကျိုးဆက်၏ လေ့ကာမှာ လူချွင်တော်သုံး
ယောက်ပြက္းဒိန်းနှင့်ဖြစ်သည်။

ဝက်စ်ကာ၏ လေ့ကာတစ်ခုတည်းသာ ကိုယ်ရေးကိုယ်တာနှင့်
ပတ်သက်သော ပစ္စည်းများကို မတွေ့ရပေ။ ဘာကြောင့်မှန်းမသိ ထိအချက်
ကို သူမ သိပ်မအုံစွဲမပေါ်။ ကပ္ပတိနှင့် သူမအား စိတ်ခံစားချက်ကို
ဦးစားပေးပြီး အလွန်စိတ်တို့စိတ်ဆတ်လွယ်သူတစ်ယောက်အဖြစ် ဝေဖန့်ခဲ့
သည် မဟုတ်ပါလား။

ရေးလုံ၏ ကိုယ်ပိုင်လေ့ကာတွင်တော့ ဖတ်ပြီးသား အဖုံးပျော်
ဖြစ်ရပ်မှန် မှုခင်းစာအုပ်အတော်များများနှင့် သွားပွတ်တံတားချောင်း၊ အပန်း
ထိုးချည်များ၊ ခံတွင်းနှင့်ပျောက်ဆေးနှင့် ဦးထုပ်သုံးလုံးတို့ ရှိနေသည်။
လေ့ကာတံခါးပေါင်ပေါ်တွင် မှန်လေးတစ်ချပ်နှင့် သူမကလေးဘဝက တစ်ခု
သော နွေရာသီတွင် အဖော်နှင့်အတူ ကမ်းခြေခါး သွားခဲ့စဉ်က ရှိက်ထားခဲ့
သည် ဆေးသားမှုနှင့်ဖျော့နေသော ဓာတ်ပုံဟောင်းလေးတစ်ပုံရှိနေသည်။

သူမမှာ တပ်ဖွဲ့ဝင်များ၏ ပစ္စည်းများကို စုစည်းပစ်ထည့်နေရင်းမှ
အားလပ်သောအချိန်တွင် လေ့ကာကို ပြန်ရှင်းဖို့ ဆုံးဖြတ်လိုက်သည်။
သူမ၏ လေ့ကာကို မြင်မိသောသူတိုင်း သူမကို ခပ်ကြောင်ကြောင်ဟု
ထင်သွားနိုင်သည်။

ရေးလုံမှာ ကိုးရိုးကားရားဖြစ်နေသည့် အိတ်ကြီးများကို ဈူး
တစ်ဖက်နှောက်ကာ ပြန်ထိန်းရင်း ကိုယ်ကိုကိုင်းကာ တံခါးသေ့့ကို စစ်းနေ
စဉ်တွင် သူမ၏နောက်ဘက်ဆီမှ တစ်စုံတစ်ယောက်က ကျယ်လောင်စွာ

အမ်ဘရဲ့လားလျှို့ခြက်စီမံကိန်း

ချောင်းဟန်လိုက်သံကို ကြားလိုက်ရ၏။ ဂျေးလ် လန်းဖျပ်သွားပြီး မသိစိတ်မှ အလိုအလျောက် တံ့ပြန်မှုဖြင့် အိတ်များထိုပစ်ချကာ နောက်သို့ လှည့်ပြီး အခန်းအနေအထားကို အကဲခတ်ရ၏း ချောင်းဆိုးသူကို ရှာဖွေလိုက်သည်။

တံခါးက ပိတ်ထားသည်။ လောကာဖို့အတန်း သုံးတန်းသာရှိသော အခန်းငယ်လေးမှာ သူမ ဝင်လာချိန်ကအတိုင်းပင် တိတ်ဆိတ်ပြီး မောင်လျက်ရှိနေသည်။ အခန်း၏နောက်ဘက်တွင် အခြားတံခါးတစ်ပေါက်ရှိသေးသော်လည်း သူမရှိနေချိန်တွင် မည်သူမှာ ထိုတံခါးမှ ဝင်မလာပေ။

ငါ အခန်းထဲကို ဝင်မလာခင်ကတည်းက တစ်ယောက်ယောက်က ကြိုးရောက်နေတာပဲ ဖြစ်မယ်... နောက်ဆုံးလောကာပါရှိတန်းရဲ့ အကွယ်မှာ ရဲတစ်ယောက်ယောက် တစ်ရေးဝင်မေးနေတာများလား။

ဖြစ်နိုင်ခြေမရှိပေ။ ဌာန၏နေါ်လယ်စာစားခန်းထဲတွင် ရှိသော ခုံတန်းနှစ်တန်းမှာ ဤအခန်းထဲရှိအေးစက်သော ကွန်ကရစ်ကြမ်းပြင်ပေါ်မှ ခုံတန်းကျဉ်းလေးနှင့်စာလျင် ပို့သက်သောင့်သက်သာရှိသည် မဟုတ်ပါလား။

ဒါမှုမဟုတ် တစ်ယောက်ယောက်က မရှုစ်းစာအုပ်နဲ့ အေးအေးလူလူ အနားယူနေတာလား။ သူမမှာ ခေါင်းရှုပ်သွားသည်။

“ဒါက အရေးကြီးလို့လား၊ နှင်က အချိန်လှပြီး လုပ်နေရတာ... အခုသွားရမယ်... ဟုတ်တယ်”

ဂျေးလ်မှာ အောင်တွေကို ပြန်သယ်ပြီး ထွက်သွားဖို့ လှည့်လိုက်သည်။

“မစွဲယ်လင်တိုင်း ဟုတ်ပါတယ်နော်”

သာယာပျော့ပျော်းသော အသံနှင့်အတူ အရိပ်တစ်ချက အခန်းနောက်ဘက်မှ ပေါ်လာပြီး ရွှေသို့ တိုးလာသည်။ အသက်လေးဆယ်ဝါးကျင်ခန့် ပိန်ပိန်ပါးပါး အရပ်ရှည်ရှည်နှင့် လူတစ်ယောက်ဖြစ်သည်။ သူ့ဆံပင်များက နက်မောင်ပြီး မျက်တွင်းနက်သည်။ ထိုလူမှာ အလွန်ချေးကြီးသည့် စစ်မိုးကာကုတ်အကျိုးကို ဝတ်ဆင်ထား၏။

ဂျေးလ်မှာ လိုအပ်လာပါက လျင်မြန်စွာ လှုပ်ရှားနိုင်အောင် အသင့်ပြင်ထားလိုက်သည်။ ဒီလူကို သူမ မသိပေ။

“ဟုတ်ပါတယ်”

သူမက သတိနှင့်ဖြေလိုက်သည်။

ထိုလူ၏ မျက်နှာပေါ်၌ အပြီးရိုပ်တစ်ချက သန်းသွားပြီး သူမဆီသို့

လျှောက်လာ၏။

“ငါ မင်းကို ပေးစရာရှိတယ်”

သူက ည်သာစွာ ပြောသည်။

ရျေးလိုက်မျက်လုံးများ ကျဉ်းမြောင်းသွားကာ ခုခံကာကွယ်မည့်
အနေအထားသို့ အလိုအလျောက် ပြောင်းလဲလိုက်မိ၏။

“ရပ်လိုက်စမ်း... ခွေးကောင်... နှင့်ကိုယ်နင် ဘာထင်နေသလဲ၊
နင် ဘာလုပ်ချင်တာလဲဆိုတာ ငါ မသိဘူး..နင် အခု ရဲဌာနထဲကို ရောက်
နေတာနော်”

ထိုလူက ခေါင်းကို ခါရင်း အားရပါးရ ပြီးလိုက်သဖြင့် သူမ၏
စကားပေါ်သွားသည်။ သူ၏နိုက်မောင်သော မျက်လုံးအစုံမှာ ရယ်ရွင်ပျော်မြှိုး
ခြင်းဖြင့် တလက်လက် တောက်ပနေသည်။

“မင်းက ငါစေတနာကို အထင်ဂွဲသွားတာပဲ... မစွဲပယ်လင်
တိုင်း... ကျေးဇူးပြုလို့ ငါရဲ့အပြု့အမှုကို ခွင့်လွှာတဲ့ပေးပါ... ငါနာမည်က
ထရန်ပါ... ပြီးတော့ ငါက.... S.T.A.R.S.တပ်ဖွဲ့ရဲ့ မိတ်ဆွေတစ်ယောက်ပါ”

ရျေးလိမှာ ထိုလူ၏ကိုယ်ဟန်အမှာအရာနှင့် အခြေအနေကို အကဲ
ခတ်ရင်း သူမ၏အသင့်အနေအထားကို အနည်းငယ်ဖြေလျှော့လိုက်သည်။
ထိုလူ၏မျက်လုံးထဲမှ သွေ့ပိတစ်ပြက် ပြောင်းလဲမှုလေးများကိုပင် အလစ်မပေး
ဘဲ စောင့်ကြည့်နေသော်လည်း သူ့ထံမှ ဦးမြိမ်းခြောက်လို့သော အငွေ့အသက်
မျိုး လုံးဝမစံစားရပေါ်။

ဒါပေမဲ့ ငါနာမည်ကို သူ ဘယ်လိုလုပ်ပြီး သိနေတာလဲ။

“ရှင် ဘာလိုချင်တာလဲ”

ထရန်းက ပိုမိုလိုက်လွှာစွာ ပြီးပြသည်။

“အာ... တစ်ခါတည်း လိုရင်းကို တန်းမေးလိုက်တာပါလား...
အေးလေ မင်းမှာလည်း အရမ်းအလုပ်ရှုပ်နေတာပဲ”

သူက သူ့ကုတ်အကျိုးအိတ်ကပ်ထဲသို့ ဖြည်းဖြည်းနှိုက်လိုက်ပြီး
ခဲ့လ်ဖုန်းနှင့်တူသော ပစ္စည်းတစ်ခုကို ခွဲထဲတ်လိုက်သည်။

“ဒီပစ္စည်းက ငါအတွက် အရေးမကြိုးပေမဲ့လည်း... နှင့်အတွက်
လိုအပ်လိမ့်မယ်လို့ ငါထင်လို့”

ရျေးလိမှာ ထိုလူ၏လက်ထဲမှ ပစ္စည်းကို အလျင်အမြန် အကဲခတ်
လိုက်ရင်း မျက်မောင်ကြုတ်လိုက်သည်။

အမ်ဘရဲလားလျှို့၍ကိစိမိကိန်း

“အဲဒါက”

“ဟုတ်တယ်... မင်း စိတ်ဝင်စားလောက်တဲ့ မှတ်တမ်းတဆို့ကို
ငါ စုစည်းထားတယ်... အမှန်တကယ်လည်း သိပ်စိတ်ဝင်စားဖို့ ကောင်းပါ
တယ်”

သူက ပြောရင်းဆိုရင်းနှင့် ကိရိယာကို ကမ်းပေးလိုက်သည်။

ရေးလ်က သတိရှိရှိဖြင့် လှမ်းယူလိုက်သည်။ ထိပွဲည်းမှာ အိတ်
ဆောင်ကွန်ပျုံတာလေးဖြစ်ကြောင်း တွေ့လိုက်ရ၏။ အလွန်ရှုပ်ထွေးပြီး
တန်ဖိုးကြီးသည့် အိတ်ဆောင်ကွန်ပျုံတာလေးတစ်လုံးပင်။

ထရန့်ဟာ ဘယ်သူပဲဖြစ်ဖြစ် ငွေကြေးချမ်းသာပုံတော့ရသည်။

ရေးလ်က စက်လေးကို သူမ ဘောင်းဘီနာက်ဘက်အိတ်ကပ်ထဲ
သို့ ထိုးထည့်လိုက်ရင်း ရှုတ်တရက် ပိုမိုသိချင်စိတ် အနည်းငယ်ဖြစ်ပေါ်လာ
၏။

“ရှင်က ဘယ်သူ့အတွက် အလုပ်လုပ်နေတာလ”

သူက ခေါင်းခါလိုက်သည်။

“အဲဒါက အရေးမကြီးပါဘူး... ဒီအချိန်မှာတော့ မဟုတ်ဘူး...
ဒါပေမဲ့ အချိန်မှာ အရမ်းအရေးပါတဲ့ လူအများကြီးက ရက်ကွန်းစီတီးကို
စောင့်ကြည့်နေကြတယ်ဆိုတာတော့ ငါ ပြောနိုင်တယ်”

“အိုး ဟုတ်လား... အဲဒါလူတွေဟာလည်း S.T.A.R.S. တပ်ဖွဲ့၊
မိတ်ဆွေတွေပဲလား မစွာတာထရန့်”

ထရန့်က ရင်ခေါင်းသံဖြင့် တိုးတိုးလေးရယ်လိုက်သည်။

“မေးခွန်းတွေက အများကြီး... အချိန်က နည်းနည်းလေး...
ဖိုင်တွေကိုသာ ဖတ်ကြည့်လိုက်ပါ... ပြီးတော့ ငါသာ မင်းနေရာမှာဆိုရင်
အခု ငါတို့ပြောခဲ့တဲ့အကြောင်းကို ဘယ်သူ့ကိုမှ ပြောပြီမှာ မဟုတ်ဘူး...
အဲဒါက တော်တော်ပြင်းထန်တဲ့ အကျိုးဆက် ဖြစ်လာနိုင်တယ်”

သူက အခန်းနောက်ဘက်တံ့ခါးဆီသို့ လျှောက်သွားသည်။ တံ့ခါး
လက်ကိုင်ဘူးအနီးသို့ ရောက်ချိန်တွင် သူမဘက်သို့ ပြန်လှည့်ကြည့်လိုက်၏။
ထရန့်၏ မျက်နှာပုံရှိပိမှာ ရှုတ်တရက် နှာပါးသော အရိပ်အယောင်များ
လုံးဝပျောက်ကွယ်သွားပြီး သူ့အကြည့်က အလွန်တည်ကြည်လေးနက်
ထက်သန်နေသည်။

“တစ်ခုထပ်ပြောရရင်... မစွာယ်လင်တိုင်း... ဒါဟာ အတိမ်

အစောင်းမခံဘူး... အမှားမလုပ်မိစေနဲ့... ဘယ်သူကိုမှ ယုံကြည့်စိတ်ချလို့
မရဘူး... ဤတော့ ပေါ်လာတဲ့လူတွေ ဘယ်သူပဲဖြစ်ဖြစ်... မင်းသိတယ်လို့
ထင်တဲ့ လူတွေဖြစ်နေရင်တောင်မှပေါ့... မင်း အသက်ရှင်ချင်တယ်
ဆိုရင်... အခု ငါပြောတာကို ကောင်းကောင်းသတိရပါ”

ထရန့်က ပြောနေရင်းနှင့် တံခါးကိုဖွင့်လိုက်ပြီးနောက် ထွက်ခွာ
သွားတော့သည်။

ဂျေးလ်မှာ ထိုလု၏နောက်ကျောကို ဧေးကြည့်ကျနဲ့ရင်း ခေါင်းထဲ
တွင် အတွေးမျိုးစုံနေသည်။ သူမမှာ ပြုတော်လန်လွန်းသည့် ရှေးဟောင်းစပိုင်
ရုပ်ရှင်ထဲသို့ ရောက်ရှိနေပြီး လျှို့ဝှက်ဆန်းကြယ်သော သူစိမ်းတစ်ဦးနှင့်
တွေ့ဆုံးလိုက်ရသလို ခံစားနေရသည်။ ဖြစ်ပျက်ပုံက ရယ်စရာကောင်းလှ
သည်။

ထို့အပြင်...သူက သူမအား ဒေါ်လာထောင်ကဏ်းအတော်
များများ တစ်ဖိုးရှိမည့် ပစ္စည်းတစ်ခုကို ပေးရင်း သတိကြီးကြီး ထားဖို့
မှာကြားသွားသေးသည်။ သူ နောက်နေတယ်လို့ နင် မထင်ဘူးလား။

သူမ မစဉ်းစားတတ်တော့သလို စဉ်းစားနေဖို့ အချိန်လည်း မရှိ
တော့ပေါ့။ အဲလ်ဖာအဖွဲ့ဝင်များမှာ စုဝေးပြီး စောင့်နေကြရင်း သူမ ဘယ်ကို
သဝေထိုးနေပါလိမ့်ဟု တွေးနေကြလောက်ပြီ။ ဂျေးလ်မှာ လေးလံလှသော
အိတ်ကြီးများကို ပခုံးပေါ်တွင် ထမ်းလိုက်ပြီး အခန်းအပြင်သို့ အလျင်စလို
ထွက်လိုက်သည်။

သူတို့မှာလက်နက်များကို လုံလုံခြုံခြုံ တင်ဆောင်ပြီးကြချပြီ။
ဝက်စ်ကာမှာ စိတ်မရှည်ဖြစ်လာနေသည်။ သူမျက်လုံးများမှာ တပ်ဆင်
ထားသော လေယာဉ်ပိုင်းလော့သုံးအနက်ရောင် နေကာမျက်မှန်အောက်တွင်
ဖုံးကွယ်နေသော်လည်း ခေါင်းကို အဆောက်အအုံဘာက်သို့ စောင့်ကြည့်နေ
သော ကိုယ်နေဟန်ထားက သူတို့၏ကပ္ပတိနှင့်မှာ စိတ်မရှည်တော့မျိုး
ခရစ်စ် သဘောပေါက်လိုက်သည်။

ရဟတ်ယာဉ်မှာ ထွက်ခွာရန်အသင့်ဖြစ်နေလေပြီ။ လည်ပတ်နေ
သော ပန်ကာဒလက်များ၏ အရှိန်ကြောင့် ပူနေးစိတိုင်းသော လေများက
ကျပ်သိပ်နေသည့် ရဟတ်ယာဉ်ခန်းထဲသို့ ဖြတ်သန်းဝင်ရောက်တိုက်ခတ်
နေသည်။ တံခါးဖွင့်ထား၍ ကျယ်လောင်ချုည်းနေသည့် အင်ဂျင်စက်သံ
ကြောင့် စကားပြောသံများကို ကြားရဖို့ မဖြစ်နိုင်သောက်ပင်။ သူတို့မှာ

အမ်ဘရဲလားလျှောက်စီမံကိန်း

စောင့်ဆိုင်းရုံမှတစ်ပါး အခြားလုပ်စရာမရှိတော့ပေ။

လုပ်ပါ ရျေးလုပ်ရယ်... ငါတို့ကို ဒီနေရာမှာ ကြာနေအောင် မလုပ်ပါနဲ့၊ ခရစ်စိုးအတွေးနှင့်တစ်ပြိုင်တည်းပင် ရျေးလုပ်မှာ အယ်လ်ဖာ အဖွဲ့၏ ပစ္စည်းများကို သယ်လျက် အဆောက်အအုံထဲမှ ထွက်လာကာ သူတို့ထံသို့ အပြေးလေးလာနေသည်။ သူမ၏ မျက်နှာတွင် တောင်းပန် သော အမူအရာပေါ်နေသည်။ ဝက်စိကာက သူမကို ကူညီရန် ခုန်ဆင်း လိုက်ပြီး ပစ္စည်းများနှင့်ပြည့်သိပ်နေသော အိတ်ကြီးတစ်လုံးကို လှမ်းပူးလိုက်သည်။ ရျေးလုပ် ရဟတ်ယာဉ်ပေါ်သို့ ထွယ်တက်လိုက်သည်။ ဝက်စိကာ က ရဟတ်ယာဉ်၏ ဘေးတံခါးနှစ်ချပ်လုံးကို ခွဲပိတ်ရင်း နောက်မှ လိုက် တက်လာသည်။ ဆူညံကျယ်လောင်လှသော တာဘိုင်အင်ဂျင်စက်သံမှာ ချက်ချင်းပင် တိုးသဲ့သွားလေ၏။

“ပြဿနာရှိနေလို့လား ရျေးလုပ်”

ဝက်စိကာ၏လေသံမှာ ဒေါသသံမပါသော်လည်း စကား အဆုံး သတ်က စိတ်လုံးဝမကြည့်လင်ကြောင်း ပေါ်လွင်နေသည်။

ရျေးလုပ်က ခေါင်းခါပြုလိုက်သည်။

“လေ့ကာတစ်ခုက တံခါးသော့ကျပ်နေလို့ပါ... ကွန်မ သော့ဖွင့် ဖို့ ကြိုးစားတာ အချိန်တော်တော်ကုန်သွားတယ်”

ဝက်စိကာက ရျေးလုပ်အား ခဏျှေး စိုက်ကြည့်လိုက်သည်။ ဆူသင့် မဆူသင့် စဉ်းစားနေပုပ်။ ထို့နောက်တွင် သူက ပုခုံးတွန်းလိုက်သည်။

“ငါတို့ ပြန်လာတဲ့အခါမှ ပြင်ဆင်ရေးကို ခေါ်လိုက်တာပေါ့... အခု ပစ္စည်းတွေကို ဝေပေးလိုက်တော့”

သူက စကားပြောမိုက်ပါနားကြပ်ကို ကောက်ယူတပ်ဆင်လိုက်ပြီး ဘရက်ဒို့၏ ဘေးတွင်ထိုင်ရန်သွားသည်။ ရျေးလုပ် ကျည်ကာအကျိုးများကို ထုတ်ယူပြီး စတင်ကမ်းပေးနေချိန်မှာပင် ရဟတ်ယာဉ်က လေထဲသို့ ဖြည့်းဖြည့်းချင်း ကြွတက်လာပြီး ဘရက်ဒို့က အနောက်မြောက်ဘက်သို့ ဦးတည် လျက် ထွက်ခွာလိုက်သောအခါ ရက်ကွန်ရဲတပ်ဖွဲ့အဆောက်အအုံမှာ အောက် ဘက် အဝေးဆီတွင် ကျွန်ရစ်ခဲ့လေတော့သည်။

ခရစ်စိက သူ့ကျည်ကာအကျိုးကို ဝတ်ပြီးသည်နှင့် လက်အိတ်နှင့် ခါးပတ်များကို ရှင်းလင်းနေသော ရျေးလုပ်ကို ကူညီရန် သူမအနားသို့ သွားလိုက်သည်။

သူတို့၏ရဟတ်ယာဉ်မှာ မြို့အပေါ်ဘက်မှ အရှင်မြိုင် ဖြတ်ကျော်
ပုံသန်းလျက် အားခဲ့လေတောင်တန်းများဆီသို့ ဦးတည်သွားနေသည်။
အောက်ဘက်ဆီမှ ရှုပ်ထွေးလျသော မြို့ပြလမ်းမြင်ကွင်းများမှာ အလျင်
အမြန်ပင် ဆင်ခြေးပတ်ဝန်းကျင်အဖြစ် ပြောင်းလဲသွား၏။ ကျယ်ဝန်းလှ
သော လမ်းများနှင့်အတူ တိတ်ဆီတ်ပြီးသက်နေသည့် အိမ်များက ခြုံစည်းရှိုး
များနှင့် အညီရောင်မြက်ခင်းများအလယ်တွင် ရှိနေကြသည်။ ညနေခင်း
၏ နေရာင်ခြည်ဖြာကျနေသော သီးသန့်ရုပ်ကွက်မှ အတိုင်းထက်အလွန်
ပြင်ဆင်မွေးမံထားကြသည့် မျက်စိပသာဒ်ဖြစ်စွဲယူခင်းများက စိတ်ကူးယဉ်
အိပ်မက်ဆန်လှသော လူနေမှုအဆင့်အတန်းများကို ဖော်ကျူးနေကြသည်။

အယ်လ်အာဖွဲ့ဝင်များမှာ ခါးပတ်ပတ်ရင်း ကိုယ့်ကိုယ်ကိုယ် ပြင်
ဆင်ရင်းနှင့်ပင် မိနစ်များက တိတ်ဆီတ်စွာ ကုန်ခုံးသွားကြသည်။ အဖွဲ့ဝင်
တိုင်းမှာ ကိုယ်စိတ်ကိုယ်စီ အတွေးကမ္ဘာထဲတွင် နစ်များနေကြ၏။

ကံကောင်းထောက်မလျှင် ဗရာစိအဖွဲ့၏ ရဟတ်ယာဉ်မှာ စက်ပိုင်း
ဆိုင်ရာ ချို့ယွင်းမှ အသေးအမွှားလေးမျှသာ ကြံ့တွေ့ရခြင်းဖြစ်ကာ ဖောရက်စိ
မှ သူညွှန်ပြုခဲ့သောတည်နေရာ၏ ရဟတ်ယာဉ်ကို ထင်သာမြင်သွားကြသည့်
ကွင်းပြင်ငယ်လေးတွင် ဆင်းသက်ထားပေလိမ့်မည်။ အခုအချိန်လောက်ဆို
ဖောရက်စိတစ်ယောက် တံတောင်ဆစ်အထိ စက်ဆီများ ပေကျံလျက်
အင်ဂျင်ကို ကျို့နဲ့ဆင်းသွားကြတဲ့ သူတို့အယ်လ်အတပွဲ ရောက်အလာကို စောင့်မျှော်
နေကြပေမည်။

ရဟတ်ယာဉ်ပုံသန်းနိုင်သော အခြေအနေမရှိဘဲ မာရီနှိမ်မှာ ရှာဖွေ
ရေး စတင်ရန် စိတ်ကူးမည်တော့မဟုတ်ချေ။ သို့သော် အကယ်၍ အခြေ
အနေက သူ မျှော်လင့်နေသလို မဟုတ်ခဲ့ပါလျှင်...

ခရှစ်စိမှာ သွေးရှိုးသားရှိုးအခြေအနေမဟုတ်ခဲ့လျှင် ဟူသော
အတွေးကို ငြင်းဆန်လိုစိတ်ဖြင့် မျက်နှာကို ရှုံးမဲ့လိုက်မိမိသည်။ သူ တစ်ချိန်က
လေတပ်မှာရှိခဲ့စဉ် ရဟတ်ယာဉ် ဆိုးဆိုးရွားရွား ပျက်ကျသည့်ပြင်ကွင်းကို
တွေ့မြင်ခဲ့ရဖွဲ့သည်။ အမျိုးသားနှင့်အမျိုးသမီး စုစုပေါင်းလူဆယ့်တစ်ဦးကို
လေ့ကျင့်ရေးမစ်ရှုင်ဆီသို့ သယ်ဆောင်လာခဲ့သော ဟျေး (Huey) ရဟတ်
ယာဉ်တစ်စိုးမှာ ပိုင်းလေ့၏အမှားကြော့ ပျက်ကျသွားခဲ့သည်။ ကယ်ဆယ်
ရေးများ ရောက်ရှိလာချိန်တွင် တူးချွစ်နေသော အရာများမှအပ ဘာမှ
မကျိန်တော့ပေါ့။ နိုးတောက်လောင်နေသည့် အကျိုးအပဲ အပျက်အစီးများ၏

အမ်ဘရဲလားလျှို့ခြက်စီမံကိန်း

ကြားတွင် အရိုးများမှ မိုးခိုးများထွက်နေသည်။ ဓာတ်ဆီဖြင့် ကင်ထားသော အသားများ၏ လောင်ကျမ်းတူးချစ်နေသည် အနဲ့များက လေထုထဲတွင် ဆိုးဆိုးဝါးဝါး ထွက်ပေါ်နေသည်။ ပေါက်ကွဲမှုက မြေပြင်ကိုပင် လောင်ကျမ်း သွားခဲ့၏။

ထိုမြင်ကွင်းမှာ ဖြစ်ပွားခဲ့ပြီးနောက် လပေါင်းအတော်ကြာယဉ်တိုင် အောင် သူ့ကို အိပ်မက်ဆိုးမက်နေစေခဲ့သည်။ အိပ်မက်ထဲတွင် သူ့ ခြေထောက်အောက်ရှိ မြေပြင်ကို ဓာတုမီးတောက်မီးလျှို့များက ပြင်းထန်စွာ ဝါးမျိုးလောင်မြိုက်ပြီး ကမ္မာကြီးတံ့ခဲလုံး မီးတောက်လောင်နေ၏။

ဘရက်ဒ်က ရဟတ်ယာဉ်ပန်ကားပလက်ကို ချိန်ညိုလိုက်သော ကြောင့် ရဟတ်ယာဉ်၏ အမြင့်ပေအနည်းငယ် နို့ဆင်းသွားပြီး စိတ်များမြဲ ဖွယ်အတွေးများထဲတွင် နစ်မျေားနေသော သူ့ကို လူပိန္ဒြာလိုက်သလို ဖြစ်သွားသည်။ ရဟတ်ယာဉ်က အောက်ဘက်ဆီမှ ရက်ကွန်းတော့အုပ်၏အ မည်ညာသော အစွန်းများအနားသတ်ကို တရုပ်ရိပ် ဖြတ်ကျော်လာခဲ့သည်။ ဖျော့တော့သော အစိမ်းရောင်နှင့် ထူထပ်သည့်သစ်ပင်များ၏ ဘေးဘက်တွင် ရဲ့များက လမ်းပိတ်ထားသည့် လိမ့်စွာရောင်အမှတ်အသားကို စိုက်ထူထား၏။ နောက်ဆုံးတော့ ညာနေဆည်းဆာချိန် ကျေရောက်လာခဲ့ချေပြီ။ တော့အုပ်၏ အရိပ်များမှာ ကြီးထားအပ်ဆုံးလာ၏။

“ခန့်မှုန်းဆိုက်ရောက်ချိန် သုံးမိနစ်”

ဘရက်ဒ်က နောက်သို့ အော်ပြောသည်။

ခရစ်စုံမှာ ရဟတ်ယာဉ်၏ ကောင်ခန်းအနဲ့ကို လိုက်ကြည့်ရင်းသူ့အဖွဲ့ဖော်များ၏ တင်းမာသော မျက်နှာအမှုအရာများနှင့် တိတ်ဆီတိုကို သတိပြုမိလိုက်သည်။ ရှိုးဆက်မှာ သူ့လည်စည်းကို ခေါင်းတွင် စည်းနောင် လိုက်ပြီးနောက် ဖိနပ်ကြီးတို့လည်း အာရုံစိုက်လျက် တင်းတင်းကြပ်ကြပ် ချည့်နေသည်။ ဘယ်ရိုကတော့ ရဟတ်ယာဉ်ပြတင်းပေါက်မှ အပြင်သို့ ငေးကြည့်နေရင်း သူ၏ချစ်မြတ်နိုးလှစွာသော ကိုလုပ်တိပိုင်သွန်သေနတ်ကို အဝတ်နှန်လေးဖြင့် ဖြည့်ညွှေးစွာ ပွတ်တိုက်နေသည်။

ခရစ်စုံက ခေါင်းကို ရျေးလုပ်ဘက်သို့ လှည့်ကြည့်လိုက်ရာ ရျေးလုကလည်း သူ့ကို လေးလေးနောက် ပြန်ကြည့်နေသည်ကို မြင်လိုက်ရသော ကြောင့် အုံအားသင့်သွား၏။ သူမမှာ သူနှင့် ခုံတစ်တန်းတည်း အတူထိုင်နေခြင်း ဖြစ်သည်။ ရျေးလုပ်မှာ သူမ ငေးကြည့်နေမိသည်ကို ခရစ်စုံ တွေ့သွား

သောကြာင့် အိုးတိုးအမဲးတမဲးဖြစ်ကာ ဖျတ်ခနဲ့ပြီးပြဂါးကိုမိသည်။ ချက်ချင်းပင် သူမက ရဟတ်ယာဉ်ထိုင်ခံခါးပတ်ကို ဖြတ်လိုက်ပြီး ခရစ်စုံ၏ ဘေးတွင် ထိုင်ရန် ဆွဲလာသည်။ သူမ၏ ရေချိုးပြီးစ သန်းချင်းလန်းဆန်း သော အသားအရေမှ သင်းပျုပျုံးဆပ်ပြာရန်းလေးကို သူ ရှာရှိက်မိလိုက်၏။

“ခရစ်... ရှင် ပြောခဲ့တဲ့အကြာင်းလေ... ဒီမှုခင်းတွေမှာ ပြည်ပက ပါဝင်ပတ်သက်မှု ရှိနေနိုင်တယ်ဆိုတာလေ”

သူမ၏လေသံမှာ အလွန်တိုးလှသောကြာင့် အင်ဂျင်စက်သံများကို ကော်၍ ကြားရစေရန် ခရစ်မှာ ခေါင်းကို သူမအနားသို့စောင်း၍ နားထောင် လိုက်ရသည်။ ရျေးလုံမှာ သူမ၏ ကရှစ်ကိုသတိထားတတ်သော ကိုယ်ပိုင်အမှု အကျင့်အတိုင်း အခြားသူများအား လျှပ်မြန်စွာ အကဲခတ်လိုက်ပြီး မည်သူမှ နားထောင်မနေမှန်း သေချာသောအခါမှ ခရစ်စုံ မျက်လုံးတည့်တည့်သို့၍ ကြည့်လိုက်သည်။

“ရှင် စုံစားတာ မှန်နေနိုင်တယ်လို့ ကျွန်မ ထင်မိတယ်”

သူမက လေသံလေးဖြင့် ပြောသည်။

“ပြီးတော့... ကျွန်မ တွေးနေတာ... ဒီအကြာင်းကို ပြောပြတာ အကြံကောင်း ဟုတ်ပါမလားလို့”

ခရစ်မှာ ရှတ်တရက် အာခေါင်ပြောက်ကပ်သွားသလို ခံစားလိုက် ရသည်။

“တစ်ခုခု ဖြစ်ခဲ့လို့လား”

ရျေးလုံက ခေါင်းခါလိုက်သည်။ သူမ၏ မဟာဆန်ပြီး ကျက်သရေ ရှိလှသော မျက်နှာတွင် မည်သည့်အမှုအရာမျိုးကိုမှ အကဲခတ်မရပေ။

“မဟုတ်ပါဘူး...ရှင် စကားကို သတိထားပြီး ပြောသင့်တယ်လို့ ကျွန်မ တွေးမိတာပါ... လူတိုင်းက အမှန်တရားကို နားထောင်ချင်လိမ့်မယ် လို့ အတပ်ပြောလို့ မရဘူးလေ”

ခရစ်စုံ မျက်မောင်ကြုတ်လိုက်သည်။ သူမ သူ့ကို ဘာပြာဖို့ ကြိုးစားနေမှန်း အဓိပ္ပာယ်ဖော်မရပေ။

“ငါ အလုပ်ထဲက လူတွေကိုလောက်ပဲ ဒီအကြာင်းကို ပြောခဲ့တာ”

သူမ၏အကြည့်က ပြောင်းလဲမသွားပေ။

ရှတ်တရက်ပင် သူမက သူ့အား သွယ်ပိုက်၍ ပြောနေမှန်းကို သဘောပေါက်လိုက်၏။

အမ်ဘရဲလားလျှို့၍ကိစိမ်ကိန်း

ဘုရားရေ ငဲ့ကိုယ်ပါပ တကယ့်ကို သံသယလွန်နေတယ်လို့
ထင်နေခဲ့တာ။

“ရျေးလု...ငါ ဒီလူတွေရဲအကြောင်း အလုံးစုံကို မသိနိုင်ဘူးဆိုရင်
တောင် သိသင့်သလောက်တော့ သိပါတယ်ကာ... S.T.A.R.S. တပ်ဖွဲ့မှာ
အနဲ့ဝင်တစ်ယောက်ချင်းစိရဲ စိတ်ကျွန်းမာရေးအကြောင်းနေဂာဇ္ဇာ နောက်
ကြောင်းရာဝင်ကို စစ်ဆေးတာတွေရော ကိုယ်ရေးကိုယ်တာ အချက်
အလက်တွေပါ မှတ်တမ်းတွေရှိနေတာပဲ... အဲဒီလိုဖြစ်စရာ အကြောင်း
မရှိပါဘူး...”

သူမက သက်ပြင်းချလိုက်သည်။

“ဒီမှာ... ကျွန်းမာရေး ပြောတာတွေကို မေ့ပစ်လိုက်ပါ... ကျွန်းမက
ရှင့်ကိုယ်ရှင် သတိထားဖို့ ပြောပြရုပါပဲ... ဒါပါပ”

“ကောင်းပြီ ကလေးမ... မျက်စီလျင်လျင်ထားပြီး ရှာကြည့်နေ...
ငါတို့ နယ်ပြောစွာစာယ့်နှစ်အနားကို ကပ်လာပြီး...သူတို့ တစ်နေရာရာမှာ
ရှိနေနိုင်တယ်”

ဝက်စိကာ၏ ကြားဖြတ်ဝင်ပြောလိုက်မှုကြောင့် ရျေးလုမှာ ခရစ်စွဲ
ကို အကြည့်စုံစုံဖြင့် တစ်ချက်ကြည့်လိုက်ပြီး ပြတင်းပေါက်တစ်ပေါက်အနီး
သို့ နေရာရွှေသွားသည်။ ခရစ်စွဲလည်း လိုက်ရွှေလိုက်သည်။ ဘယ်နှင့်
ဂျိုးဆက်မှာ တဗြားတစ်ဖက်ခြေးတွင် ရှာဖွေရန် နေရာယဉ်ထားကြ၏။

ခရစ်စွဲမှာ ပြတင်းပေါက်ငယ်လေးမှတစ်ဆင့် အပြင်ဘက်မှ နေဝိုင်
ဆည်းဆာမြင်ကွင်းကို အလိုအလျောက် အာရုံစိုက်ကြည့်ရင်း ရျေးလုပြောခဲ့
သော စကားများကို စဉ်းစားနေမိသည်။ သူ့ကို တစ်ခုခု ဖုံးကွယ်ထားသော
သံသယဖြစ်ဖွယ် လူတစ်ယောက်လို့ မထင်တာကိုပင် ကျွေးဇူးတင်ရပေမည်။
ဒါပေမဲ့ သူမ အရင်က ဘာကြောင့်မပြောခဲ့တာလဲ။

ပြီးတော့ S.T.A.R.S. တပ်ဖွဲ့ကို မသက်းသည်သောမျိုးလည်း
သူ့ကို သတိပေးသည်။ သူမ တစ်ခုခု သိထားသည်။ သူမ တစ်ခုခု
သိကို သိထားလိမ့်မည်။ အဓို့ပြုယ်မရှိလှသော်လည်း ဒါဟာ သူ စဉ်းစားလို့
ရသမျှ ဖြေရှင်းချက်ပင်။

သူတို့ ဗရာဗုံးတပ်ဖွဲ့အား ရှာဖွေသယ်ဆောင်လာပြီးနောက်မှ
သူမနှင့် စကားထပ်ပြောရန် ဆုံးဖြတ်ချက်ချလိုက်သည်။ ရျေးလုကို ဝက်စိကာ
အား သွားပြောဖို့ စည်းရုံးရမည်။ သူတို့နှစ်ယောက်စလုံး စိုင်းတွန်းလျင်တော့

ဝက်စ်ကာမှာ နားထောင်ရပေလိမ့်မည်။

ရဟတ်ယာဉ်မှာ အမြင့်ပေ နိမ့်နိမ့်လေးမှ ပုံသန်းနေသည်။ ခရစ်မှာ အပြင်ဘက်ရှိ အဆုံးမှမြင်နိုင်သည့် သစ်တော်ပင်လယ်ကြီးကို ကြည့်ရင်းရှာဖွေရေးတွင် အပြည့်အဝ အာရုံစိုက်နိုင်ဖို့ အားထုတ်လိုက်၏။ အလင်းရောင် မြိုင်မြိုင်အောက်တွင် သဲကဲ့စွာ မြင်နိုင်သော်လည်း စပန်ဆာခြေားနှင့် နီးကပ် လာနေပြီမှန်းကို သိနေသည်။

ဘီလိနှင့် အမ်ဘရဲလားကုမ္ပဏီအကြောင်း အတွေးများအပြင် ယခု ကျေးလုံ၏ ထူးဆန်းသော သတိပေးစကားက သူ့ခေါင်းထဲတွင် တင်လည် လည် ဖြစ်နေမှုကြောင့် ခရစ်စီ စိတ်ပင်ပန်းလာ၏။ သူက ထပ်မတွေးမိ အောင် အာရုံပြေားဖို့ ကြိုးစားလိုက်သည်။ သူဟာ ဗရာဗို့တပ်ဖွဲ့ကိစ္စကို စိုးရိမ်ပူးပန်နေဆဲပင်။

ထိုနောက် ကျေးလုံက ညွှန်ပြုပြီး ပြောလိုက်သံနှင့်တစ်ပြိုင်တည်း ခရစ်စီမှာလည်း တစ်မိုင်မျှ မဝေးသည့်နေရာ၌ ထိုအရာကို မြင်လိုက်၏။ သူ၏ စိုးရိမ်ပူးပန်နေမှုမှာ ချက်ချင်း အကြီးအကျယ် ထိတ်လန့်မှုအဖြစ်သို့ ပြေားလဲသွားသည်။

“ကြည့်... ခရစ်”

နေဝါယူဆဲ အလင်းရောင် အကြောင်းအကျိုးအောက်တွင် လေထံ သို့ အူထွက်နေသည့် သီးငွေ့ပါ အနက်ရောင်မီးခိုးများက ကောင်းကင်ပြင်၌ သေခြင်းတရား၏ နိမိတ်ကို ဖောကျူးဗြို့ပြသနေသည့်အတိုင်းပင်။

“အိုး.... မဖြစ်ဘူး....”

သစ်ပင်များကြားမှ ထွက်ပေါ်နေသော မီးခိုးတန်းကို စိုက်ကြည့်ရင်း ဘယ်ရီးမှာ အံတင်းတင်းကြိတ်ထားသည်။ နေမကောင်းချင်သလို ခံစားချက် ဖြစ်လာ၏။

“ကဗွာတိန်း... နှစ်နာရီတိတိမှာ...”

ခရစ်စီက ခေါ်လိုက်သည်။ ထို့နောက်တွင် သူတို့ရဟတ်ယာဉ်က နက်မောင်သော မီးခိုးတန်းသီးသို့ လူည့်၍ ဦးတည်လိုက်သည်။ အခြေအနေ ကား ပျက်ကျသွားခြင်းဖြစ်ဖို့ သေချာနေချေပြီ။ ဝက်စ်ကာမှာ နေကာမျက်မှန် တပ်ဆင်လျက်ပင် ရဟတ်ယာဉ်နောက်ခန်းသို့ ပြန်လာသည်။ သူက ပြတင်းပေါက်ဆီသို့ ကပ်သွားရင်း ချုပ်ထိန်းထားရသော အသံဖြင့် ပြောလိုက်သည်။

“ငါတို့ အဆုံးဆုံးကို တွေးမထားကြရအောင်... သူတို့ဆင်းပြီးတဲ့

အမ်ဘရဲ့လားလျှို့ခြက်စီမံကိန်း

အခါမှ မီးထလောင်တာလည်း ဖြစ်နိုင်တာပဲ... ဒါမှမဟုတ် သူတို့ ရည်ရွယ် ချက်နဲ့ ရှိထားတာလည်း ဖြစ်နိုင်တယ်... အချက်ပြန့်အတွက်ပေါ့”

ဘယ်ရိမှာ သူတို့၏ ကပ္ပတိန်စကားကို ယုံကြည်နိုင်ဖို့ ဆုတောင်း မိသည်။ သို့သော် ရဟတ်ယာဉ်စက်ပိတ်ပြီး မီးက သူ့အလိုလို ထလောင်နေ ခြင်းဆိုသည်မှာ ယုံကြည်ရခက်လျသလို ဗရာစိတ်ပွဲသာ အချက်ပြလိပါက မီးကျဉ်းများ အသုံးပြန်သည် ဆိုသည့်အချက်ကို ဝက်စ်ကာလည်း ကောင်း ကောင်းသိနေပြီးသားပင်။ ထို့အပြင် ဒီလိမ့်းခိုးဟာ သစ်သားကိုမီးရှိလို ထွက်လာသော မီးခိုးမျိုးမဟုတ်ပေါ့

“ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ငါတို့ အဲဒီနေရာဆီ မရောက်မချင်း မသိ နိုင်သေးဘူး... အခု ကျေးဇူးပြုပြီး မင်းတို့အားလုံး ငါ ပြောတာကို အာရုံ စိုက်ပေးလို့ ရမလား”

ဘယ်ရိက ပြတ်ငါးပေါက်နားမှ ပြန်လှည့်လိုက်သည်။ အခြားသူများ လည်း ပြန်လှည့်လာကြ၏။ ရခစ်စိုး၊ ဂျေးလ်ရှင် ဂျိုးဆက်တို့အားလုံး၏ မျက်နှာပေါ်တွင် စိတ်တုန်လှပ်နေမှုက ထင်ဟပ်နေကြသည်။

S.T.A.R.S. တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေကြချိန်အတွေး တစ်ခါ တစ်ရုံ စိတ်ထိခိုက်စရာများကို တွေ့ကြုံခံစားရတတ်သည်။ ဒါဟာလည်း သူတို့အလုပ်၏ သဘောသဘာဝတစ်ခုပင်။ သို့သော် ယခုကဲ့သို့ မတော် တဆ ဖြစ်ပွားခြင်းမျိုးမှာတော့...။

ဝက်စ်ကာ၏ စိတ်သောကရောက်မှု အရိပ်လက္ခဏာကို မြင်နိုင် သည့် တစ်ခုတည်းသော နေရာကား သူ့ပါးစပ်ပင်ဖြစ်သည်။ တင်းတင်းစွေ ထားသည့် ပါးလွှာသော နှုတ်ခံမ်းက သူ၏ အညီရောင်အသားအရေနှင့် ကွဲပြားခြားနားနှုံးချက် သိသာထင်ရှားစွာ တွေ့မြင်နေရသည်။

“နားထောင်ကြ... ငါတို့၊ လူတွေဟာ အန္တရာယ်များနိုင်တဲ့ ပတ်ဝန်းကျင်ထဲကို ရောက်နေကြတာ... မင်းတို့အားလုံး လက်နက်တွေ အသင့်ပြင်ထားကြ... ပြီးတော့ ငါတို့ မြေပြင်ပေါ် ရောက်တာနဲ့ ချက်ချင်း သတ်မှတ်ဖြန့်ကျက်မှုပုံစံ ဖွဲ့စည်းပြီး ချဉ်းကပ်မယ်... ဘယ်ရိ မင်းက ရှုံးတန်းက တာဝန်ပူးပါ”

ဘယ်ရိမှာ စိတ်နဲ့ကိုယ် တစ်သားတည်း ကပ်စေရန် ကြိုးစားရင်း ခေါင်းညီတ်ပြုလိုက်သည်။ ဝက်စ်ကာ ပြောတာမှန်သည်။ အခုချိန်မှာ စိတ် ထိခိုက်နေရမည့် အချိန်မဟုတ်ပေါ့။

“ဘရက်ဒိုက ဝါတို့ကို အဲဒီနောက် နီးနိုင်သမျှ နီးအောင် ချပေးလိမ့်မယ်... ဗရာစိုးအဖွဲ့ နောက်ဆုံးအချက်ပြခဲ့တဲ့ ကိုထိခိုနိတဲ့ တောင်ဘက် မိတာဝါးဆယ်လောက်မှာ ရှင်းလင်းတဲ့ နောရေးတစ်ခု ရှိနေပုံပဲ... ဘရက်ဒိုကတော့ ရဟတ်ယာဉ်ပေါ်မှာပဲ နေခဲ့ပြီး တကယ်လို့ အန္တရယ်ဖြစ်လာခဲ့ရင် အဆင်သင့် ပုံတက်နိုင်အောင် စောင့်နေလိမ့်မယ်... မေးစရာရှိလား”

မည်သမျှ စကားမပြောကြပေ။ ဝက်စိကာက သွက်လက်စွာ ခေါင်းညီတိလိုက်သည်။

“ကောင်းတယ်... ဘယ်ရှိ... ဝါတို့ကို လက်နက်တပ်ဆင်ပေးတော့... ကျွန်တဲ့ပစ္စည်းတွေကိုတော့ ရဟတ်ယာဉ်ပေါ်မှာပဲ ထားခဲ့ပြီးလို့အပ်လာမှ ပြန်လာယူကြတာပေါ့”

ရေးလှု ခရစ်စုနှင့် ရှိုးဆက်တို့ ဘယ်ရှိဆိုသို့ လှည့်လိုက်ကြချိန် တွင် ကဗျာတိန်၊ ဘရက်ဒိုကို ညွှန်ကြားဖို့ ဦးပိုင်းသို့ ထွက်သွားသည်။ လက်နက်ကျွမ်းကျွမ်းပညာရှင်တစ်ဦးအနေဖြင့် ဘယ်ရှိမှာ S.T.A.R.S. တပ်ဖွဲ့ဝင် တစ်ဦးဦးချင်းစီအတွက် သေနတ်များကို အသွေးအထုတ်လုပ်ပေးခြင်း အသင့် အနေအထားဖြစ်နေအောင် ပြင်ဆင်တိန်းသိမ်းပေးခြင်းများ ပြုလုပ်ရသည်။ ဘယ်ရှိက အစွမ်းဆုံးပြတင်းပေါက်အနီးရှိ ပါရိုဆိုသို့သွားပြီး တံခါးချက်ကို ဖြုတ်လိုက်သောအခါ သတ္တုတန်းများပေါ်မှ ကိုးမမ ဘာရက်တာပစ္စတို့ ပြောက်လက် ထွက်ပေါ်လာသည်။ သေနတ်များမှာ မနေ့ကပင် သန်ရှင်းပြီး စစ်ဆေးထားထားပြီးဖြစ်၏။ သေနတ်တစ်လက်ချင်းစီတွင် ကျွည်းဆယ့်ငါးတောင့် ဝင်ဆုံးပြီး အခေါင်းပါထိရှုံးတပ်ကျည် (SJHP) များဖြစ်သည်။ ကောင်းမွန် သော သေနတ်များဖြစ်သော်လည်း ဘယ်ရှိကတော့ ပို့မြင့် ရဘု ကျွည်းဆန္ဒရှင် အလွန်ပြင်းထန်သော ပစ်ချက်များ ပစ်ခတ်နိုင်သည့် သူ၏ ပိုင်သွန်သောနတ်ကို ပို့မြန်စံသက်လေသည်။

ဘယ်ရှိက လက်နက်များကို အလျင်အမြန် ဖြန့်ဝေပေးလိုက်ပြီး ကျည်အပြည့်ပါသော ကျည်ကပ်အပို သုံးကပ်စီကိုလည်း တစ်ဦးချင်း ကမ်းပေးသည်။

“ဝါတို့ ဒါကွေကို သုံးစရာမလိုဖို့ မျှော်လင့်ပါရဲ့”

ကျည်ကပ်ကို သေနတ်တွင် သွက်လက်စွာ တပ်ဆင်လိုက်ရင်း ရှိုးဆက်က ပြောလိုက်သည်။ ဘယ်ရှိကလည်း သဘောတူဗွာ ခေါင်းညီတိ

အမ်ဘရဲ့လားလျှို့၍ကိစိမိကိန်း

လိုက်သည်။ သူဟာ အမျိုးသားရှင်ဖယ်အသင်းဝင်တစ်ဦး ဖြစ်သော်လည်း အပစ်အခတ် အသတ်အဖြတ်ကို နှစ်သက်သော ငါ့က်သားမျိုး မဟုတ်ပေ။ သူက သေနတ်များကို သဘောကျခြင်းသာဖြစ်၏။

ဝက်စ်ကာမှာလည်း သူတို့နှင့်ပူးပေါင်းလိုက်ပြီး ဝါးယောက်လုံးမှာ ဘရက်ဒ် ရဟတ်ယာဉ်ဆင်းသက်မည့်အချိန်ကို စောင့်ရင်း တံ့ခါးပေါက်အနီး တွင် ရပ်နေကြသည်။

သူတို့၏ရဟတ်ယာဉ်က အုတွက်နေသည့် မီးနိုးလုံးအနီးသို့ ရောက်လာသောအခါ ချာလပတ်လည်နေသည့် ပန်ကာဒလက်များ၏ လေအဟန်က တွန်းထုတ်လိုက်သဖြင့် အနက်ရောင်မြှို့ချိုးများသဖွယ် ဖြစ်သွားကာ သစ်ပင်များ၏ အပုံဆိပ်းနေသော အရိပ်များနှင့် ပေါင်းစပ်သွားသည်။ မီးနိုးနှင့် ဖုန်မှုန်များကြောင့် သူတို့ဆင်းသက်မည့် နေရာကိုပင် မမြင်နိုင်တော့လောက်အောင် ဖြစ်သွား၏။ ဘရက်ဒ်မှာ ရုတ်တရက် ပြင်းထန်စွာ တိုက်ခတ်လာသော လေရှုံးကို ကြိုကြိုးခံလျက် ရဟတ်ယာဉ်ကို မြက်ပင်ရှည်များ ဟိုတစ်စာည်တစ်စာ ပေါက်နေသည့် မြေကွက်ပေါ်သို့ ဆင်းသက်လိုက်ရာ သူတို့အားလုံး ထိမ်းထိုးသွားကြသည်။

ရဟတ်ယာဉ်ခြေနှင်းတန်းက မြေပြင်သို့ထိပြီး တုန်ခါသွားချိန်တွင် ဘယ်ရိမှာ လက်က ရဟတ်ယာဉ်တံ့ခါးချက်ပေါ် တင်လျက် အပြင်သို့ ထွက်ရန် အသင့်ဖြစ်နေ၏။ နေးတွေးသော လက်တစ်ဖက်က သူ့ပခုံးပေါ်တင်လာသည်။ ဘယ်ရိ လှည့်ကြည့်လိုက်ရာ သူ့ကို စူးစူးစိုက်စိုက် ကြည့်နေသည့် ခရစ်စိုက် မြင်လိုက်ရသည်။

“ငါတို့ မင်းနောက်မှာ ရှိနေမယ်”

ခရစ်က ပြောလိုက်သည်။ ဘယ်ရိ ခေါင်းညိတ်ပြုလိုက်၏။ အယ်လ်ဘအဖွဲ့ဝင်များ သူ့နောက်က ပါမလာလျှင်လည်း သူ မဖိုးရိမ်ပေ။ သူ ပုံနှင့်နေသည်မှာ ဗရာဗုံးအဖွဲ့၏ အခြေအနေကိုသာဖြစ်၏။

ရိုကိုမာရိနိမှာ သူ့သူငယ်ချင်းကောင်းတစ်ဦး ဖြစ်သည်။ မာရိနိ၏ အနီးမှာလည်း ကေသီနှင့်မိတ်ဆွေများဖြစ်ကြပြီး သူတို့သမီးလေးများကို ထိန်းပေးခဲ့သည့် အကြိုမိပေါင်းမှာ မရောဂါ်နိုင်တော့ပေ။ မိုက်မဲသောစက်ပိုင်းဆိုင်ရာ သောက်တလွှဲဖြစ်မှုကြောင့် သူ သေဆုံးသွားပြီဆိုသောအတွေးမှာ....။

“အားတင်းထား ကိုယ့်လူ... ငါတို့လာနေပြီ”

ဘယ်ရီမှာ အရာအားလုံးအတွက် အသင့်ပြင်လျက် လက်တစ်ဖက်
ကို သူ၏ကိုယ်တိသေနတ်ဒင်ပေါ်တွင် တင်ထားရင်း ရဟာတ်ယာဉ်တံ့ခါးကို
ဆွဲဖွင့်လိုက်ကာ စိုထိုင်းပြီး အမှာင်ထူကြီးစိုးစပြုလာနေသော ရက်ကွန်း
တော့အုပ်အတွင်းသို့ လှမ်းထွက်လိုက်လေသည်။



အခန်း - ၄

သူတို့မှာ လူဖြန်လိုက်ပြီး မြောက်ဘက်သို့ စတင်ထွက်ခွာကြသည်။ ဝက်စိကာနှင့် ခရစ်စိက ဘယ်ရို၏လက်ပဲခြမ်း အနောက်ဘက်မှ လိုက်ပြီး ဂျေးလ်နှင့် ဂျိုးဆက်တို့မှာ လက်ယာခြမ်းမှလိုက်သည်။ သူတို့၏ အရေး၊ တည့်တည့်တွင် သစ်ပင်များ၊ ကျိုးတိုးကျေတဲ့ရှိနေသည်။ အယ်လ်အာအဖွဲ့၏ ရဟတ်ယာဉ်ပန်ကာဒလက်များ၊ အရှုန်လျှော့သွားသောအခါ ဂျေးလ်မှာ လောင်စာဆီ မီးလောင်သောရန်နှင့်အတူ သေးသွယ်သော မီးနိုးမျှင်တန်း လေးက သစ်ရွက်သစ်ခက်များအကြားတွင် တွန့်လိမ်းကောက်ကျေးလျက် လွင့်တက်နေသည်ကို တွေ့လိုက်ရသည်။

သူတို့မှာ သစ်တော့ထူးထပ်သောနေရာကို ဖြတ်သန်း၍ အလျင် အမြန် ရွှေလျားလာကြသည်။ ထင်ရှုဗ္ဗာပင်များ၏ သစ်ကိုင်းသစ်ခက်အရိပ်များ အောက်တွင် ပတ်ဝန်းကျင်ကို တွေ့မြင်နိုင်စွမ်းက ချက်ချင်းကျဆင်းလာ၏။ သင်းပျုံးသောထင်းရှုဗ္ဗာနှင့် မြေသင်းနှုံးတို့ကို လောင်ကျမ်းနေသောအနံ့က ဖုံးလွှမ်းသွားသည်။ သူတို့ ခြေတစ်လှမ်းတိုးလာတိုင်း သွော်နဲ့က တစ်စထက် တစ်စ ပြင်းထန်လာ၏။

သူတို့၏အရှေ့ဘက်မှ မိန့်ဖျော့ဖျော့အလင်းရောင်အောက်တွင် ရျေးလုပ်မှာ ရှည်လျားသော မြက်ပင်ခြောက်များနှင့် နောက်ထပ် ခြောက်လပ်တစ်ခုကို တွေ့လိုက်ရသည်။

“ဒါ မြင်ရပြီ... ရှေ့တည့်တည့်မှာပဲ”

ဘယ်ရိ၏ အော်ပြောလိုက်သံနှင့်အတူ ရျေးလုပ်မှာ ရင်ခုနှစ်နှင့်မြန်လာသည်။ သူတို့အားလုံးမှာ ဦးဆောင်ချိတ်ကျကို လိုက်မိရန် အမြန်ပြီး သွားကြသည်။

ရျေးလုပ်မှာ သစ်ပင်များထူထပ်သော နေရာမှ ထွက်လာသည်။ ဂျိုးဆက်လည်း သူမဘေးမှ ပါလာသည်။ ဘယ်ရိမှာ ဗရာဗိုအဖွဲ့၏ ရဟတ်ယာဉ်ရှိရာသို့ ရောက်နှင့်နေလေပြီ။ ခရစ်နှင့် ဝက်စ်ကာတို့လည်း သူ့နောက်မှာ ရောက်နေကြသည်။ တိတိဆိတ်ပြုမှုသက်နေသည့် ယာဉ်ပျက်ဆီမှ မီးဦးများ ထွက်ပေါ်နေဆဲဖြစ်သော်လည်း နည်းပါးလာနေသည်။ မီးလောင်နေခဲ့သော်လည်း ပြုမှုသွားပုံရသည်။

ရျေးလုပ်နှင့်ဂျိုးဆက်တို့မှာ သူတို့အဖွဲ့သားများထံ ရောက်လာပြီး ရပ်တန်းလျက် ငေးကြည့်နေမီကြသည်။ သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ရင်းမည်သူမျှ စကားမပြောမီကြပေး။ ရှည်လျားကျယ်ဝန်းသော ရဟတ်ယာဉ်ကြီးမှာ ခြေရာလက်ရာမပျက် အကောင်းပကတိရှိနေသည်။ အပွဲ့အခြေရာလေးတစ်ခုတောင် ရှိမေနေချေ။ ရဟတ်ယာဉ်၏ ဆင်းသက်ခြေနှင်းတန်းက ကျွေးကောက်နေပုံရပြီး ရှိတာဒလက်မှ ပျောက်ကွယ်လုဆဲဆဲ မီးခြီးငွေ့လေးထွက်နေသည့်မှအပ တဗြားပျက်စီးနေသောပုံစံ မတွေ့ရပေ။ ရဟတ်ယာဉ်တံ့ခါးများက ပွင့်နေကြပြီး ဝက်စ်ကာ၏ ဘောပင်ဓာတ်မီး အလင်းရောင်အောက်တွင် အထိအခိုက်မရှိသော ကောဇ်ခန်းကို မြင်နေရသည်။ ဗရာဗိုအဖွဲ့၏ ပစ္စည်းကိုရိယာအများစုမှာ ယာဉ်ပေါ်တွင် တင်ထားသည့်အတိုင်းသား ရှိနေသည်ကို ရျေးလုပ်တွေ့လိုက်ရ၏။

“ဒါဖြင့် သူတို့တွေ ဘယ်ရောက်သွားကြတာလဲ”

ဒါ အဓိပ္ပာယ်မရှိပေး။ သူတို့ထံမှ နောက်ဆုံးဆက်သွယ်မှုရှုခဲ့ခို့နှင့်မှ ယခုထိ ဆယ့်ငါးမိန်စုံသာကြာမြင့်သေးသည်။ တစ်ယောက်ယောက် ထိခိုက် ဒဏ်ရာရသည်ဆုံးလျှင်လည်း သူတို့ ဒီမှာပဲ စောင့်နေရပေမည်။ သူတို့ ထွက်သွားဖို့ ဆုံးဖြတ်လိုက်သည်ဆုံးပါက အဘယ်ကြောင့် ပစ္စည်းကိုရိယာများကို ချုပ်ထားပစ်ခဲ့ရပါသလဲ။

အမ်ဘရဲလားလျှိုက်စီမံကိန်း

ဝင်စ်ကာက စာတ်မီးကို ရှိုးဆက်ထံသို့ ကမ်းပေးပြီး ရဟတ်ယာဉ်
ပိုင်းလော့ခန်းကို မေးငွေပြလိုက်သည်။

“မင်း စစ်ဆေးကြည့်လိုက်... ကျွန်တဲ့လူတွေက လူဖြန်ပြီးတော့
ခြေရာခံကြ...ကျည်ခံတွေ... ရှန်းရင်းဆန်ခတ်ဖြစ်ထားတဲ့ လက္ခဏာတွေ
ရှာတွဲည့်ကြ... တစ်ခုခုတွေတာနဲ့ ငဲ့ကို သတင်းပို့ပါ... ပြီးတော့ သတိ
ထားကြ”

ရျေးလ်မှာ မီးခိုးထွက်နေသော ရဟတ်ယာဉ်ကို ငေးကြည့်ရင်း
မည်သို့မည်ပုံဖြစ်ပျက်ခဲ့လေသနည်း စဉ်းစားရင်း ခဏမျှရပ်နေမိသေးသည်။

အင်ရိကိုက စက်ချွတ်ယွင်းတဲ့အကြောင်း တစ်ခုခုပြောသွား
တယ်... ဗရာဖိုအဖွဲ့ မြေပေါ်ကို ဆင်းလိုက်ရတယ်... ဒီအထိတော့
ဟုတ်ပြီ... ပြီးတော့ ဘာဆက်ဖြစ်သွားတာလဲ၊ ဘယ်အရာကများ သူတို့ကို
ရှာတွေဖို့ အကောင်းဆုံးအခွင့်အရေးကို စွန်ပစ်လိုက်ရအောင် လုပ်လိုက်တာ
လဲ၊ အရေးပေါ် ဆေးသေတွာတွေနဲ့ လက်နက်တွေလည်း အကုန်လုံး
ချိန်ထားပစ်ခဲ့တယ်။

ရျေးလ်မှာ ရဟတ်ယာဉ်ခန်း၏ ဘေးဘက်၌ တွန်းကြေနေသော
ကျည်ကာအကျိန်စ်ထည်ကို မြင်လိုက်ရသည်။ ထိမြင်ကွင်းကိုလည်း ပိုမို
များပြားလာနေသည့် လုံးဝယုတ္တာမရှိသော အဖြစ်အပျက်များ စာရင်းထဲသို့
ထည့်ပေါင်းလိုက်ရင်း သူမ ခေါင်းခါယမဲးလိုက်မိ၏။

သူမမှာ ရှာဖွေရေးတွင်ပူးပေါင်းရန် လှည့်ထွက်လိုက်ချိန်မှာပင်
ရှိုးဆက်မှာလည်း ရဟတ်ယာဉ်ပိုင်းလော့ခန်းထဲမှ ပြန်ထွက်လာသည်။ သူ့
မျက်နှာတွင်လည်း ရျေးလ်ခံစားနေရသည့်အတိုင်း ရှုပ်တွေးနေသော ပုံပေါ်
နေ၏။ သူမမှာ ရှိုးဆက်၏ သတင်းပို့သံကို ကြားနိုင်ရန် စောင့်နေလိုက်
သည်။ ရှိုးဆက်မှာ စာတ်မီးကို ဝက်စ်ကာဆီ ပြန်ပေးလိုက်ပြီး စိတ်လှပ်ရှားစွာ
ဖြင့် ပခုံးတွန်ပြလိုက်သည်။

“ဘာဖြစ်မှန်းတောင် မပြောတတ်တော့ဘူး... ကွေးနေတဲ့ ခြေနင်း
တန်းကို ကြည့်ရတာတော့ အရှိန်နဲ့ ဆင်းလိုက်တာလို့ ယူဆရပေမဲ့ လျှပ်စစ်
စနစ်ကလွှဲရင် အကုန်လုံးကောင်းနေတာပဲ”

ဝင်စ်ကာမှာ သက်ပြင်းချုလိုက်ပြီး အခြားသူများကြားရစေရန်
အသံကို မြှေ့င့်လျှက် ပြောလိုက်သည်။

“စက်ဝိုင်းပုံဖြန်မယ် ကိုယ့်လူတို့... သုံးမီတာလောက်အကွာထိ

သွားမယ်”

ရျေးလုံမှာ ခရစ်စုနှင့် ဘယ်ရိတိနှစ်ယောက်ကြားတွင် နေရာဟူရန် ဆွဲလိုက်သည်။ သူတို့နှစ်ယောက်မှာ ခြေလှမ်း လှမ်းတိုင်း မြေပြင်ကို စွေ့စွေ့စပ်စပ် စစ်ဆေးလျက် ဖြည်းဖြည်းချင်းပင် ဟယ်လီကော်ပတာ၏ အရှေ့ဘက်နှင့် အနောက်ခြားဘက်သို့ ရွှေ့လျားသွားကြသည်။ ဝက်စိကာမှာ သူ့ ဘောပင်ဓာတ်မီးအလင်းရောင်လေးဖြင့် ဟိုထိုးဒီထိုး ထိုးလျက် ရဟတ်ယာဉ် ကောင်ခန်းထဲသို့ ဝင်သွားသည်။ ရှိုးဆက်ကတော့ အနောက်ဘက်ကို ဦးတည်၍ သွားနေ၏။

သူတို့ စက်ရိုင်းပုံစံ ဖြန့်ကျက်ရှာဖွေနေကြစဉ် ခြေထောက် အောက်ရှိ ခြားကြသွေးနေသော ပါးပင်များထံမှ တရာ့တရာ့တရာ့ ဖြောက် မြောက် ဖြည်းနေကြသည်။ နေးထွေးသော လေထုထဲတွင် အဝေးမှ အယ်လ်ဖာအာဖွဲ့ ရဟတ်ယာဉ်၏ အင်ဂျင်စက်သံ သဲသဲလေးကိုသာ ကြား နေရ၏။ ရျေးလုံမှာ ထူထပ်စွာပေါ်နေသည့် မြက်ပင်ရည်များကို သူမ၏ ဘွတ်ဖိန်းများဖြင့် ခြေလှမ်း လှမ်းတိုင်း ဖိသိမ်းရင်း မြေပြင်ကို ရှာဖွေကြည့် နေသည်။

နောက်ထပ်အနည်းငယ်မျှ ကြာမြင့်သောအခါ ပတ်ဝန်းကျင်ကို မမြင်နိုင်လောက်အောင် မှားပိုက်လာ၏။ သူတို့မှာ စာတ်မီးများအသုံးပြုရန် လိုအပ်လာပေပြီ။ ဗရာဗုံအဖွဲ့ ချုန်ထားပစ်ခဲ့တာတွေ ရှိုတာပဲ။

ရျေးလုံမှာ ရုတ်တရက် ရပ်တန်ရင်း နားစွဲတောင်လိုက်မိသည်။ အဖွဲ့သားများ၏ သက်ပြင်းချေသံ ခြေသံများနှင့် အဝေးမှ သူတို့ရဟတ်ယာဉ်၏ အင်ဂျင်စက်သံတို့မှာတစ်ပါး တွေ့မည်သည့်အသံမှမကြားရပေ။ ငါက်သံ လေးတစ်သံ ပိုးမွှားမြည်သံလေးတစ်သံကိုပင် မကြားရချေ။ သူတို့မှာ နေလ လယ်ပိုင်းတွင် သစ်တော်ထဲသို့ ရောက်နေကြခြင်းပြစ်သည်။

တိရှိနားတွေ အင်းဆက်တွေ ဘယ်ပျောက်ကုန်တာလဲ။

လူသံများမှအပ သစ်တော်မှာ သဘာဝမကျစွာ တိတ်ဆိတ်လွန်း နေသည်။ သူမတို့ ဆင်းသာက်ပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် ရျေးလိုတ်လန့်လာမိ၏။

သူမက အခြားသူများကို အော်ခေါ်နို့ အလုပ်တွင် သူတို့ နောက် ဘက် တစ်နေရာရာမှ ရှိုးဆက်၏ အော်သံထွက်ပေါ်လာသည်။ သူ့အသံက ရူးရှုပြီး အက်ကွဲနေ၏။

အမ်ဘရဲလားလျှို့၍ကိစိမိကိန်း

“ဟေး... ဒီဘက်မှာ...”

ရျေးလုပ်မှာ နောက်သို့ပြန်လှည့်ပြီး အပြီးလေးသွားလိုက်သည်။ ခရစ်နှင့် ဘယ်ရိတို့လည်း ပြန်လှည့်ပြီးလာကြသည်ကို မြင်လိုက်ရသည်။ ဝက်စ်ကာမှာ ရဟတ်ယာဉ်အနီးတွင် ရှိနေဆဲပင်။ ဂျီးဆက်အော်ပေါ်သံကို ကြားလိုက်ရရှိနိုင်တွင် သူက သေနတ်ကို ဆွဲထုတ်ကာ အသင့်ချိန်ရွယ်ထားရင်း အပြီးလိုက်ပါသွားသည်။

ဂိုးတပါးအလင်းရောင်ထဲတွင် ရျေးလုပ်မှာ ဂျီးဆက်၏အရိပ်မည်းကို မြင်သည်ဆိုရုံးလေးသာ မြင်နေရ၏။ ဂျီးဆက်မှာ ရဟတ်ယာဉ်နှင့် ပေတစ်ရာ ခန့် ဝေးသော နေရာရှိ သစ်ပင်အချို့အနီး မြက်ပင်ရှည်များကြားတွင် ဆောင့်ကြော့ထိုင်နေ၏။ ရျေးလုပ်မှာ အပြီးလေးသွားနေရင်းမှ မသိစိတ်၏ နှီးဆော်မှုဖြင့် သူမ၏သေနတ်ကို ဆွဲထုတ်လိုက်မိသည်။

ပတ်ဝန်းကျင်မှာ ရှုတ်တရက် မကောင်းသော အတိတိနိမိတ်များ ကြီးစိုးလာသလို ခံစားလိုက်ရ၏။

ဂျီးဆက်မှာ တစ်စုံတစ်ခုကို ကိုင်ထားရင်း ထရပ်လိုက်သည်။ ထိုနောက် သူ ထိုအရာကို ပြန်လှတ်မချမှတ် တစ်ဆိုးသော အသံတစ်ချက် အော်ဟစ်လိုက်၏။ သူ့မျက်လုံးများမှာ ထိတ်လန်းကြောက်ရှုံးမှုဖြင့် ပြူးကျယ် နေသည်။

စူးစွဲနှင့်လေးတွင် ရျေးလုပ်မှာ ဂျီးဆက်၏လက်ထဲမှ မြင်ကွင်းကို လက်မခံနိုင်ဖြစ်သွားမိ၏။ S.T.A.R.S. တပ်ဖွဲ့ဝင်တစ်ဦး၏ ဘာရက်တာ သေနတ်တစ်လက်...။

ရျေးလုပ်မှာ ဝက်စ်ကာကို ထိုက်မိရန် ပို၍ မြန်မြန်ပြီးလိုက်သည်။

သေနတ်လက်ကိုင်ကို ဆုပ်ကိုင်ထားခဲ့ဖြစ်သော လက်ကောက် ဝတ်နေရာမှုပြတ်နေသည့် လူလက်တစ်ဖက်။

ဂျီးဆက်၏နောက်ဘက် မှောင်မို့က်နေသော သစ်ပင်များသီဗ္ဗာ နှက်ကော်သော လည်ချောင်းသံဖြင့် မန်ဖိုးသံ ထွက်ပေါ်လာသည်။ သတ္တဝါ တစ်ကောင်၏ ဟိန်းသံနှင့်အတူ နောက်ထပ် ကျယ်လောင်စွာ အော်ဟစ်လိုက် ကြသော မာန်ဖိုးများ ရူးရူးဝါးဝါး ထွက်လာပြီးနောက် ရှုတ်တရက် ကြီးမား နက်မှောင်သော အရိပ်သဏ္ဌာန်များမှာ သစ်တောထဲမှ ထွက်လာပြီး ဂျီးဆက် ကို ထိုးဟပ်ကာ မြေပေါ်သို့ လွှဲချုပ်လိုက်သည်။

“ဂျီးဆက်...”

ရေးလုပ်၏ အာခေါင်ခြစ်၍ အော်လိုက်သံက ခရစ်နားထဲသို့၊ စူးဝင်သွားသည်။ ခရစ်နှာ ပြီးသွားနေရာမှ ရပ်လိုက်ပြီး သူ့သေနတ်ကို ဆွဲထုတ်ကာ ဂျီးဆက်ကို အပြင်းအထန် တိုက်ခိုက်နေကြသည့် သတ္တဝါ များကို ချိန်ချွဲယ်ပစ်ခတ်ပို့၊ ကြိုးစားလိုက်သည်။ ဝက်စ်၏ ဘာ့ပင်စာတိမီး လေးမှ သေးငယ်လှသောအလင်းတန်းလေးက ရှုပ်ယူက်ခတ်နေသည့် သတ္တဝါများပေါ်တွင် ပြီးလွှားနေသည်။ အိပ်မက်ဆိုးတစ်ခုကို မျက်ဝါး ထင်ထင် မြင်လိုက်ရသည့်အလားပင်။

ဂျီးဆက်၏ ခန္ဓာကိုယ်မှာ သတ္တဝါသုံးကောင်ဖြင့် ကွယ်နေသည်။ သတ္တဝါများမှာ မာန်ဖိုရင်း သွားရည်တများများကျနေသည့် ပါးစပ်များဖြင့် ဂျီးဆက်ကို ဆုတ်ဖြေကိုယ်ဖြတ်နေကြသည်။ ထိုအရာများမှာ ခွေးနှင့်တူပြီး အချုပ်အစားက ဂျာမန်သို့းထိန်းခွေးများ၏ အချုပ်လောက်ရှိသည်။ သို့ရာ တွင် ထိုအရာများမှာ အမွေးအမှင်များ မရှိသလို အရေားလည်း မရှိပေ။ ဝက်စ်ကာ၏ လူမှုယ်မီးနေသော စာတိမီးရောင်အောက်တွင် နီရိစိစွဲတ်သော ကြွက်သားများက အရောင်တောက်နေသည်။

ခွေးနှင့်တူသည့် သတ္တဝါများမှ သွေးဆာစွာ စူးစူးဝါးဝါး ဟိန်းရင်း သဲသမဲ့ ကိုက်ဖြေနေကြသည်။

ဂျီးဆက်မှာ ရက်စက်ကြမ်းကြုတ်သော သတ္တဝါများကြားတွင် အားနည်းစွာ ယက်ကန်ယက်ကန် ဖြစ်နေပြီး သူ၏ ငယ်သံပါအောင် အော်ဟစ်သံက အရည်ပွဲက်သံလို ဗလုံးဗတ္တုး ထွက်ပေါ်လာသည်။ ဒဏ်ရာ အများအားဖြူးမှ သွေးများပန်းထွက်နေသည်။ သေလုဆဲဆဲ လူတစ်ယောက်၏ အော်ဟစ်သံ...။ အချိန်မဖြုန်းနိုင်တော့ပေ။ ခရစ်နှာ ပစ်မှတ်ကို ချိန်ချွဲ လျက် ပစ်ထည့်လိုက်သည်။

ကျည်ဆန်သုံးတောင့်က ခွေးတစ်ကောင်၏ ကိုယ်ထဲသို့၊ တန်းတန်းမတ်မတ် ဖောက်ဝင်သွားပြီး လေးတောင့်မြောက် ကျည်ဆန်မှာ အပေါ်သို့ လွှဲချော်သွား၏။ သတ္တဝါမှာ အသံစူးစူးဖြင့် တစ်ချက်အော်ဟစ် လိုက်ပြီး ဘေးတောင်းလဲကျသွားသည်။ အခြားသတ္တဝါနှစ်ကောင်မှာ သဲကြီးမဲကြီး ဆက်လက်ကိုက်ဖြတ်နေကြဆဲပင်။ မတူညီသောနေရာများမှ မိုးခြိမ်းသံလို သေနတ်သံများ ထွက်ပေါ်လာ၏။ ခရစ်နှာ ကြောက်မက်ဖွယ် မြင်ကွင်းအား တွေ့မြင်လိုက်ရသည်။ သွားရည်တများများနှင့် ငရဲခွေးတစ်ကောင်က ဂျီးဆက်၏ လည်မျို့ကို လှမ်းဟပ်ပြီး ကိုက်ဖောက်ပစ်လိုက်သည်။

အမ်ဘရဲလားလျှိုက်စီမံကိန်း

သွေးသံရဲအရိုးနများ လည်ချောင်းရှိုးများကို အတိုင်းသားမြင်လိုက်ရ၏။

S.T.A.R.S. တပ်ဖွဲ့ဝင်များမှာ ဂျီးဆက်ကို သတ်ဖြတ်သည့် သတ္တဝါ များထံသို့ ကျဉ်းဆန်းများကို မိုးသီးမိုးပေါက်သဖွယ် တရကြော်မှုံးပစ်ခတ်လိုက် ကြသည်။ အနီးရောင်အစစ်အပြောက်များက လေထဲတွင် စဉ်ထွက်နေ သည်။ ခွေးနှင့်တူသော သတ္တဝါများမှာ သူတို့၏ထူးဆန်းလှသော ကိုယ်လုံး ပေါ်သို့ ကျဉ်းဆန်းများ ဆန်းပေါက်ဖြစ်အောင် ပစ်ခတ်ခံနေရသည့်တိုင် အကြောဆွဲနေဆဲဖြစ်သော အလောင်းကို ကိုက်ခဲဖို့ ကြီးစားနေကြတန်းပင်။ နောက်ဆုံးတွင် ကျယ်လောင်စွာ အော်သံများနှင့်အတူ လဲကျသွားကြပြီး ပြန်ထမလာနိုင်တော့ပေ။

“ပစ်တာ ရပ်ကြတော့”

ခရစ်စ်မှာ လက်ညွှေးကို သေနတ်မောင်းပေါ်မှ ဖယ်လိုက်သော် လည်း ပြောင်းဝကို လဲနေသော သတ္တဝါများထံ ဆက်လက်ချိန်ချုပ်ထားရင်း ဆန်းငင်ဆန်းငင်ဖြစ်နေသေးသော ပထမတစ်ကောင်ကို ပစ်ခတ်ဖို့ အသင့်ပြင် ထားသည်။ ဒုတိယကောင်မှာလည်း အသက်ရှုံးနေဆဲဖြစ်ပြီး ဖျော့တော့စွာ ပြတ်တောင်းပြတ်တောင်း မာန်ဖို့နေသည်။

တတိယသတ္တဝါများတော့ ဂျီးဆက်၏ ရုပ်ပျက်ဆင်းပျက် အလောင်းသားတွင် အသက်မဲ့စွာ ပုံလဲနေသည်။

“ဒီကောင်တွေ သေသွားသင့်ပြီ... ပထမဆုံးပစ်ချက်ကတည်းက လဲသွားသင့်တာ... ဒါ ဘာကောင်တွေလဲ”

ဝက်စ်ကာက သူတို့ရှေ့မှ လူသတ်ကောင်များကို ကြည့်ရန် ခြေ တစ်လှမ်းတိုးလိုက်စဉ် ပတ်ဝန်းကျင်တစ်ခုလုံးမှ ထွက်ပေါ်လာသော ကျယ်လောင်နေကျော ပဲတင်ထပ်နေသည့် အုသံများမှာ နွေးတွေးသော ညာလေထဲတွေ့ ပြည့်နှက်သွားသည်။ လူသတ်ကောင်များ၏ အလွန်သွေးဆာ နေသော စူးစုံဝါးဝါး ဟိန်းသံများမှာ S.T.A.R.S. တပ်ဖွဲ့ဆီသို့ အရပ်မျက်နှာ ဝန်းကျင်အားလုံးမှ ဦးတည်၍ လာနေသည်။

“အခု ရဟတ်ယာဉ်ဆီကို ပြန်သွား”

ဝက်စ်ကာက အော်လိုက်သည်။

ခရစ်စ် ပြေးသည်။ ဘယ်ရိုနှင့် ရွေးလုပ်မှာ သူရှေ့မှ ပြေးနေကြပြီး ဝက်စ်ကာမှာ နောက်ဆုံးမှ လိုက်လာ၏။ သူတို့လေးယောက်မှာ အမှာင်ဖုံးနေသော သစ်ပင်များကိုဖြတ်ကျော်၍ ခြေကုန်သုတ်ပြေးနေကြရင်း မမြင်ရ

သော သစ်ကိုင်းသစ်ခက်များဖြင့် ရိုက်ခတ်မိနေသည်။ အူသံများက ကျယ်လောင်သည်ထက် ပိုမိုကျယ်လောင်လာသည်။

ဝက်စ်ကာမှာ နောက်သို့လူညွှန်ပြီး သစ်တောထဲသို့ ရမ်းသမ်းပစ်ခတ်လိုက်သည်။ သူတို့မှာ စောင့်ဆိုင်းလျက်ရှိသော ရဟတ်ယာဉ်ဆီသို့ စမ်းတပါးပါး သွားနေကြဖို့ ရဟတ်ယာဉ်ပန်ကာဒလက်များက ဂုံတက်ဖို့ အသင့်လည်ပတ်နေသံကို ကြားလိုက်ရသည်။ ခရစ်စုမှာ စိတ်သက်သာရာရုမှုက တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွား၏။

ဘရက်ဒ်ဟာ ငါတို့ပစ်တဲ့ သေနတ်သံတွေကို ကြားပုံပဲ... ငါတို့အတွက် အခွင့်အရေးရှိသေးတယ်...

ခရစ်စုမှာ ယခုအခါ သတ္တဝါများ သူတို့နောက်သို့ ရောက်လာသံကို ကြားလိုက်ရသည်။ ကြွက်သားများသာရှိသော ခန္ဓာကိုယ်များ သစ်ပင်များကို ဖြတ်သန်းလာသံ တရှုံ့ခြုံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ရဟတ်ယာဉ်၏ ရှုမှုမှုတစ်ဆင့် ဘရက်၏၏ သွေးဆုတ်နေသော မျက်နှာနှင့် ပြုးကျယ်နေသောမျက်လုံးကို ခရစ်စု မြင်လိုက်ရသည်။ ထိန်းချုပ်ခုံမှ ထွက်ပေါ်နေသည့် မီးစိမ်းရောင် တဖုပ်ဖျုပ်က သူ၏ ကြောက်စိတ်မှန်နေသော ရပ်သွင်ကို ရောင်ပြန်ဟပ်ပြနေ၏။ သူက တစ်စုတစ်ခု အော်ဟစ်လိုက်သော်လည်း ကျယ်လောင်လှသော ရဟတ်ယာဉ်အင်ရှင်စောက်သံအောက်တွင် အသံအားလုံး တိမ်မြှုပ်သွားသည်။ ပန်ကာဒလက်မှ ပြင်းထန်သည့်လေအဟုံ့န်ကတိုးရော်ရှိခတ်နေသဖြင့် ကွင်းပြင်မှာ လှိုင်းထနေသော ပင်လယ်ကဲ့သို့ တလိပ်လိပ်ထနေသည်။

နောက်ထပ် ပေဝါးဆယ်ခန့်သာ လို့တော့သည်။ ရောက်လုပြီး ရုတ်တရက်...

ရဟတ်ယာဉ်မှာ အပြင်းအထန် စက်ရှိနိမ့်ဖြင့်လျက် လေထဲသို့ ဆောင့်တက်သွားသည်။ ခရစ်စုမှာ ဘရက်၏၏ အရှုံးအမှုး ထိတ်လန့်နေသည့် မျက်နှာကို နောက်ဆုံးတစ်ချက် ဖွတ်ခနဲ့ မြင်လိုက်ရသည်။ အလွန်အကြေး ကြောက်ချုံမှုက သူ့ကို သွေးရှုံးသွေးတန်းနှင့် ထိန်းချုပ်ခလုတ်ကို ဆွဲလိုက်မိ လျက်သား ဖြစ်သွားစေသည်။

“မဟုတ်ဘူး... မသွားနဲ့...”

ခရစ်စု အသံကုန်အော်လိုက်သည်။

သို့သော်... ရဟတ်ယာဉ်၏ တုန်ခါနေသော ခြေနှင်းတန်းမှာ

အမ်ဘရဲ့လားလျှို့ခြက်စီမံကိန်း

လက်လှမ်းမမီနိုင်သည့် အမြင့်သို့၊ ရောက်ရှိသွားလေပြီ။ ရဟတ်ယာဉ်မှာ ရွှေသို့၊ စက်ရှိနိုင်တိုက်ပြီး သူတို့နှင့်ဝေးရာ အမှာင်ထဲတဲ့သို့၊ ကျယ်လောင်စွာ ဖြည့်ဟည်းလျက် တိုးဝင်သွားတော့သည်။

သူတို့တွေ သေကြရပေတော့မည်။

“ခွေးမသား... ဗစ်ကာ...”

ဝက်စိကာက နောက်သို့လှည့်ပြီး ထပ်မပစ်ခတ်လိုက်ရာ ကြက်ကန်းဆန်းတိုးပြီး သူတို့နောက်ကိုလိုက်နေသည့် သတ္တဝါများအနက် တစ်ကောင်၏ နာကျင့်မှုကြောင့် စူးခနဲ့အော်သံကို ကြားလိုက်ရသည်။ အနည်းဆုံး သတ္တဝါလေးကောင်လောက်မှာ သူတို့နောက်ဘက်သို့၊ နီးကပ်လာနေပြီး အလျင်အမြန်ပင် သူတို့အား မိပေါ်တော့မည်။

“ဆက်ပြီးကြ...”

သူက အော်ဟစ်လိုက်သည်။ အားလုံးမှာ ဆက်၍ စမ်းတဝါးဝါး ပြီးနေကြရင်း သူရောက်နေသော တည်နေရာကို သိဖို့ ကြီးစားလိုက်သည်။ သန္ဓာကြောင်းခွေးများမှာ စူးစူးဝါးဝါး မန်ဖို့သံများနှင့်အတူ သူတို့နောက်ကို ပိုမိုလျင်မြန်စွာ သဲကြီးမဲကြီး လိုက်လာနေကြ၏။ ရဟတ်ယာဉ်စက်သံမှာ အဝေးဆီသို့၊ ရောက်သွားပြီး ပျောက်ကွယ်သွားသည်။ သူရဲ့သောကြောင်လှ သော ဗစ်ကာမှာ သူတို့အားလုံးလွတ်မြောက်နိုင်မည့် အခွင့်အရေးကို ယူဆောင်သွားခဲ့လေပြီး

ဝက်စိကာ ထပ်မပစ်ခတ်လိုက်သော်လည်း ပစ်ချက်ကလွှဲသွားသည်။ တို့နောက်တွင် နောက်ထပ်အရိပ်သဏ္ဌာန်တစ်ခုက သူတို့နောက်ကို လိုက်နေသော အမဲလိုက်အုပ်စုထဲသို့၊ ဝင်ရောက်လာသည်ကို မြင်လိုက်ရသည်။ ခွေးများမှာ ကြောက်စရာကောင်းလောက်အောင် မြန်ဆန်လွန်းလှသည်။ သူတို့မှာ တဗြားအခွင့်အရေးမရှိတော့ပေါ့။ စံအိမ်ကြီးကသာ...”

“ရပ်ညွှန်းတစ်နာရီတည်းတည်းကို လှည့်ပြီး...”

ဝက်စိကာက သံကျို့ဟစ်လိုက်သည်။ သူ၏ တည်နေရာအာရုံခံနိုင်စွမ်း မလွှဲမှားဖို့လည်း မော်လင့်နေမိ၏။ သူတို့မှာ သတ္တဝါများ မျက်ခြည်ပြတ်အောင် ထွက်ပြီးနိုင်စွမ်းမရှိသော်လည်း အနဲ့ရာယ်လိုက်မမီနိုင်သည့် အကွာအဝေးကိုတော့ ဆက်ထိန်းထားနိုင်လောက်သည်။

သူက ကျည်းအိမ်ထဲမှ နောက်ဆုံးလက်ကျွန် ကျည်းဆန်ကို လှည့်ပစ်လိုက်သည်။

“ကျဉ်းကုန်ပြီ...”

ကုန်သွားသော ကျဉ်းကပ်ကို သေနတ်အိမ်ထဲမှ ထုတ်လိုက်ရင်း သူ့ခါးပတ်ထဲမှ ကျဉ်းကပ်အသစ်ကို လက်ဖြင့် စမ်းယူလိုက်သည်။ ဘယ်ရှိနှင့် ရခစ်စိန္တနှစ်ယောက်မှာ ကာကွယ်ရေးတာဝန်ကို ယူလိုက်ကာ သူ့နောက်ဘက်မှပါလာသည့် သတ္တုဝါဒ်စုထဲသို့ ကျဉ်းဆန်များ ပစ်လွှတ်လိုက် ကြသည်။ ဝက်စ်ကာမှာလည်း ကျဉ်းကပ်အသစ်ကို ရိုက်သွင်းလိုက်သည်။ သူတို့မှာ တော့ထူထပ်သောနေရာ၏ အစွန်သို့ရောက်လာကြပြီး တစ်ဖန်မှာင်မိုက်နေသော သစ်ပင်အပ်ထဲသို့ တိုးဝင်သွားကြပြန်သည်။

သူတို့အားလုံး စမ်းတဝါးဝါးနှင့် သစ်ပင်များကို ရှောင်ရှင်းတိမ်းရင်းမညီညာသောမြေပြင်ပေါ်တွင် အပြွေးလေးသွားနေကြရသည်။ လူသတ်ခွေးများမှာလည်း ထက်ကြပ်မကွာပါလာကြ၏။ အဆုတ်များမှာ လေကို တောင့်တလျက် ဆိုနှင့်လာသည်။ ဝက်စ်ကာမှာ သားရဲကောင်များ တစ်စုထက်တစ်စီးကပ်လာသည့်နှင့်အမျှ ပုံစံသိုးဆွေးမြည့်နေသော အသားများ၏ ဆိုးရွားလှသော အနဲ့ဆိုးကို ရှုံးမြတ်လာသလို ခံစားရလိုက်ရပြီး ပိုမြန်မြန်ပြီးဖို့ ခွန်အားလေး ထွက်ပေါ်လာ၏။

“အခု အဲဒီနေရာကို ရောက်သင့်နေပြီ... ရောက်ရမယ့်အချိန်ပဲ....”

ခရစ်စ်မှာ သစ်ပင်များ၏ သေးသွယ်သော အရိပ်များကို ဖြတ်၍ ထိုအရာကို ပထမဆုံး တွေ့မြင်လိုက်ရသည်။ ထွန်းသစ်စ လရောင်၏ အလင်းနောက်ခံဖြင့် အလွန်တရာ ကြီးမားလှသော စံအိမ်ကြီးက ဘွားခနဲပေါ်လာသည်။

“အော်ကို... အဲဒီအိမ်ကိုပြေး...”

စံအိမ်ကြီးမှာ အပြင်ဘက်မှ ပြင်ရသလောက် စွန်းပစ်ထားပုံပေါ်နေ၏။ ရာသီဥတုဒဏ်ကို ခံထားရသော သစ်သားများ ကျောက်သားများနှင့် တစ်စထက်တစ်စ ပျက်စီးယိုယွင်းနေပုံရသော အိမ်ကြီးမှာ မှားမည်းနေသည်။

အိမ်ကြီး၏ အချယ်အစားအပြည့်အစုံက အမှားမှာင်ထဲတွင် ပျောက်ကွယ်နေ၏။ တော့ထနေသော ခြီးစဉ်းရှိုးပင်တန်းများက အိမ်ကြီးကို တော့အပ်နှင့် သီးခြားဖြစ်အောင် ပိုင်းရုတားသည်။ ထုထည်ကြီးမားလှသော အိမ်ရှေ့ဆင်ဝင်အောက်တွင် တံခါးနှစ်ချိုက်တပ် တံခါးမကြီးရှိုးနေသည်။ သူတို့

အမ်ဘရဲလားလျှို့၍ကိုစီမံကိန်း

လွတ်မြောက်ဖို့ တစ်ခုတည်းသော ဧည့်ချင်စရာပင်။

ဝက်စ်ကာမှာ အိမ်ကြီးဆီသို့ ပြေးသွားနေရင်း သူ့အနောက်ဘက်မှ သန်မာသောပါးစာတွင် လှမ်းဟပ်သံကို အသေအချာ ကြားလိုက်ရ၏း အလို အလျောက် တုပြန်မှုပြင့် အသံလာရာသို့ သေနတ်မောင်းခလုတ်ကို ဆွဲ၍ ပစ်ဆတ်လိုက်သည်။ ရှာခနဲ့ တိုးဂိုးမြည်သံနှင့်အတူ သတ္တဝါမှာ အဝေးတွင် လဲကျကျနှစ်ခေါ်။ အခြားသတ္တဝါများ၏ အူသံဟိန်းသံများက ပိုမိုကျယ်လောင် လာကြသည်။ နောက်မှအလိုက်ခံနေရသည့် သည်းထိတ်ရင်ဖို့ခံစားချက်က ကြောက်ရွှေ့မှုဒါရိရိကို မြင့်တက်လာစေ၏။

ရွှေးလှုံးမှာ တံခါးမကြီးဆီသို့ ပထမဆုံးရောက်သွား၏း ပခုံးတစ်ဖက် က တံခါးကို အရှိန်ဖြင့် ဝင်ဆောင့်မိသွားသည်။ သူမက တံခါးလက်ကိုင်ကို ဆတ်ခနဲ့ လှမ်းဆွဲလိုက်သောအခါ အုံပြုစရာကောင်းလောက်အောင် တံခါးက ရှုန်းခနဲ့ ပွင့်သွား၏း တောက်ပလင်းထိန်သော အလင်းရောင်များက အိမ်ရှေ့ဆင်ဝင် ကျောက်သားလျောကားထစ်များပေါ်သို့ ဖိတ်လျှံကျလာကာ သူ့အဖွဲ့သားများအား လမ်းပြပေးနေသည်။

ရွှေးလှုံက နောက်သို့ ပြန်လှည့်လိုက်ကာ အမှာင်ထဲတွင် အသက် သေးမှ လွှတ်အောင် အမောတကော ပြေးလာနေကြသည့် ယောကျားသုံး ယောက်ကို အကာအကွယ်ပေးရန် စတင်ပစ်ခတ်လိုက်သည်။ သူတို့သုံး ယောက်မှာ အိမ်ကြီးထဲသို့ အတွေးလိုက် ဝင်သွားကြ၏း ရွှေးလှုံလည်း နောက်ဆုံးက ခိုက်ပင်ပစ်ဝင်လိုက်သည်။ ဘယ်ရီမှာ သူ၏ ကြီးမားလှသော ခွန်အားဖြင့် တံခါးကို တွေးထားရင်း မာန်ဖို့နေသော သတ္တဝါများ၏ တိုးဝေ့ တိုက်ခိုက်မှုကို ခုခံနေရသည်။ ခရစ်စ်က တံခါးမကြီး၏ သံမဏီမင်းတုပ်ကို စမ်းတွေ့၏း မင်းတုပ်ထိုးလိုက်သည်နှင့်တစ်ပြိုင်နှင့် ဘယ်ရီလည်း ပုံလဲကျ သွား၏။ သူ့မျှက်နှာမှာ နို့၏း ဧည့်ချင်းသံးနေသည်။

သူတို့လုပ်နိုင်ခဲ့ပေပြီ။ အိမ်အပြင်ဘက်၌ ခွေးများမှာ မာန်ဖို့ရင်း ကြီးမားလေးလံသောတံခါးရွက်များကို အချည်းနှီးကုတ်ဖဲ့နေကြသည်။ ဝက်စ်ကာမှာ မီးများ လင်းထိန်နေသည်အခန်းတွင်းမှ တိတ်ဆိတ်အေးမြှု သော လေကို ဝဝရှာလိုက်၏း ရှားခနဲ့ မြည်အောင် ပြန်မှုတ်ထုတ်လိုက်သည်။ ကြုံစပန်ဆာစံအိမ်ကြီးမှာ အမှန်တကယ် စွန်းပစ်ထားခြင်း မဟုတ်မှန်း သူ သိနေ၏းသားပင်။ ယခု သူတို့အားလုံး ဒီကိုရောက်လာကြလေပြီ။ သူ၏ ကရာတစိုက် စီစဉ်ထားရသော အစီအစဉ်များ အားလုံး သဲထဲရောသွန် ဖြစ်သွား

လေပြ။

ဝက်စ်ကာမှာ ဘရက်ဒ်ဟစ်ကာအား စိတ်ထဲမှ ကျိုတ်၍ ထပ်မံ
ကျိုန်ဆဲရင်း အိမ်ထဲမှာလည်း အပြင်ဘက်က အခြေအနေထက် ပိုကောင်းနိုင်
စရာ မရှိသည့်အဖြစ်ကို တွေးမိနေလေသည်။



အခန်း- ၅

ရွေးလုပ်မှာ အသက်ရှုမြန်ဖို့ ကြီးစားနေရင်း သူမတို့ ရောက်ရှိနေသော ပတ်ဝန်းကျင်အသစ်ကို စူးစမ်းလိုက်သည်။ သူမမှာ အိပ်မက်ဆိုး မက်နေခဲ့ရာမှ ချက်ချင်း ကြီးကျယ်ခမ်းနားလှသော စိတ်ကူးယဉ်အိပ်မက်တစ်ခုအဖြစ်သို့ ကူးပြောင်းသွားသလို ခံစားလိုက်ရသည်။

မှန်ဖိုး အူသံများနှင့် ရိုင်းစိုင်းကြမ်းကြုတ်သော မကောင်းဆိုးဝါး များ... ဂျိုးဆက်၏ ရုတ်တရက်သေဆုံးရမှု... မည်းမောင်နေသည့် သစ်တောထဲတွင် ကြောက်လန့်တကြား ပြီးလွှားရခြင်း... ထို့နေက် ယခုအခါတွင်...။

စွန်းပစ်ထားတာဆိုပဲ... ဟုတ်လို့လား။

ဤနေရာကား သူမအဖော်လို လူမျိုးအတွက်ပင် အကောင်းဆုံးဆိုသည့် စကားအပြင် တဗြားပြောစရာမရှိလောက်တော့သော နေရာမျိုး ဖြစ်နေသည်။ သူမတို့ လွှတ်စြောက်လာခဲ့သောအန်းမှာ ကြီးကျယ်ခမ်းနားမှု ဟူသော ဝါဘာရ၏ သရုပ်သကန်ကို ဖော်ကျူးပြသထားသည့်အတိုင်းပင်။ ဤအခန်းတစ်ခုနံပါတ်လျှင် ရွေးလုပ်၏ အိမ်တစ်လုံးစာထက် ပို့ကြီးနေသည်။

အခန်းမှာ မီးခိုးရောင်အစက်များနင့် မာဘယ်ကျောက်ပြားများ ငင်းထားပြီး ဒုတိယထပ်ဝရန်တာသို့တက်ရန် ကြီးမားကျယ်ပြန်ပြီး ကော်ဇားထားသော ခန့်ထည်လှသည် လျောကားကြီးတစ်ခုရှိသည်။ အပေါ်ထပ်မှ နက်မျှောင်သော သစ်မာသားဝရန်တာလက်ရန်းကို ထောက်မပေးထားသည့် ပေါင်းကူးပုံစံ မာဘယ်ကျောက်သားတိုင်လုံးများက ခမ်းနားထည်ဝါသော အခန်းတစ်လျောက် စိတ်နှုန်းလျက်ရှိနေသည်။ ပျော်မြေကြာင်း ဖော်ထားပြီး ဝက်သစ်ချသားဖြင့် အနားသတ်ထားသော နို့နှစ်ရောင်နံရံတွင် နံရံကပ်မီးအိမ်များကို အတန်းလိုက် တပ်ဆင်ထားသည်။ မြင်ကွင်းထဲမှ အရောင်များအားလုံးကို ညီးပြုရောင်ရှင့်ရင့် ကော်ဇားဖြင့် ထိန်းညှိထားသည်။ ပြောရလျှင် အခန်းကြီးမှာ အုံပြုဖွယ်ရာ ခမ်းနားလွန်းလှ၏။

“ဒါက ဘာသဘောလ”

ဘယ်ရှုံးထံမှ ရေရှ့တံတွက်လာသည်။

မည်သူမျှ သူ့ကို ပြန်မဲဖြေမြို့ကြပေ။

ဂျေးလ်မှာ အသက်ပြင်းပြင်းရှုံးလိုက်ရင်း ချက်ချင်းပင် သူမ ယခု အခြေအနေကို မနှစ်သက်ကြောင်း ဆုံးဖြတ်လိုက်သည်။ အလွန်ကျယ်ပြောလှသော အခန်းကြီးထဲတွင် တစ်ခုခု မှားယွင်းနေသော စိတ်လေးလုံဖွယ် မသဲမကဲ့ ခံစားချက်တစ်မျိုးက လွမ်းစီးနေသည်။ ဘယ်သူကြောင့် ဘယ်အရာ ကြောင့်ဟု သူမ အတပ်မပြောနိုင်သော်လည်း ဘာကြောင့်မှန်းမသိ စီးရိမ် ထိတ်လန်းမှုကို ခံစားနေရသည်။

သန္တေပြောင်းရွေးတွေရဲ့ အစားခံရမယ့် ဘေးက လွတ်လာခဲ့ပေမဲ့ ဒီလောက်နဲ့တင် ပြီးသွားပြီးလား...။

ထို့အတွေးမှုတစ်ဆင့်...

“ဘုရားရေ... သနားစရာကောင်းလိုက်တဲ့ ရှိုးဆက်... သူ့ အတွက် ဝမ်းနည်းဖို့ အချိန်တောင် မရအဲပါလား... အခုလည်း အခြေအနေ မပေးသေးဘူး... သူ့အလောင်း ပျောက်သွားတော့မှာပဲ”

ဂျေးလ်မှာ သေနတ်ကို ဆုပ်ကိုင်ရင်း လျောကားကြီးဆီသို့ လျောက်သွားသည်။ အိမ်ရွှေတံခါးမကြီးအထိ ငင်းထားသော ပိုးသားကော်ဇားပေါ်တွင် သူမ၏ခြေသံကို သဲသဲလေးသာကြားနိုင်သည်။ ခြေနင်းခုံ၏ ညာဘက်ခြေမီးတွင် စားပွဲသေးလေးတစ်လုံးပေါ်၌ ရေးဟောင်းလက်နိုပ်စက်တစ်လုံး ရှိုးနေပြီး စာရွက်အလွတ်တစ်ရွက် တပ်ဆင်လျက်သား တွေ့ရသည်။

အမ်ဘရဲ့လားလျှို့၍ကိစိမ်ကိန်း

ထူးဆန်းသော အငွေ့အသက်လေးတစ်ဖျိုး ရှိနေသည်ကလွှဲ၍ တန်ဖိုးကြီးမားလှသောအခန်းကြီးက ဗလာကျင်းနေ၏။

သူတို့တွေဒီနေရာကို ဘာကြောင့်ဖိုးကွယ်ထားပါလိမ့်ဟု စဉ်းစားရင်းသူမ တြေားသူများဆီသို့ ပြန်လျှောက်လာသည်။ ဘယ်ရီနှင့် ခရစ်တို့နှစ်ယောက်လုံးမှာလည်း မသေချာမရေရာသည့် အမှုအရာများ ဖြစ်နေကြသည်။ အခန်းကို အကဲခတ်ကြည့်နေကြသော သူတို့၏မျက်နှာများမှာနီရဲလျက် ရွှေးများ သီးနေသည်။ ဝက်စ်ကာမှာ အိမ်ရှေ့တံ့ခါးကြီးနားတွင်ကုန်းလျက် တံ့ခါးချက်တစ်ခုကို စစ်ဆေးနေသည်။ သူက ပြန်ရပ်လိုက်သည်။ သူ၊ အရိပ်မည်းမှာ ကိုယ်နှင့်သီးခြားကွဲနေသလိုဖျိုး နေရာမရွှေ့ဘဲ ရှိနေ၏။

“တံ့ခါးသော့အိမ်နားမှာ သစ်သားအစလေးတွေ ပဲ့ထွက်နေတယ်... ငါတို့မရောက်ခင် တစ်ယောက်ယောက်က တံ့ခါးကို ဖျက်ဖွင့်သွားတာပဲ”

ခရစ်စ်၏ မျက်နှာတွင် မျှော်လင့်ချက်များ ယှက်သန်းလာသည်။

“ဗရာဗိုအဖွဲ့ ဒီကို ရောက်လာတာများလား”

ဝက်စ်ကာက ခေါင်းညီတိပြလိုက်သည်။

“ငါလည်း အဲဒီလိုစဉ်းစားနေတာ... အကူးအညီတွေလည်း လမ်းမှာ လာနေလောက်ပြီ... ငါတို့ရဲ့ မိတ်ဆွေကြီး မစွဲတာဗစ်ကာရဲ့ အစ်ကိုက ခေါ်လိုက်လိမ့်မယ်လို့ ယူဆရရင်ပေါ့”

သူလေသံက ငါ့တော့တော့ ဖြစ်နေသည်။ ရွှေးလ် ဒေါသများပြန်လည်နီးကြွလာ၏။

ဘရက်ဒ်မှာ တကယ့်သေရေးရှင်ရေးအချိန်တွင်မှ ငါးပါးမောက်အောင် လုပ်သွားခဲ့သည်။ သူမတို့အားလုံး သေလုန်းပါးဖြစ်ခဲ့ရသည်။ သူလုပ်ခဲ့သောလုပ်ရပ်မှာ ခွင့်လွှာတ်နိုင်စရာမရှိချေ။

ဝက်စ်ကာမှာ အခန်းကိုဖြတ်၍ အနောက်ဘက်နံရုံး တံ့ခါးနှစ်ခုအနက် တစ်ခုဆီသို့ လျှောက်သွားရင်း ဆက်ပြောနေသည်။ သူက တံ့ခါးလက်ကိုင်ကို ဆွဲလိုက်သော်လည်း ပွင့်မလာပေ။

“အပြင်ဘက်ကိုထွက်ဖို့တော့ အန္တရာယ်များလွန်းတယ်... သံချုပ်ကာတပ်ဖွဲ့ ရောက်လာမယ့်အချိန်ကို စောင့်နေရတဲ့ အတောအတွင်း ငါတို့ ဒီအိမ်ကို သေချာလှည့်ပတ်စစ်ဆေးဖို့ လုံလောက်မှာပါ... တစ်ယောက်ယောက် ဒီနေရာကို ထိန်းသိမ်းနေတယ်ဆိုတာ ထင်ရှားတယ်...”

ဘာကြောင့်လဲ ဒါမှမဟုတ် ဘယ်လောက်ကြာပြီလဲ”

သူက အသံကို နှစ်မဲ့လိုက်ပြီး အပ်စတဲ့သို့ ပြန်လှည့်လျောက်လာသည်။

“ငါတို့ ကျဉ်တွေကို ဘယ်လိုစီစဉ်ကြမလဲ”

ရျေးလုက သူမ၏ ဘာရှင်တာပစ္စတိမှ ကျဉ်ကပ်ကို ဆွဲထုတ်လိုက်ပြီး ရေတွက်ကြည့်လိုက်သည်။

ကျဉ်သုံးတောင့်သာ ကျွန်တော့သည်။ သူမ၏ ခါးပတ်ထဲမှ ကျဉ်အပြည့်နှင့် ကျဉ်ကပ်အပိုနှစ်ကပ်ကို ပေါင်းလျှင် ကျဉ်ဆန်သုံးဆယ့်သုံးတောင့် ကျွန်သေးသည်။ ခရစ်စုံမှာ ကျဉ်နှစ်ဆယ့်နှစ်တောင့် ကျွန်ပြီး ဝက်စ်ကာထံတွင် ဆယ့်ခုနှစ်တောင့်ရှိရှာသည်။ ဘယ်ရို၏ ကိုလ်တ် သေနတ်မှာ ကျဉ်နှစ်ကပ်ရှိသေးသည်။ သူက အဖိုကျဉ်ကပ်အလွတ် လက်တဆုတ်ကို သူ၏ ဘောင်းသီးနှံနောက်အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်သည်။ အားလုံးပေါင်းလျှင် ကျဉ်ဆန်ဆယ့်ကိုးတောင့်လောက် ကျွန်သေးသည်။

ရျေးလုံးမှာ ရဟတ်ယာဉ်ပေါ်တွင် ရှိနေသော သူမတို့၏ လက်နက်များ အကြောင်းကို တွေးမိရင်း ဘာရှင်းကို ထပ်မံအောက်လာပြန်သည်။ လက်နက်ခဲယမ်းသော်လည်း ဓာတ်မီးများ ပေါင်းရော သေနတ်များ ဆေးဝါးအထောက်အပံ့ပစ္စည်းများဆိုလျှင် ပြောနေစရာပင်မလိုတော့။

ကွင်းပြင်ထဲတွင် ဂျီးဆက်ပဲ ရှာတွေခဲ့သော ဘာရှင်တာသေနတ်... သေနတ်ကို ဆုပ်ကိုင်ထားဆဲဖြစ်သည့် ဖြူဗျားများ စွန်းပေနေသော လက်ပြေတ်တစ်ဖက်...။

S.T.A.R.S. တပ်ဖွဲ့ဝင်တစ်ဦးဦးမှာ သေပြီ (သို့မဟုတ်) သေလူနီးပါးဖြစ်နေလေပြီ။ ဘာရှင်း၏ ကျေးဇူးကြောင့် သူတို့မှာ ဆေးပလတ်စတာလေးတစ်ခုပင် မရှိတော့ပေ။

“ဒုန်း...”

လေးလုံသော တစ်စုံတစ်ရာက ကြမ်းပြင်ပေါ် လျော့တိုက်သွားသံမှာ အနီးတစ်နေရာက ထွက်ပေါ်လာသည်။ သူတို့အားလုံးမှာ ပြိုင်တူပင်အရှေ့ဘက်နံရှိ တစ်ခုတည်းသော တံခါးဆီသို့ လှည့်ကြည့်လိုက်မိကြသည်။ ရျေးလုံမှာ ရှတ်တရှင်ပင် သူမ ကြည့်ခဲ့ဖူးသမျှ သည်းထိတ်ရင်ဖို့ရှင်ရှင်ကားများကို ပြန်လည်မြင်ယောင်လာမိ၏။ ထူးဆန်းသော အိမ်ကြီးထဲမှ ထူးဆန်း

အမ်ဘရဲလားလျှို့ခြက်စီမံကိန်း

သောအသံ။ သူမ တုန်ယင်လာသည်။

ထို့နောက် သူတို့ ဒီနေရာက ထွက်ခွာနိုင်သည့်နှင့် ဘရက်ဒါကို သေချာပေါက် ပိတ်ကန်ပစ်မည်ဟု ဂျေးလ် ဆုံးဖြတ်ချက်ချလိုက်သည်။

“ခရစ်စ် မင်း သွားစစ်ဆေးပြီး အမြန်ဆုံး သတင်းပြန်ပို့ပါ...”
ဝက်စိကာ က ပြောလိုက်သည်။

“ငါတို့တွေ ရဂ်ကွန်းရဲတပ်ဖွဲ့ (RPD) က တံခါးလာခေါက်တဲ့အထိ ဒီနေရာကပဲ စောင့်နေမယ်... မင်း အန္တရာယ်တစ်ခုခုတွေ့ရင် သေနတ်ပစ်ပြီး အချက်ပြလိုက်... ငါတို့ မင်းကို လာရှာမယ်”

ခရစ်စ် က ခေါင်းညီတိပြလိုက်ပြီး တံခါးဆီသို့ လျှောက်သွားသည်။ သူခြေသံမှာ မာဘယ်ကျောက်သားကြေားခင်းပေါ်တွင် ကျယ်လောင်စွာ အသံ ထွက်နေသည်။ ဂျေးလ်မှာ ရုတ်တရက် စိတ်လေးခြင်းကို ထပ်မံ ခံစားလာရ သည်။

“ခရစ်...”

ခရစ်စ်မှာ လက်ကိုင်တံခါးဘုခီ လက်လှမ်းနေရာက ပြန်လှည့် ကြည့်သည်။ ထိုအခါမှ သူမတွင် ပြောစရာစကားမရှိပေါ်ကြောင်း ဂျေးလ် သဘောပေါက်လိုက်သည်။ အရာရာတိုင်း ဖြစ်သွားပုံက မြန်ဆန်လွန်းလှ သည်။ အလွန်အလွန် အခြေအနေဆိုးသည့် ယခုလိုအချိန်မျိုးတွင် ဘယ်ကစပြောရမှုန်းတောင် သူမ မတွေးတတ်တော့ချေ။

သူက အထူးလေ့ကျင့်ထားတဲ့ ကျမ်းကျင့်သူပဲ... ပြီးတော့ ငါ လည်း အတူတူပဲလေ... ပရော်ဖက်ရှင်နယ်တစ်ယောက်လိုပဲ ပြုရှစမ်းပါ။
“သတိထားနော်...”

နောက်ဆုံး ဂျေးလ် လှမ်းပြောလိုက်သည်။ စစ်စစ် ဒါက သူမ ပြောချင်သောစကား မဟုတ်ပေါ့။ သို့သော ဒီစကားနှင့်ပင် လုံလောက်ပေပြီး

ခရစ်စ်က သူမကို နှုတ်ခမ်းတွန်းကာ ပြီးပြီး သူ့ ဘရက်တာ သေနတ်ကို အသင့်ပစ်ခတ်ရန် မြောက်လျက် တံခါးထဲသို့ ဝင်သွားသည်။ ဂျေးလ်မှာ နာရီလက်တံသွားနေသံ တစ်ချက်ချက်ကို ကြားနေရပြီးနောက် ခရစ်မှာ တံခါးကို ပြန်ပိတ်လျက် ပျောက်ကွယ်သွား၏။

ဘယ်ရီမှာ သူမ၏ ငေးငေးရှုံးအကြည့်ကို တွေ့သွားပြီး မထိုးရိုးပါနဲ့ ဟူသော အမှုအရာဖြင့် ပြီးပြသည်။ သို့ရာတွင် ဂျေးလ်မှာ ရုတ်တရက် ခရစ်စ် ပြန်မလာနိုင်တော့ပြီဟု ဓကန်မှုချသိနေသလို အတွေးကြောင့်

ခေါင်းညိတ်မပြနိုင်ပေ။

ခရစ်စုံမှာ ထည်ဝါခမ်းနားလှသော အခန်းကို လျဉ်းပတ်ကြည့်လိုက် သည်။ ထိုနောက် ဤပတ်ဝန်းကျင်၌ မိမိတစ်ယောက်တည်းသာ ရှိကြောင်း သိလိုက်ရ၏။ အသံထွက်လာစေသော အရာမှာ ဤနေရာတွင်ရှိမနေပေ။

မတ်တတ်နာရီကြီးဆီမှ ထွက်ပေါ်နေသည့် ဗျာန္တရလှသည့် နာရီ သံတစ်ချက်ချက်က အေးစက်နေသည့် လေထဲတွင် ပုံ၊ လွှင့်လျက် တောက်ပပြောင်လက်နေသည့် အဖြူရောင်နှင့်အနက်ရောင် ကြွားများဆီ သို့ ပဲတင်ရှိက်ခတ်နေသည်။ သူဟာ ထမင်းစားခန်းမှာ ခရစ်စုံ ရုပ်ရှင်ကားထဲမှ သူငြေးသူကြွယ် ကေတ်ဝင်ခန်းများထဲတွင်သာ မြင်တွေ့ရယူးသော အခန်းအမျိုးအစားဌားဖြစ်သည်။ အိမ်ရှေ့ခန်းမကြီးကဲ့သို့ပင် ဤအခန်းများလည်း အလွန်တရာ မြင့်မားလှသော မျက်နှာကြက်နှင့်ဖြစ်ပြီး ဒုတိယထပ် ဝရန်တာတစ်ခုလည်း ရှိနေကာ အလွန် တန်ဖိုးကြီးပဲရသော အနုလက်ရာများဖြင့် ပြင်ဆင်ထားသည်။ အခန်း၏ ဝေးကွာသော အဆုံးနံရုံတွင် ဖြုပ်သွင်းထားသည့် မီးလင်းဖိုတစ်ခုလည်းရှိပြီး အပေါ်ဘက်တွင် မျိုးရုံးတံဆိပ်အမှတ်အသားတစ်ခုနှင့်အတူ ဓားနှစ်လက်ကို ကြက်ခြေခတ် ချိတ်ဆွဲထားသည်။

ဒုတိယထပ်သို့တက်ရန် လမ်းမတွေ့ရသော်လည်း မီးလင်းဖို့၏ ဥာဘာက်တွင် ပိတ်ထားသော တံခါးတစ်ခုပို့ရှိနေသည်။

ခရစ်စုံ က သေနတ်ကို နှစ်မို့လိုက်ပြီး တံခါးဆီသို့ လျှောက်သွား သည်။ သူဟာ သူတို့ S.T.A.R.S. တပ်ဖွဲ့ဝင်များ အမှတ်မထင် ရောက်ရှိလာခဲ့သော ‘စွန်းပုစ်ထားသည့်’ အိမ်ကြီး၏ ထည်ဝါခန်းသားမှုကို အံ့အားသွင့်နေခဲ့ပင်။ ထမင်းစားခန်း၏ သနပ်ခါးရောင် အံ့တေနံရုံပေါ်တွင် တန်ဖိုးကြီးပဲပေါ်သော မိသုကာလက်ရာများဖြင့် တန်ဆာဆင်ထားပြီး အနီရောင်ပိုလစ်ရှု တင်ထားသောသစ်သားဖြင့် အနားကွပ်ထားသည်။ အလယ်တွင် အခန်း၏ အလျားအတိုင်း ချထားသော ရှည်လျားလှသည့် သစ်သားစားပွဲကြီးတစ်ခု ရှိသည်။

ထိုစားပွဲကြီးမှာ အနည်းဆုံး လူနှစ်ဆယ်ခန့် ထိုင်နိုင်သော်လည်း လူလက်တဆုပ်စာခန့်လောက်သာ အသံးပြုကြပုံပေါ်သည်။ ဖုန်တက်နေသော ပန်းကန်ပြားတင် ဓာအခင်းများကို ထောက်ချင့်ခြင်းအားဖြင့် ရက်သတ္တပတ် အတော်ကြာ စားပွဲတည်ခင်းခြင်းမရှိဟု ခန်းမှာန်းရသည်။

အမ်ဘရဲလားလို့ဝက်စီမံကိန်း

ပုံမှန်စားပွဲတစ်ခု တည်ခင်းဖို့ကို ထားသီး။ ဤအိမ်ကြီးမှာ နှစ်သုံး ဆယ်တိုင် လူသူနေထိုင်ခင်းမှရရှိခဲ့ဟု သိထားခဲ့ရသည်။ စပ်ဆောင်အိမ်ကြီးမှာ နေထိုင်ခင်း မပြရသေးမီ ပိုတ်ထားခဲ့သည် မဟုတ်ပါလား။

ခရစ်စ် ဂေါင်းခါလိုက်မိသည်။

ထိုထက်ပို၍ အရေးကြီးသည်မှာ အမ်ဘရဲလားကုမ္ပဏီသည် ရဲချုပ်
အိုင်းယွန်စံအား အဘယ်ကြောင့် အိမ်ကြီး၏ တကယ့်အခြေအနေကို
အမျန်အတိုင်းမဖြောဘဲ လိမ့်လည်ခဲ့ရပါသနှင့် ဟူသောအချက်ပင်။

လူသတ်မှုများ... လူပျောက်မှုများ... အမိဘရဲလားကုမ္ပဏီ...
ပိုးတော့ ရေးလု...

ဒါဟာ မချင့်မရဲ ဖြစ်စရာပင်။ သူတွင် အဖြတ်ချို့ ရှိနေသလို ခံစားနေရသည်လည်း ဘယ်လိုပေးနှံနဲ့ထဲတ်ရမလဲ မသေချာဘဲဖြစ်နေသည်။

သူ တံခါးဆီသို့ ရောက်လာပြီး အခြားတစ်ဖက်မှ လျှပ်ရှားမှု အသံလဲများ ကြားရန် နားစွင့်ထားရင်း တံခါးလက်ကိုင်ဘုက္ခ ဖြည့်ညွဲနောက် လွှာညွှာဖွင့်လိုက်သည်။ သို့ရာတွင် အခန်းနံရုတွင် ကပ်လျက်ထားသော နားရီအိတ္ထီးဆီမှ လက်တံရွေလျားသံ တစ်ချက်ချက်မှလွှာ၍ တခြား ဘာအသံ ကိုမျှ မကြားရပေါ့ နားစွင့်နဲ့လက်တံ၏ ရွှေလျားမှုတိုင်းမှာ ထိုက်သပါလျက် ပုံတင်ထပ်နေသည်။ ထိုက်ဂုဏ်င့်တူသော အခန်းကြောင့် အသံပို၍ ကျယ်လောင်နေခြင်းဖြစ်၏။

တံခါးဖွင့်လိုက်သောအခါ တစ်ဖက်တွင် ကျွမ်းမြောင်းသော စကြေ
လမ်းတစ်ခု ရှိနေသည်။ စကြေးလမ်းထဲတွင် ရှူးဟောင်းမျက်နှာကြက်မီးဆိုင်း
များမှ မှုန်ပါးဝါးအလင်းရောင်လေးလင်းနေသည်။ သစ်မာသားဖြင့် တည်
ဆောက်ထားသော စကြော်၏ လက်ယာဘက် ဆယ်မီတာလောက်အကွာ
တစ်ဖက်ခြစ်းတွင် တံခါးနှစ်ချပ်ရှိနေသည်။ စကြေးလမ်း၏ အဆုံးတွင်လည်း
တံခါးတစ်ချပ်ရှိသည်။ လက်ဝာက်ခြစ်းတွင် သူရပ်နေသော နေရာနှင့်အတော်
၌ ထောင်ချိုးကျွဲ့သွားသော ကျယ်ဝိုးသည် စကြေးတစ်ခု ရှိနေသည်။

ထိနေရာရှိ ကြမ်းပြင်ပေါ်တွင် အညီရောင်ပုံစံတစ်ခု၏ အစွမ်းကို မြင်လိုက်ရ ၏။

ခရစ်စ် မျက်မောင်ကြုံတ် နာခေါင်းရုံးလိုက်မိသည်။ လေထဲတွင် အနဲ့အသက်တစ်မျိုး ပုံးလွင့်နေသည်။ ဆိုးဝါးသော တစ်စံတစ်ရာ သူရင်းနှီး နေသော အနဲ့အသက်တစ်မျိုး ဖြစ်သည်။ သူက တံ့ခါးဝတ္ထ် ရပ်နေရာမှ နောက်ခဏတွင် အနဲ့လာရာနေရာကို ရှာဖွေကြည့်လိုက်မိသည်။

သူ ကလေးဘဝတုန်းက တစ်ခုသောနောရာသို့ သူငယ်ချင်းအချို့ နှင့် စက်ဘီးစီးထွက်ကြစဉ် သူ့စက်ဘီးမှာ ချိန်းပြုတ်သွားခဲ့၏။ သူက ရေမြောင်းထဲသို့ ထိုးချလိုက်သဖြင့် လမ်းပေါ်တွင် ကားတိုက်ခံရတော့မည့် အခြေအနေမှ ခြောက်လက်မခန့်အကွာ ပွတ်ကာသီကာလေး လွတ်ခြောက်ခဲ့ ရသည်။ မြောင်းထဲတွင် တစ်ချိန်က မြောက်အမေရိကရှုံးသေးတစ်မျိုး ဖြစ်ခဲ့သော ခြောက်သွေးစပြုနေသည့် ပျော့စိစိ အသေကောင် အကြွင်း အကျော်များ ရှိနေသည်။ အချိန်နှင့် စွဲရာသီအပူရိန်တို့က အဆိုးဆုံး အပုပ်နဲ့ များကို ပျောက်ကွယ်စေပြီဖြစ်သော်လည်း ကျွန်းနေသေးသော အနဲ့အသက် အကြွင်းအကျော်လေးကပင် ဆိုးဝါးလှပပြီ။ သူသူငယ်ချင်းများ၏ ခွက်ထိုး ခွက်လန် ရယ်သံများနှင့်အတူ သူ စားလာခဲ့သော နေ့လယ်စာများ အကုန် တိရှေ့နှုန်းအသေကောင်ပေါ်သို့ အနဲ့ချလိုက်မိ၏။ ထို့နောက် အသက်ပြင်း ပြင်းတစ်ချက် ရှုံးလိုက်ရင်း နောက်တစ်ကြိမ် ထပ်အနဲ့ချလိုက်ပြန်သည်။ ခြောက်ကပ်နေသော တိရှေ့နှုန်းအသေအပုပ်ကောင်၏ နေလောင်ထားသော အနဲ့ကို သူ အမှတ်ရနေဆဲပင်။ အချုပ်ပေါက်နေသော နှိုနှင့် သည်းခြေရည် တို့၏ မွှန်တူနေသော အနဲ့မျိုးဖြစ်သည်။

ထိုအနဲ့နှင့် တစ်ထပ်တည်း တူညီသော အနဲ့အသက်မှာ အိပ်မက် ဆိုးတစ်ခုလုပ်ပင် စကြိုးထဲတွင် ပုံးလွင့်နေ၏။

“ချွဲတ်...”

ထိုးသဲ့သော ရှပ်တိုက်သံတစ်သံက သူညာဘက်တွင် ရှိသော တံ့ခါးနောက်မှ ထွက်ပေါ်လာသည်။ လက်သီးဆုပ်နှင့် နံရံကို ဖွံ့ဖြိုးခွဲလာ သလို အသံမျိုး။

တံ့ခါး၏ တစ်ဖက်ခြမ်းတွင် တစ်စံတစ်ယောက်ရှိနေသည်။

ခရစ်စ်မှာ သူနောက်ကောာဘက်ကို လုံခြုံမှုရှိအောင် သတိထားရင်း ဖြည့်ဖြည့်ချင်း စကြိုးထဲသို့ ဝင်လိုက်ပြီး တံ့ခါးဆီသို့ ချုပ်းကပ်သွားသည်။

အမ်ဘရဲလားလျှို့၍ကိစိမိကိန်း

သူ တံခါးနှင့် နီးကပ်လာသောအခါ ကြားနေရသော ရွှေလျားသံသဲ့မှာ
ရပ်တန့်သွား၏။ တံခါးမှာ ပိတ်မထားကြောင်း တွေ့လိုက်ရသည်။

အချိန်မရှိတော့သော သူ့အတွက် လက်ဆောင်တစ်ခုလိုပင်။

အသာတစ်ချက် တွန်းလိုက်ရုံနှင့် တံခါးက အတွင်းသို့ ပွင့်သွား
သည်။ တံခါးတစ်ဖက်တွင် အစိမ်းရောင်အစက်အပြောက် နံရုံကပ်စက္ခာများ
ကပ်ထားသော ပေါ်မောင်မောင် အခန်းတစ်ခုရှိနေသည်။ ပေနှစ်ဆယ်မျှ
မဝေးသော အကွာတွင် ပခုံးကျယ်ကျယ်နှင့် ယောကျားတစ်ဦး ရပ်နေသည်။
အမှာ့ဝင်ထဲတွင် ကိုယ်တစ်ပိုင်းလောက်သာ မြင်နေရသည်။ ထိုလူမှာ ခရစ်စီ
ကို ကျောခိုင်းလျက်သား ရှိနေ၏။ ထိုသူက နေးကေးစွာ လှည့်လိုက်သည်။
သူလှုပ်ရှားမှာ အရက်မူးနေသူလို သို့မဟုတ် ဒဏ်ရာရထားသူတစ်ယောက်
သတိထားပြီး ရုပ်တိုက်လျှောက်နေသလိုပင်။ ထို့နောက် ခရစ်စီ ရခဲ့သော
အနဲ့မှာ ထိုလူထံမှ ဆိုးဆိုးရွားရွား မွန်တူနေအောင် ထွက်ပေါ်လာ၏။
သူ့အဝတ်အစားများမှာ စုတ်ပြတ်နေပြီး အစွမ်းအထင်းများ ပေကျံနေသည်။
သူ့ခေါင်းနောက်ဘက်တွင် ဆံပင်များက ဆွဲနှစ်ခံထားရသလို ကျိုးတိုးကွဲတဲ့
အကွက်လိုက် အကွက်လိုက် ပြစ်နေ၏။

နေမကောင်းတာ သို့မဟုတ် သေအုံဆဲပဲဖြစ်နေတာ ဖြစ်ကောင်း
ဖြစ်နိုင်သည်။

ထိုသူမှာ ဘာများနေတာပဲဖြစ်ဖြစ် ခရစ်စီ ဤအခြေအနေကို မနှစ်
သက်ပေ။ သူ့မသိစိတ်ထဲမှ တစ်ခုခု တုံ့ပြန်ဖို့ အော်ဟစ်သတိပေးနေသည်။
သူက စကြိုတဲ့သို့ လှမ်းဝင်လိုက်ပြီး သူ ဘာရက်တာသေနတ်ကို ထိုလူ၏
ရင်ဘတ်တည့်တည့်သို့ ရိုနိုးရွယ်ထားလိုက်သည်။

“မလှုပ်နဲ့... ရပ်လိုက်...”

ထိုလူမှာ လှည့်လာပြီးသည်နှင့် ခရစ်စီထံသို့ စတင်လျှောက်လာ
သည်။ အလင်းရောင်အောက်သို့ တရာ့တွဲပဲ့ပြီး ထွက်လာ၏။

ထိုလူ...ထိုအရာ၏ မျက်နှာမှာ သွေးအလိမ်းလိမ်းပေကျံနေသော
ပုပ်သိုးနေသည့် နှစ်ခမ်းမှလွှဲ၍ လူသောကောင်လို သွေးဆုတ်ဖြူရော်နေသည်။
ပါးချောင်ကျေနေသောပါးမှ ခြောက်သွေးနေသော အရေပြားက ဖတ်လတ်တွဲ
ကျနေသည်။ မောင်မိုက်နေသော ရေတွင်းကဲ့သို့ မျက်တွင်းဟောက်ပက်
ကျနေသည့် သတ္တဝါ၏ မျက်လုံးအီမ်မှာ ဆာလောင်မွတ်သိပ်မှုဖြင့် တဖိတ်
ဖိတ် တလက်လက် တောက်လျက် အရိုးပေါ် အရေတ်နေသော လက်များ

ကို မြောက်ကာ ရွှေလျားလာနေ၏။

ခရစ်စုံမှာ သုံးချက်ဆင့်၍ ပစ်ထည့်လိုက်သည်။ ကျဉ်ဆန်များမှာ သတ္တဝါ၏ ရင်အုံအပေါ်ဘက်ကို တန်းတန်းမတ်မတ် ထိမှန်ပြီး ကြက်သွေး ရောင် အရည်များ ပန်းထွက်လာ၏။ ပင့်သက်ရှိက် ညည်းတွားသံနှင့်အတူ သတ္တဝါမှာ ကြမ်းပြင်ပေါ်သို့ ပုံလဲကျသွားသည်။ သေသွားပြီလား....။

ခရစ်စုံမှာ နောက်ကို ဒယီဒယိုင် ဆုတ်လိုက်မိသည်။ သူ့နှင့်လုံးမှာ တုစ္ဆားခုန်း ခုန်ပေါက်လျက် ခေါင်းထဲတွင်လည်း အတွေးများမှာက ပြောင်း ဆန်နေသည်။ သူပုံးတစ်ဖက်က တံခါးချက်ကို ဝင်တိုက်မိသည်။ တံခါး ချက်ကျပြီး ပိတ်သွားပြီဟူသော ပိုးတဝါးအသိနှင့်အတူ လဲကျနေသော အပုပ်ကောင်ကြီးကို ငေးကြည့်နေမိသည်။

သေနေသော... ထိုအရာကား လမ်းလျှောက်နေသော သောက် ကျိုးနဲ့ အသေကောင်ကြီးပင်တည်း။ ရက်ကွန်ဖြူးတွင် ဖြစ်ပွားနေသော အသားစားကောင်များ၏ တိုက်ခိုက်မှုအားလုံးမှာ တော့အပ်အနီးအနားတွင် ဖြစ်ပျက်ခြင်းဖြစ်၏။ သူကြည့်ခဲ့ဖူးသော သည်းထိတ်ရင်ဖိရုပ်ရှင်ကားများ ကြောင့် ယခုမြင်နေရသောအရာက ဘာလဲဆိုတာ သဘောပေါက်ဖို့ လုံလောက်နေချုပြီ။ သို့သော် သူ လက်မခံနိုင် ဖြစ်နေမိဆဲပင်။

ဖုတ်ကောင်တော်။

“မဟုတ်ဘူး... မဖြစ်နိုင်ဘူး... အဲဒါက စိတ်ကူးယဉ်ဝတ္ထုတွေထဲ မှာပဲ ရှိတာ... ဒါပေမဲ့ ရောဂါအမျိုးအစားတစ်ခုရ ဖြစ်ကောင်းဖြစ်နိုင်တယ်... ဖုတ်ကောင်လို အသွင်ဆောင်တာမျိုး ဖြစ်စေတဲ့ ရောဂါလက္ခဏာ ဖြစ်နိုင်တယ်”

သူ တဗြားသူတွေကို ပြန်သတင်းပို့မှ ဖြစ်မည်။ ခရစ်စုံ နောက် လူည့်ပြီး တံခါးလက်ကိုင်ကိုဆွဲလိုက်သည်။ သို့သော် ကြီးမားလေးလံသော တံခါးကြီးက တုတ်တုတ်မျှလှပ်မလာ။ သူ ဝင်တိုက်မိသောအရှိန်ဖြင့်တံခါး သေ့ကျသွားခြင်းဖြစ်သည်။

သူနောက်ကျောာက်မှ စိစ္စတ်သော လူပ်ရှားသံထွက်လာသည်။ ခရစ်စုံ ချာခနဲ့ လူည့်ကြည့်လိုက်ရာ မျက်လုံးပြူးသွား၏။ သတ္တဝါမှာ ဆန့်ငင် ဆန့်ငင်နှင့် သစ်သားကြမ်းပြင်ကို ကုတ်ခြစ်ရင်း စိတ်အားထက်သန့်စွာနှင့် ခရစ်စုံသံသို့ တွားလျက်လာနေသည်။

ခရစ်စုံမှာ သတ္တဝါ၏ အာသာင်းငမ်း ဖြစ်နေခြင်းကို သဘောပေါက်

အမ်ဘရဲလားလျှို့ခြက်စီမံကိန်း

လိုက်သည်။ သစ်သားကြမ်းပြင်ပေါ်တွင် စေးကပ်ကပ်ပန်းရောင်အရည်များ ဒိုင်တွန်းနေသော မြင်ကွင်းက ရရစ်အား တုံ့ပြန်ဖို့ လျှော်လိုက်ပေးလိုက်၏။

သူက ခေါင်းထောင်နေသည် ပုပ်သိုးဆွေးမြည့်နေသော မျက်နှာဆီ သို့၊ သေနတ်နှင့်နှစ်ချက်ဆင့်၍ ပစ်ထည့်လိုက်သည်။ ထိုအရာ၏ ဖုထစ်နေသည့် ဦးခေါင်းခွံတွင် အနက်ရောင်အပေါက်ကလေးများ ဖြစ်ပေါ်သွားပြီး အရည်များနှင့် တစ်သူ။၊ အစအနများက အောက်မေးရှိုးကို ဖြတ်ကာ သေးငယ်သော ဦးကြောင်းလေးအဖြစ် ထွက်လာသည်။ ကျယ်လောင်သည့် ညည်းညှုသံကြီးနှင့်အတူ ပုပ်သိုးနေသည့် အလောင်းကောင်ကြီးမှာ ကြမ်းပြင်ပေါ်တွင် ပြန်ကားထွက်လာသော အနီရောင်အရည်အိုင်ထဲတွင် ပြုမှုသက်သွားတော့၏။

ရရစ်မှာ ထိုအရာ တကယ်သေမသေ စောင့်ကြည့်နေဖို့ ဆန္ဒမရှိတော့ပေါ်။ သေ့့ကျေသွားသောတံ့ခါးကို အမိဘယ်မရှိ တစ်ချက် ထပ်ဆောင့်ခွဲကြည့်လိုက်ပြီးမှ သတိကြီးစွာဖြင့် ကြမ်းပြင်ပေါ်မှုအလောင်းကို ဖြတ်ကျော်ကာ စကြောင်းဆီသို့ ဦးတည်သွားလိုက်သည်။

သူ့ဘယ်ဘက်မှ တံ့ခါးလက်ကိုင်ကို ဆွဲလှပ်ကြည့်သော်လည်း တံ့ခါးမှာသေ့့ခတ်ထား၏။ သေ့့အိမ်ပေါ်တွင် သေးငယ်သော အရေး အကြောင်းလေးတစ်ခု ရှိနေသည်။ ပုံစံက ဓားတစ်ချောင်းနှင့် တူ၏။ သူ စိတ်ရှုပ်ထွေးကာ အတွေးများ ချာချာလည်းနေသော်လည်း ထိုအချက်အလက် လေးတော့ချို့တော့ မှတ်သားမှလိုက်သည်။ ထိုနောက် ဘာရက်တာသေနတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း ဆက်သွားသည်။

သူ၏ ညာဘက်တွင် တံ့ခါးတစ်ချပ်နှင့် အခန်းခွဲလေးတစ်ခွန်ရှိနေသော်လည်း လျှပ်လျှို့ရှုဟာလိုက်ပြီး အိမ်ရှေ့ခန်းမကြီးဆီသို့ ပြန်သွားနိုင်မည့် လမ်းကိုရှာဖွေရန်သာ စိတ်စောနေသည်။

သူအဖွဲ့သားတွေ သူ့သေနတ်သံကို ကြားကြမှာ အသေအချာပင်။ သို့သော် ယူချ သူ ပစ်သတ်လိုက်သော သတ္တဝါကဲ့သို့ ပိုများသော သတ္တဝါများမှာ ဤနေရာတစ်ရိုက်တွင် သွားလာလှပ်ရှားနေကြကြောင်း သူ လက်ခံလိုက်ရပေြီ။ အဖွဲ့မှုကျုန်သောသူများမှာ သူတို့လက်တွင်းသို့ ကျရောက်နေပြီး ဖြစ်ကောင်းဖြစ်နိုင်သည်။

ခန်းမ၏အဆုံး ဘယ်ဘက်ခြစ်း စကြောင်းကျွေး ရှိသောနေရာတွင်

တံခါးတစ်ချပ်ရှိနေသည်။ ခရစ်စုံမှာ တံခါးဆီသို့ အလျင်စလို ပြေးသွားလိုက်သည်။

ဖုတ်ကောင် သို့မဟုတ် ဘာပဲဖြစ်ဖြစ် ထိုအရာထံမှ အောက်လီဆန်စရာ အပုပ်နံမှာ သူ့ကို ပျို့တက်လာစေသည်။ သူ တံခါးဆီသို့ နီးက်လာသည့်နှင့်အမျှ ခြေတစ်လျမ်းတိုးလိုက်တိုင်း အပုပ်နံမှာ တစ်စထက်တစ်စပိုမိုပြင်းထန်ဆိုးရွားလာသည်ကို သဘောပေါက်လိုက်၏။

သူ့လက်က တံခါးလက်ကိုင်ဘူကို ကိုင်ခါနီးတွင် ဆာလောင်စွာ ညည်းညှုလိုက်သံ ခပ်တိုးတိုးကို ကြားလိုက်ရသည်။ သူ့ ကျေည်ကပ်ထဲတွင် ကျေည်ဆန်စွဲတောင့်သာ ကျိုန်တော့များနဲ့ နားလည်းလိုက်ချိန်တွင် သူ့သွားဘက်ရှိ အမှားငယ်ရိပ်ထဲမှ လျှပ်ရှားမှုကို မြင်လိုက်ရသည်။

ကျေည်ပြန်ဖြည့်... လုံခြုံတဲ့ တစ်နေရာကို ဈေး...

ခရစ်စုံ တံခါးကို ဆောင့်ဆွဲဖွင့်လိုက်ပြီး ထွက်လိုက်ရာ တစ်ဖက်တွင် အသင့်စောင့်နေသာ တရာ့တွဲလာနေသည့် သတ္တဝါ၏ လက်တစ်က်မီး အကွာသို့ ရောက်သွား၏။ သတ္တဝါက အရေခံကွာ့နေသာ လက်ချောင်းများ ဖြင့် ခရစ်စုံကို ဖမ်းကိုင်လိုက်ပြီး သူ့လည်ပုံးအား ဆတ်ခနဲ့ ထိုးကိုလိုက်သည်။

သေနတ်သံသုံးချက်... စက္ကန်းပိုင်းမျှအကြာတွင် နောက်ထပ် သေနတ်သံနှစ်ချက်... ကွာဝေးသော နေရာမှုသေနတ်သံများ... နှစ်းတော်တဲ့ ထည်ဝါခန်းညားလှသော အိမ်ရွှေခန်းမကြီးက ကြားနိုင်သည့် အကွာဝေးမှ သေနတ်သံများ...

“ခရစ်...”

“ရေးလုံ... မင်း ဘာကြောင့်...”

ဝက်စ်ကာက ပြောရန်ပြင်သည်။ သို့သော် ဘယ်ရီက သူ့ကို စကားဆုံးအောင် ပြောခွင့်မပေးပေါ်။

“ကျွန်ုတ်လည်း သွားမယ်”

အရောက်နဲ့ရှိ လျှောက်သွားရင်း ဘယ်ရီက ပြောလိုက်သည်။ ခရစ်စုံမှာ အကြောင်းတစ်စုံတစ်ရာမရှိဘဲ ကျေည်ဆန်ဖြုန်းတီးမည် မဟုတ်။ သူ အကူအညီလိုအပ်နေပြီ။

ဝက်စ်ကာ မှာ လျင်ဖြန်စွာ လိုက်လျှောရင်း ခေါင်းညီတ်ပြသည်။

“သွားကြလေ... ငါ ဒီကပဲ စောင့်နေမယ်၊

အမ်ဘရဲလားလျှို့၍ကိစိမိကိန်း

ဘယ်ရီက တံခါးကို ဖွင့်လိုက်သည်။ ဂျေးလ်က သူ့နောက်မှ လိုက်လာသည်။ သူတို့နှစ်ယောက်မှာ ကြီးမားသော ထမင်းစားခန်းကြီးထဲသို့ လျှောက်ဝင်သွားကြသည်။ ထမင်းစားခန်းကြီးမှာ အိမ်ရှေ့ခန်းမကြီးလောက် မကျယ်သော်လည်း အရှည်ကတော့ အတူတူလောက်ရှိသည်။ အခန်း၏ တစ်ဖက်အဆုံးတွင် တံခါးတစ်ချပ် တွေ့ရသည်။ မတ်တတ်နာရီအိုကြီး၏ လက်တံသွားသံတစ်ချက်ချက်က အေးစက်ပြီး ဖုန်တူသော လေထုတဲ့တွင် ကျယ်လောင်စွာ မြည်ဟည်းနေ၏။

ဘယ်ရီမှာ ခြောက်လုံးပြီးသေနတ်ကို လက်တွင် အသင့်ကိုင်ထားရင်း အခန်းအဆုံးမှ တံခါးဆီသို့ အပြီးလေးလျှောက်သွားလိုက်သည်။ သူ၏ခေါင်းထဲတွင် ဖုံးရိမ်ပုပ်မှုများ ဖိစီးနေသည်။

“ခရစ်စံရေး... ငါတို့ရဲ စစ်ဆင်ရေးက ဘယ်လိုတွေ ဖြစ်ကုန်တာ ပါလိမ့်ကွာ...”

S.T.A.R.S. တပ်ဖွဲ့ဝင်များမှာ မတည်ပြုမော် အခြေအနေဖြစ်ပွားနေသည့် နေရာများသို့ မကြာခဏ စေ့သွားခံရသလို အလွန်သေးအန္တရာယ်များ လောာ ပတ်ဝန်းကျင်အနေအထားများနှင့် ရှင်ဆိုင်ကြီးတွေဖူးနေကျပ်င်။ သို့သော် ဘယ်ရီမှာ သူ လူသစ်ဘဝကပင်စဉ် တာဝန်ထမ်းဆောင်ခဲ့သော သက်တမ်းတစ်လျှောက်၌ ယခုကဲ့သို့ အခြေအနေများ လုံးဝထိန်းချပ်မှု လွှတ်ကင်းသွားခြင်းမျိုးကို ပထမဆုံးအကြိမ် ခံစားရခြင်းဖြစ်၏။ ဂျိုးဆက် သေဆုံးသွားသည်။ ကြက်အသည်းပေါ်ကာမှာ သူတို့ကို ရဲခွေးများ အစားခံရ ဖို့ ပစ်ထားခဲ့သည်။ အခု ခရစ်စံ အန္တရာယ်နဲ့ ကြုံနေရပြီ။ ဝက်စံကာ သူကို တစ်ယောက်တည်း မသွားခိုင်းလိုက်သင့်ပေ။

ဂျေးလ်မှာ တံခါးဆီသို့ ဦးစွာရောက်ရှိသွားပြီး တံခါးလက်ကိုင်ကို သူမ၏ သေးသွေ်သော လက်ချောင်းလေးများဖြင့် ထိပိုက်ရင်း သူကို ကြည့်လိုက်သည်။ ဘယ်ရီက ခေါင်းညိုတ်ပြလိုက်သောအခါ ဂျေးလ် တံခါးကို တွန်းဖွင့်လိုက်ပြီး လက်ဝဲဘက်ကပ်လျက် တဖက်အခန်းထဲသို့ဝင်သွားသည်။ ဘယ်ရီက လက်ယာဘက်မှ ကပ်ဝင်လိုက်သည်။ သူတို့နှစ်ယောက်စလုံးမှာ ရှင်းလင်းနေသော စကြိုးတစ်ခုထဲသို့ ရောက်သွား လေ၏။

“ခရစ်စံ.... ရှင် ရှိလား”

ဂျေးလ်က အသံတိုးတိုးလေးဖြင့် ခေါ်ကြည့်လိုက်သည်။ သို့ရာတွင် ပြန်ဖြေသံမကြားရပေ။ ဘယ်ရီမှာ လေထဲမှ အနံခံရင်း မျက်မှောင်ကြွတ်

လိုက်၏။ လေထဲတွင် သစ်သီးပုပ်နဲ့ကဲ့သို့ အနဲ့တစ်မျိုးရနေသည်။

“ငါ တံခါးကို စစ်ဆေးလိုက်မယ်”

ဘယ်ရိုက ပြောလိုက်သည်။

ရျေးလ် က ခေါင်းညီတ်ပြုလိုက်ပြီး လက်ဝဲဘက် အစွမ်းနားမှ အသင့်အနေအထားဖြင့် အာရုံစိုက်လျက် လိုက်ပါလာသည်။

ဘယ်ရိုက တံခါးဆီသို့ ရွှေလျားလိုက်သည်။ သူ့နောက်ဘက်မှ ရျေးလ် လိုက်ပါလာသဖြင့် လုံခြုံစိတ်ချမှုကို ခံစားရသည်။ သူတို့အဖွဲ့ထဲသို့ ရျေးလ် ရောက်လာခဲ့က ဘယ်ရိုမှာ သူမအား အပေါက်ဆိုးမည့် လူစားမျိုးဟု ထင်ခဲ့မိသေးသည်။ သို့ရာတွင် ရျေးလ်မှာ စွမ်းရည် ပြည့်ဝတ်ကြမှုကြသောသော စစ်သားကောင်းတော်းဖြစ်ပြောင်း သက်သေ ပြုခြုံး အယ်လ်ဖာတပ်ဖွဲ့၏ ကြိုခို့မှုကို ရရှိခဲ့သည်။

ရျေးလ်ထံမှ အုံထဲတကြီး ပင့်သက်ရှိက်သံရုံးရုံး ထွက်ပေါ်လာသော ပြောင်း ဘယ်ရိုမှာ ချာခဲ့ကြ ပြန်လှည့်ကြည့်လိုက်မိသည်။ ပုပ်သိုးဆွေးမြည့်နေ သော အနဲ့မှာ ကျဉ်းမြောင်းသော စကြံထဲတွင် ရှတ်တရဂ် ပြင်းထန်လာ ၏။ ရျေးလ်မှာ စကြံလမ်းအဆုံးမှ ပွင့်နေသောတံခါး၏ ဝေးရာသို့ နောက် ဆုတ်သွားသည်။ သူမမှာ သေနတ်ကိုလည်း ဘယ်ရို မမြင်ရသော တစ်စုံ တစ်ရာဆီသို့ ချိန်ရှုယ်ထား၏။

“ရပ်လိုက်စမ်း...”

ရျေးလ်၏ အသံက ရုံးရှုတုန်ယင်နေသည်။ မျက်နှာကလည်း ထိတ်လန့်တုန်လှပ်နေသော အသွင်ပေါ်နေ၏။ သူမမှာ ဘယ်ရိုရှုရသို့ နောက်ပြန်ဆုတ်လာရင်း သေနတ်နှင့် တစ်ချက် နှစ်ချက် ပစ်လိုက်သည်။ သူမ၏ အသက်ရှုသံက မြန်ဆန်ပြီး ပါးလျေနေ၏။

“ဘယ်ဘက်ကို ကပ်လိုက်... မြင်ကွင်းရှင်းအောင်”

ရျေးလ်က ရှေ့မှ ဖယ်လိုက်သည်နှင့် တစ်ပြီးစွဲက ဘယ်ရိုက သူကိုလ်တ်သေနတ်ကို မြောက်ချိန်လိုက်သည်။ အရပ်ရည်ရည်နှင့် လူတစ်ဦး လျှောက်လာနေသည်ကို မြင်လိုက်ရ၏။ ထိုသူ၏ အသွင်အပြင်မှာ အိပ်ပျော် နေရင်း လမ်းထလျောက်နေသူတစ်ဦးကဲ့သို့ လက်များကို ရွှေသို့ဆန်တန်း ထား၏။ သူလက်များမှာ ချဉ့်ချုပ်စွာ ဆုပ်လိုက်ဖြန့်လိုက်လှပ်နေသည်။

ဘယ်ရိုမှာ သတ္တဝါ၏ မျက်နှာကို မြင်လိုက်ရသည်နှင့် တစ်ပြီးစွဲက တုံခိုင်းမနေတော့ဘဲ ပစ်ခတ်လိုက်သည်။ ပိုင့် ၃၅၇ ကျည်ဆန်က သတ္တဝါ

အမ်ဘရဲလားလျှိုက်စီမံကိန်း

၏ သွေးမရှိသောမျက်နှာ ဦးခေါင်းခံအပေါ်ပိုင်းကို ပွင့်ထွက်သွားစေ၏။ သွေး များက တူးဆန်းပြီး ကြောက်မက်ဖွယ်ရာကောင်းသော မျက်နှာပေါ်သို့ ဒလဟော စီးကျေလာကာ တိမ်စွဲနေသလို ဖြူနေပြီး လှည့်ပတ်နေသည့် မျက်လုံးများအပေါ် ဖုံးလွှမ်းသွားသည်။ သတ္တဝါမှာ နောက်ပြန်လဲကျသွားပြီး ရျေးလုပ်၏ ခြေရှင်းတွင် မျက်နှာမေ့လျက်သား ခြေကားရားလက်ကားရား လဲနေ၏။

ဘယ်ရီမှာ ကြက်သေသေနေသော ရျေးလုပ်၏ ဘေးနားသို့ အမြန် ပြေးသွားသည်။

“ဘာ... ဘာလဲ...”

ထိုနောက် သူတို့ရှေ့မှ ကော်ဇာတ်းပေါ်တွင် မြင်လိုက်ရသော မဲ့ကွင်းကြောင့် သူ ထိတ်ထိတ်ပျော်ပျော် ဖြစ်သွား၏။ စကြေနှစ်လမ်းအဆုံးရှိ ထိုင်ခံများချလျက် အညွှန်ခန်းကယ်ပုံစံပြုလုပ်ထားသောနေရာတွင် လဲနေသော သဏ္ဌာန်တစ်ခု။

ဘယ်ရီမှာ ကျည်ကာအကျိုးပေါ်မှ S.T.A.R.S. ဘရာဗိုတပ်ဖွဲ့၏ အမှတ်တံ့ခိုက်ကို မဖြင့်ရသေးခင် ထိုသူအား ရရစ်ဟု ထင်လိုက်မိသည်။ ထိုသူ၏ ပုံပန်းကို မှန်းဆကြည့်နေမိစဉ် ဘယ်ရီမှာ တစ်မှုတုးသည့် ထိတ်လန့်ကြောက်ချုံမှုမျိုး၊ ခံစားလိုက်ရသည်။ ထိုဘရာဗိုတပ်ဖွဲ့ဝင်မှာ ခေါင်းပြတ်နေပြီး ဦးခေါင်းပြတ်မှာ ခန္ဓာကိုယ်နှင့် ခြေတစ်လှမ်းမျှ အကွာတွင် ရှိနေ၏။ မျက်နှာမှာ လုံးဝကို သွေးများဖုံးလွှမ်းနေသည်။

“အိုး.... သေစမ်း.... ဒါ... ဒါ ကင်ပဲ”

ကင်နက်ဆူလိုပဲနှင့်မှာ ဘယ်ရီသိသမျှ ကင်းထောက်သမားများထဲ တွင် အတော်ဆုံးလူတစ်ဦးဖြစ်သလို စိတ်သဘောထားကောင်းမွန်သူလည်း ဖြစ်၏။ သူ့ရှင်ဘတ်တွင် ဆုတ်ပြုခံထားရသော ပေါက်ပြီးနေသည့် ဒဏ်ရာ တစ်ခုရှိနေသည်။ တစ်စိတ်တစ်ပိုင်း အစားခံထားရသော အသားတစ်သွား အတုံးအတစ်များနှင့် အူများက သွေးအလိမ်းလိမ်းနှင့် ဒဏ်ရာအပေါက် ဝန်းကျင်တွင် ပြန်ကျွဲနေ၏။ သူ့ဘယ်ဘက်လက်မှာလည်း ပျောက်ဆုံးနေသည်။ အနီးအနား တွင်လည်း လက်နက်တစ်စုံတစ်ရာများ မတွေ့ရပေ။ သစ်တော်တွင် ဂျိုးဆက် ရှာတွေ့ခဲ့သော သေနတ်က သူ့သေနတ်ပင် ဖြစ်လိမ့်မည်။

ဘယ်ရီမှာ အော်ဂလီဆန်လာ၍ စိတ်မချမ်းမြှေ့ဖွယ် မြင်ကွင်းမှ

အကြည့်လွှဲလိုက်ရသည်။ ကင်မှာ စကားနည်းပြီး ယဉ်ကျေးသိမ့်မွေ့သူ ဖြစ်သလို ဓာတုဖော်ပညာရပ်နှင့်ပတ်သက်၍ အလုပ်အများကြီး လုပ်ခဲ့သူ လည်း ဖြစ်၏။ သူ့တွင် သူ့နေ့းဟောင်းနှင့်အတူ ကယ်လိုပို့နီးယားတွင် နေထိုင်သည့် ဆယ်ကျော်သက်အရွယ် သားတစ်ယောက်ရှိသည်။

ဘယ်ရို၏ အတွေးမှာ အိမ်တွင်ကျွန်ုံးသည့် သူ့သမီးလေးများထံသို့ ရောက်သွားသည်။ မြိုင်ရာနဲ့ ပေါ်လီ... ငါ သမီးလေးတွေ။ သမီးလေးတွေ အကြောင်းစဉ်းစားမီသည်နှင့် သူရင်တဲ့တွင် မရှာနိုင်မရှိက်နိုင် စိုးရိမ်သောကက တလိမ့်လိမ့် တက်လာ၏။

သူ သေရမည်ကို ကြောက်ရွှေ့တုန်လှပ်ခြင်း မရှိပါ။ သို့သော် သူ၊ သမီးလေးများ အဖော့သာဝန့် ကြီးပြင်းရမည်ဆိုသော အတွေးကြော့နဲ့...။

ရေးလုံမှာ ကင်၏ ရပ်ပျက်ဆင်းပျက် အလောင်းသေးတွင် ဂုဏ်တွေတိတိုင်ချလိုက်ပြီး ခါးပတ်အိတ်ကို လျင်မြန်စွာ မွေ့နောက်ရာမွေ့ကြည့်လိုက် သည်။ သူမက ဘယ်ရိုကို တောင်းပန်သော အကြည့်တစ်ချက် ဖျတ်ခနဲ့ကြည့်လိုက်သော်လည်း ဘယ်ရိုက သူမကို ခေါင်းတစ်ချက် ဆတ်ပြလိုက် သည်။ သူတို့ လက်နက်ခဲယမ်းတွေ လိုအပ်နေသည်။ ပြီးတော့ ကင်က လည်း မသုံးနိုင်တော့ပြီ မဟုတ်ပါလား။ ရေးလုံမှာ လက်ထဲတွင် ကိုးမမ ကျည်ကပ်နှစ်ကပ်... ကိုင်လျက် ထပ်လိုက်ပြီး ကျည်ကပ်ကို သူမ၏ သောင်းသီးနှံချောက်အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်သည်။ ဘယ်ရိုက ကင် ကို သတ်ဖြတ်ခဲ့သော သတ္တုဝါကို သိချင်စိတ်တစ်ဝက် စက်ဆုပ်ရွှေ့ရှာစိတ် တစ်ဝက်ဖြင့် လှည့်ကြည့်လိုက်သည်။

သူဟာ ရက်ကွန်းနီးတီးတွင် ဖမ်းဆီးသတ်ဖြတ်စားသောက်နေသော အသားစားကောင်များထဲမှ တစ်ကောင်ကို မြင်နေရခြင်းဖြစ်ကြောင်း သံသယ ဖြစ်စရာမလိုပေါ့။ ထိုအရာ၏ ပါးစပ်တစ်ပို့ကိုတွေ့ ဇေးကပ်ပြောက်သွေ့နေပြီ ဖြစ်သော အနီးရောင် အမြှုပ်များ ကပ်နေပြီး လက်သည်းများတွင် သွေးများ ဖုံးလွှမ်းနေသည်။ ဟောင်းနမ်းစုတ်ပြတ်နေသော ရှုပ်အကျိုးမှာလည်း ပြောက သွေ့နေသော သွေးများနှင့် တောင့်နေသည်။ ထူးထူးဆန်းဆန်း ထိတ်လန့် ဖွယ်ကောင်းသော သေပုံသေနည်းမျိုးပင်။

ဘယ်ရှိ တစ်ချိန်က အီကျွေဒေါ်နိုင်ငံတွင် ဓားစားများကို တိတ် တဆိတ် ကယ်ဆယ်ရေးမစ်ရှင် ထမ်းဆောင်ရရှုံးက အဖြစ်အပျက်ကို ပြန် သတိရမိသည်။ ရူးသွ်ပြောက်ကျားသူပုံမျိုးများက လယ်သမား

အမ်ဘရဲလားလျှို့၍ကိုစီမံကိန်း

တစ်စုအား ရက်သတ္တပတ်အတော်ကြာ ဖမ်းဆီးချုပ်နောင်ထားကြသည်။ ဓားစာခံအတော်များမှာ သူပုန်များ အစောပိုင်း ဝင်စီးစဉ်အတွင်းကပင် သတ်ဖြတ်ခံရပြီးလေပြီ။ S.T.A.R.S. တပ်ဖွဲ့က သူပုန်များကို ထိန်းချုပ်ဖမ်းဆီးပြီးသည့်နောက်တွင် ဘယ်ရှိမှာ အသက်ရှင်လွတ်မြောက်လာသူ တစ်ဦးနှင့် အတူ သေဆုံးမှုများကို မှတ်တမ်းတင်ရန် သွားခဲ့သည်။ သူပုန်များ လက်ထဲမှ ပြန်လည်သိမ်းပိုက်ရယူခဲ့ရသော သစ်သားတဲ့ကုပ်လေးထဲတွင် ပစ်သတ်ခံ ထားရသည့် ဓားစာခံလေးဦး၏ အလောင်းများပစ်ထားသည်ကို တွေ့ရ၏။ တောင်အမေရိက နေရောင်ခြည်အောက်တွင် သုံးပတ်မျှ ကြာမြင့်ပြီးနောက် အလောင်းများ၏ မျက်နှာအရေခွဲမှာ ရှုံးတွောက်ကွဲနေပြီး အသားများ အချက် များ ကြောက်သားများမှ အရှိုးများမှ အစင်းလိုက် အစင်းလိုက် ကွာထွက်နေကြ သည်။ ထိုအလောင်းများ၏ မျက်နှာကို သူ ယခုထက်တိုင် ထင်ရှားပြတ်သား စွာ မြင်ယောင်နေမိခဲ့ဖြစ်သည်။ ယခု သူရှုံးတွင် လဲကျနေသော သတ္တဝါကို ငံ့ကြည့်မိရင်း ထိုပုံစံမျိုး တစ်ဖန် ထပ်မြင်ရပြန်လေပြီး သေခြင်းတရားကို ဖော်ကျူးနေသော မျက်နှာပင်။

ထိုအပြင် အနဲ့အသက်မှုလည်း ပူပြိုးသောရာသီတွင် သားသတ်ရုံ မှတ်ကြသော အနဲ့နှင့်တူလှ၏။ သေဆုံးပြီးသူများမှာ ဟိုဟိုဒီဒီ လှည့်ပတ် လျှောက်သွားမနေတတ်ကြောင်း တစ်ယောက်ယောက်က ဒီလူကို ပြောပြီး မေ့သွားပုံပင်။

ရျေးလုံ၏ မျက်နှာတွင် ထိန်းမနိုင်သိမ်းမရ အော်ဂလီဆန်နေသော အမူအရာနှင့်အတူ သူမေ၏ မျက်လုံးထဲတွင်လည်း ဘယ်ရှိရှိပင် တူညီသော မေးခွန်းကို မြင်နေရသည်။

အခု ဘာဆက်လုပ်ကြမလဲ...။ သူမှာ ဖြေစရာ အဖြေတစ်ခုမှ ရှိမနေပေါ့။ သူတို့ ခရစ်စိုက် တွေ့အောင် ရှာဖွေပြီး အုပ်စြုပြန်စုစည်းမှ ဖြစ်မည်။

သူတို့နှစ်ယောက် စကြံးလမ်းဆီသို့ ပြန်လာပြီး တံခါးများကို လက်ကိုင်ဆွဲ၍တစ်မျိုး၊ ကြီးမားလေးလံသော သစ်သားတံခါးပေါင်များကို တွန်း၍ တစ်ဖုံး စစ်ဆေးကြည့်ကြသည်။ တံခါးအားလုံးမှာ အသေအချာ သော့ခတ်လျက်သား ရှိနေသည်။ သို့သော် ခရစ်စိုက်မှာ ဤတံခါးများအနက်မှ တစ်ခုခုထဲသို့၊ ဝင်သွားခြင်းမှတစ်ပါး နောက်ထပ်သွားနိုင်စရာ တဗြားလမ်းမရှိ ပေါ့။ ခဏလေးနှင့် တံခါးကို မျက်ဝင်သွားနိုင်ဖို့ ဆိုတာလည်း အစိုးဗာယ်မရှိလှ

ချေ။ ယခု သူတို့လုပ်နိုင်တာ ဘာမှမရှိတော့...။

“ကျွန်ုမတို့ ဝက်စကာဆီ ပြန်သတင်းပို့သင့်တယ်”

ရျေးလိုက ပြောလိုက်သည်။

ဘယ်ရိုက သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူတို့မှာ လူသတ်ကောင်များ ပုန်းကွယ်နေသော နေရာသို့ ရောက်ရှုနေကြသည်ဆိုပါ က တိုက်ခိုက်ရေးအစီအစဉ်တစ်ခု ဆွဲရန် လိုအပ်နေလေပြီ။

သူတို့နှစ်ယောက်မှာ ထမင်းစားခန်းကို ဖြတ်ကျော်လျက် ပြန်လှည့် ပြေးလာကြသည်။ သွေးညီနံ့များ၊ အပုပ်နံ့များ၊ ဖုံးလွှမ်းနေသည့် စကြော်လမ်းနှင့် ဝေးကွာလာသောအခါ လေထဲတွင်အနဲ့အသက်များ လျော့ပါးသွားသည်။ သူတို့ ဘိမ်းရှေ့ခန်းမကြီးဆီ သွားသည့် တံခါးသို့ရောက်လာပြီး အလျင်အမြန် ဖြတ်ကျော်လိုက်ကြ၏။ သူတို့ ကဗျာတိန်၏လုပ်ရပ်ကို ဘယ်ရို လုံးဝနားမလည်းနိုင်ဖြစ်သွားသည်။ အသေအချာပင်။ ဘယ်ရိုမှာ ဆတ်ခန် ရပ်တန်း လိုက်ပြီး လူသူကင်းမဲ့နေသော ခန်းမကြီးထဲတွင် ရှာဖွေနေမိရင်းလုံးဝ ရယ်စရာမကောင်းသော နောက်ပြောင်ကျိုစယ်မှုတစ်ခုနှင့် ကြံ့နေရသလို ခံစားလိုက်ရသည်။

ဝက်စကာ ထွက်သွားလေပြီ။





ဘာသာပြန်ကိုယ်ရေးအကျဉ်း

ဖခင်းအောင်ကျော်မြန်မာ မီခင်ဒေါသောင်းရှိတိမှ ရရှိပြည်နယ်၊
တောင်ကုတ်မြို့တွင် ဓမ္မားဖွားခဲသည်။ စစ်တွေတူတွေသိလိုလ်တွင် စာရင်းအင်း
ပညာမေဂျာဖြင့် တက်ရောက်သင်ကြားခဲ့ပြီး လက်ရှိတွင် ရရှိပြည်နယ်
အမြိန့်ကို Roma Media Group တွင် လက်ထောက်အယ်ဒီတာအဖြစ်
ဘာဝန်ယူလုပ်ကိုင်ရင်း freelance translator အဖြစ်ပါ လုပ်ကိုင်လျက်ရှိပါ
သည်။

